

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

ဘဏ္ဍာရေးရှင်းတမ်းများနှင့် အခြားဘဏ္ဍာရေးဆိုင်ရာအချက်အလက်များ
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်

V ADVISORY LIMITED
CERTIFIED PUBLIC ACCOUNTANTS

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနေ့ရှိ ဘဏ်၏အချက်အလက်များ

ဒါရိုက်တာ

ဒေါ်လှလှဝင်း	ဒါရိုက်တာ
ဦးသိန်းလွင်	ဒါရိုက်တာ
ဦးမျိုးထွန်း	ဒါရိုက်တာ
ဦးသိန်းမြင့်	ဒါရိုက်တာ
ဦးထင်အောင်ကျော်ဦး	ဒါရိုက်တာ
ဦးလဆန်	ဒါရိုက်တာ
ဦးထွန်းဝင်းနိုင်	ဒါရိုက်တာ
ဦးသက်ဆွေ	သီးခြားလွတ်လပ်သော ဒါရိုက်တာ
ဒေါက်တာလဲ့လဲ့ဝင်း	သီးခြားလွတ်လပ်သော ဒါရိုက်တာ

ရုံးခန်းလိပ်စာ

အမှတ် (၆၁၉/၆၂၁)၊ ကုန်သည်လမ်း၊

ဗိုလ်ဆွန်ပက်လမ်းနှင့် ကုန်သည်လမ်းထောင့်၊

ပန်းဘဲတန်းမြို့နယ်၊

ရန်ကုန်တိုင်းဒေသကြီး။

စာရင်းစစ်

V Advisory Limited

လက်မှတ်ရပြည်သူ့စာရင်းကိုင်များ

မာတိကာ

	စာမျက်နှာ
ဒါရိုက်တာများ၏ တင်ပြချက်	၁-၄
ပြင်ပစာရင်းစစ် အစီရင်ခံစာ	၅-၇
ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း	၈
ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း	၉
အစုရှယ်ယာရှင်များ၏ပိုင်ဆိုင်ခွင့်များပြောင်းလဲမှု ရှင်းတမ်း	၁၀
ငွေသားစီးဆင်းမှုရှင်းတမ်း	၁၁
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ	၁၂-၄၅
နောက်ဆက်တွဲ ဇယားများ	၄၆-၄၈

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

ဒါရိုက်တာများ၏ အစီရင်ခံစာ

ကျွန်ုပ်တို့ဒါရိုက်တာများ၏ ရေးသားတင်ပြချက်များအား ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဘဏ်၏ ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် စာရင်းစစ်ဆေးပြီး ဘဏ္ဍာရေး ရှင်းတမ်းများနှင့်အတူ အစုဝင်များသို့တင်ပြပါသည်။

စီမံအုပ်ချုပ်သူများ၏ ထင်မြင်ယူဆချက်

(က) ဘဏ် ၏ ၂၀၂၆ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ ကုန်ဆုံးသောဘဏ္ဍာနှစ်၏ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း၊ ယင်းနေ့ကုန်ဆုံးသောဘဏ္ဍာနှစ်၏ ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း၊ အစုရှင်များ၏ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှု ရှင်းတမ်း နှင့် ငွေသားစီးဆင်းမှုရှင်းတမ်းများအား သင့်လျော်မှန်ကန်စွာ ရေးဆွဲထားကြောင်း စာမျက်နှာ ၈ မှ ၄၈ အထိ တွင် ဖော်ပြထားပါသည်။

(ခ) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ၏ ပုဒ်မ အခန်း ၂၅၇ (က)နှင့် အခန်း၂၅၈ (က) နှင့်အညီ စာရင်းမှတ်တမ်း၊ စာအုပ်များကို ထိန်းသိမ်းထားရှိ ပါသည်။

(ဂ) ဘဏ်သည် ပေးရန်ရှိသောအကြွေးများကို အချိန်စေ့ရောက်သောအခါ ပေးနိုင်သည်ဟု ယုံကြည်နိုင်လောက်သော အခြေအနေရှိပါသည်။

ဒါရိုက်တာဘုတ်အဖွဲ့သည် အစီရင်ခံသည့်နေ့တွင် ယင်းဘဏ္ဍာရေးရှင်းတမ်းများကို ထုတ်ပြန်ရန် ခွင့်ပြုထားပြီးဖြစ်ပါသည်။

ဒါရိုက်တာများ

အစီရင်ခံသည့်နေ့တွင် ဘဏ်ရှိဒါရိုက်တာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

- ၁။ ဒေါ်လှလှဝင်း
- ၂။ ဦးသိန်းလွင်
- ၃။ ဦးမျိုးထွန်း
- ၄။ ဦးသိန်းမြင့်
- ၅။ ဦးထင်အောင်ကျော်ဦး
- ၆။ ဦးလဆန်
- ၇။ ဦးထွန်းဝင်းနိုင်
- ၈။ ဦးသက်ဆွေ
- ၉။ ဒေါက်တာလဲ့လဲ့ဝင်း

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
ဒါရိုက်တာများ၏ အစီရင်ခံစာ

ဒါရိုက်တာများနှင့် ၎င်းတို့၏ အကျိုးခံစားခွင့်များ

ဘဏ္ဍာရေးကာလ ကုန်ဆုံးသည့်အချိန်တွင် ဘဏ်၏ဒါရိုက်တာများ၏ အကျိုးခံစားခွင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

		ရှယ်ယာအရေအတွက်	ရှယ်ယာအရေအတွက်
		၃၁.၃.၂၀၂၆	၃၁.၃.၂၀၂၅
၁။	ဦးကျော်တင်	၁၁,၂၀၀	၁၁,၂၀၀
၂။	ဒေါ်လှလှဝင်း	၈၇,၁၂၀	၈၇,၁၂၀
၃။	ဦးသိန်းလွင်	၁၁,၂၀၀	၁၁,၂၀၀
၄။	ဦးမျိုးထွန်း	၁၆၇,၀၄၀	၁၆၇,၀၄၀
၅။	ဦးထင်အောင်ကျော်ဦး	၁၀,၀၀၀	၁၀,၀၀၀
၆။	ဦးသိန်းမြင့်	၂၈,၃၁၇	၂၇,၁၉၂
၇။	ဦးလဆန်	၆၀,၀၀၀	၆၀,၀၀၀
၈။	ဦးထွန်းဝင်းနိုင်	၆၅၀,၃၄၆	၆၁၈,၅၀၆
၉။	ဒေါက်တာလွဲလွဲဝင်း	၃,၄၉၉	၁,၄၁၉
၁၀။	ဦးသက်ဆွေ	၁,၈၀၂	၁,၈၀၂

ဘဏ်၏ ဒါရိုက်တာများသည် ယခင်ဘဏ္ဍာနှစ်ကုန်ဆုံးချိန်မှစ၍ အစီရင်ခံစာနှင့် ပူးတွဲထားသည့် ဘဏ္ဍာရေးရှင်းတမ်းတွင် ဖော်ပြထားသည်မှလွဲ၍ ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်များရရှိခြင်း၊ ဘဏ်နှင့်ဆက်စပ်နေသည့် လုပ်ငန်းများ၏ ဒါရိုက်တာ သို့မဟုတ် အသင်းဝင်တစ်ဦး အဖြစ် အကျိုးအမြတ်ရရှိခြင်းမရှိပါ။

လုပ်ငန်းဆက်လက်လုပ်ဆောင်ခြင်း

ယခုနှစ်အတွင်း လုပ်ငန်းရပ်နားမည့်ဆိုသည့် ဘဏ်၏လုပ်ငန်းလုပ်ဆောင်ချက်များ မရှိပါ။

ဘဏ္ဍာနှစ်၏ အကျိုးရလဒ်

ဒါရိုက်တာများ၏ ထင်မြင်ယူဆချက်အရ ဘဏ္ဍာရေးနှစ်အတွင်း ဘဏ်၏ လုပ်ငန်းဆောင်ရွက်မှု ရလဒ်များသည် အစီရင်ခံစာတွင် ဖော်ပြထားသည့် ပုံမှန်မဟုတ်သောစာရင်းသွင်းချက်များ သို့မဟုတ် ဖြစ်စဉ်များမှလွဲ၍ အခြားသော စာရင်းသွင်းချက်များ သို့မဟုတ် ဖြစ်စဉ်များကြောင့် ထိခိုက်မှု မရှိပါ။

ဘဏ်သည် အစီရင်ခံစာတွင် ဖော်ပြထားသည့် အမြတ်အရှုံးမှလွဲ၍ နှစ်အတွင်း အခြားသောအကျိုးအမြတ်နှင့်ဆုံးရှုံးမှုများ မရှိပါ။

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

ဒါရိုက်တာများ၏ အစီရင်ခံစာ

အမြတ်ဝေစု

ဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် နှစ်အတွင်းတွင် အမြတ်ဝေစု ကျပ် ၉,၀၇၇,၃၇၁,၅၇၈ ထုတ်ပေးထားပါသည်။

ရွေးပိုင်ခွင့်ရှိသောအစုရှယ်ယာများ

- (က) ဘဏ္ဍာရေးနှစ်အတွင်း ဘဏ်၏မထုတ်ဝေရသေးသော ရှယ်ယာများကို Option နည်းလမ်းများဖြင့် ဝယ်ယူရန်အတွက် မည်သည့်ရှယ်ယာမှ ထုတ်ဝေထားခြင်းမရှိပါ။
- (ခ) ဘဏ္ဍာရေးနှစ်အတွင်း ဘဏ်၏မထုတ်ဝေရသေးသော ရှယ်ယာများအား Subscribe ပြုလုပ်ရန်အတွက် ရွေးပိုင်ခွင့်ပြုထားခြင်း မရှိပါ။

ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန် ဘဏ်မှ Option အနေဖြင့် မထုတ်ဝေရသေးသော အစုရှယ်ယာ မရှိပါ။

ပေါ်ကောင်းပေါ်လာနိုင်သော ပေးရန်တာဝန်များ

ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်မှစ၍ အခြားသူတစ်ဦးဦး၏ ပေးရန်တာဝန်များကို အာမခံပေးသည့် ဘဏ်၏ပိုင်ဆိုင်မှုများအပေါ် တရားစွဲဆိုထားခြင်း မရှိပါ။ ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်မှစ၍ ဘဏ်တွင်ပေါ်ကောင်းပေါ်လာနိုင်သောပေးရန်တာဝန် ပေါ်ပေါက်လာခြင်း မရှိပါ။

ဒါရိုက်တာများ၏ ထင်မြင်ယူဆချက်အရ ဘဏ္ဍာနှစ် ကုန်ဆုံးပြီးနောက် တစ်ဆယ့်နှစ်လတာကာလအတွင်း ဘဏ်၏ လုပ်ဆောင်နိုင်စွမ်းရည်နှင့် အချိန်စေ့ရောက်လာသည့်အခါ သိသိသာသာထိခိုက်စေနိုင်သည့် ပေါ်ကောင်းပေါ်လာနိုင်သော ပေးရန်တာဝန်နှင့် အခြားပေးရန်တာဝန်များ ပေါ်ပေါက်လာခြင်း သို့မဟုတ် ပေါ်ပေါက်လာနိုင်ခြင်းများမရှိပါ။

ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် လူအများအပြားသေကြေစေသောလက်နက်များ ပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်

ဒါရိုက်တာများအနေဖြင့် ဘဏ်သည် ငွေကြေးဆိုင်ရာ ထောက်လှမ်းရေးဌာန (FIU) မှ ထုတ်ပြန်ထားသော ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် လူအများအပြားသေကြေစေသောလက်နက်များ ပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှု တိုက်ဖက်ရေးဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများနှင့် လမ်းညွှန်ချက်များကို အပြည့်အဝလိုက်နာရန် ဆက်လက် ကတိပြုထားကြောင်း အတည်ပြုအပ်ပါသည်။

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

ဒါရိုက်တာများ၏ အစီရင်ခံစာ

ဆက်နွယ်သူများနှင့် လုပ်ငန်းဆောင်ရွက်ချက်များ

ဒါရိုက်တာများအဖွဲ့အနေဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ပြီးဆုံးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း မှတ်စု ၂၅ တွင် ဖော်ပြထားသည်မှအပ အခြားဆက်နွယ်ပတ်သက်သူများနဲ့ လုပ်ငန်းဆောင်ရွက်ချက်များ မရှိကြောင်း အတည်ပြုအပ်ပါသည်။

ဒါရိုက်တာအဖွဲ့ကိုယ်စား



p

သူရ

အမှုဆောင်အရာရှိချုပ်

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်



ဒါရိုက်တာ

ဒါရိုက်တာအဖွဲ့ကိုယ်စား

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၇) ရက်



V ADVISORY
CREATING BETTER BUSINESS

Complex 45, Tower B, #B 406, 45 Street, Botahtaung, Yangon 11161, Myanmar.
☎ (+95) 9 795 155 155, 9 777 013 575 ✉ info@v-advisory.com.mm 🌐 www.v-advisory.com.mm

ပြင်ပစာရင်းစစ်အစီရင်ခံစာ
ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
အစုရှယ်ယာရှင်များနှင့် ဒါရိုက်တာအဖွဲ့ဝင်များသို့
ဘဏ္ဍာရေးရှင်းတမ်းများအပေါ်စာရင်းစစ်ဆေးခြင်းအစီရင်ခံစာ

ထင်မြင်ယူဆချက်

ကျွန်ုပ်တို့စာရင်းစစ်အဖွဲ့သည် ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ ၂၀၂၆ ခုနှစ်၊ မတ်လ(၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းနှင့် ယင်းနေ့ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် ဝင်ငွေအလုံးစုံ ပါဝင်သောရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်း၊ အရေးပါသောစာရင်းဆိုင်ရာမူဝါဒများ အကျဉ်းချုပ်နှင့် အခြားရှင်းလင်းဖော်ပြထားသောမှတ်စုများပါဝင်သည့် ဘဏ္ဍာရေး ရှင်းတမ်းများကို စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါပြဋ္ဌာန်းချက်များနှင့် မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်း ဆိုင်ရာစံ များနှင့်အညီ ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ ၂၀၂၆ ခုနှစ်၊ မတ်လ(၃၁)ရက် နေ့ရှိ ဘဏ္ဍာရေး အခြေအနေနှင့် ထိုနေ့ကုန်ဆုံးသောနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှုရလဒ်များနှင့် ငွေသားစီးဆင်းမှုနှင့် စပ်လျဉ်းသည့် ဖော်ပြချက်များအားလုံးသည် သင့်လျော်မှန်ကန်စွာဖော်ပြထားကြောင်း ကျွန်ုပ်တို့ ထင်မြင်ယူဆပါသည်။

စာရင်းစစ်ထင်မြင်ယူဆချက်ပေါ်အခြေခံမှု

ကျွန်ုပ်တို့၏စာရင်းစစ်ဆေးခြင်းကို မြန်မာနိုင်ငံစာရင်းစစ်ဆိုင်ရာစံများအရ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ စာရင်းစစ် အစီရင်ခံစာ တွင်ပါဝင်သော စာရင်းစစ်၏တာဝန်ဆိုသောအပိုဒ်တွင်လည်း ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားများကို စံများနှင့်အညီ ထပ်မံထည့်သွင်း ဖော်ပြထားပါသည်။ မြန်မာနိုင်ငံ၏ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများ စာရင်းစစ်ဆေးခြင်းနှင့်ပတ်သက်၍ ကျင့်ဝတ်သိက္ခာပိုင်း ဆိုင်ရာလိုအပ်ချက်များအရ ကျွန်ုပ်တို့သည် ဘဏ်များနှင့်မှီခိုမှုကင်းလွတ်ပြီး အခြားသော ကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်ဝတ္တရား များကိုလည်း ပြည့်မီအောင်ဆောင်ရွက်ထားရှိပါသည်။ ကျွန်ုပ်တို့ ရရှိထားသော စာရင်းစစ်ဆေးခြင်းဆိုင်ရာ အထောက်အထားများ သည် ကျွန်ုပ်တို့အနေဖြင့် ထင်မြင်ယူဆချက်ပေးရန် အခြေခံကျ၍ သင့်လျော်မှုရှိပြီး ပြည့်စုံလုံလောက်သည်ဟု ယုံကြည်ပါသည်။

အရေးပါသောစာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်

အရေးပါသော စာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များဆိုသည်မှာ ကျွန်ုပ်တို့လက်ရှိစစ်ဆေးနေသော ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများအပေါ်တွင် အရေးပါသောအချက်များဟု မိမိတို့၏အတတ်ပညာကျွမ်းကျင်မှုအရ ဆုံးဖြတ်ထားသည့် အချက်အလက်များပင် ဖြစ်ပါသည်။ ထိုကိစ္စရပ်များသည် ကျွန်ုပ်တို့၏ ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများအား စစ်ဆေးမှုတစ်ခုလုံးကို ဆိုလိုပြီး ယင်းပေါ်တွင်အခြေခံ၍ ကျွန်ုပ်တို့၏ ထင်မြင်ယူဆချက် များဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ သီးခြားထင်မြင်ယူဆချက်များ ပေးသွားမည် မဟုတ်ပါ။



V ADVISORY
CREATING BETTER BUSINESS

Complex 45, Tower B, #B 406, 45 Street, Botahtaung, Yangon 11161, Myanmar.

☎ (+95) 9 795 155 155, 9 777 013 575 ✉ info@v-advisory.com.mm 🌐 www.v-advisory.com.mm

အခြားသတင်းအချက်အလက်များ

အခြားသတင်းအချက်အလက် ဖော်ပြထားခြင်းများသည် စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပါသည်။ အဆိုပါ အခြားသတင်း အချက်အလက်များတွင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာအပါအဝင်ဖြစ်သော်လည်း ဘဏ္ဍာရေးရှင်းတမ်းများနှင့် စာရင်းစစ် အစီရင်ခံစာများ မပါဝင်ပါ။ ကျွန်ုပ်တို့၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့်စပ်လျဉ်းသော ထင်မြင်ယူဆချက်သည် အခြားသတင်း အချက်အလက်များနှင့် မသက်ဆိုင်ပါ။ ယင်းပေါ်တွင် အခြေခံသည့် မည်သည့်အာမခံချက်ဆိုင်ရာ ကောက်နုတ်ချက်များကိုမျှ ဖော်ပြမည်မဟုတ်ပါ။

စီမံအုပ်ချုပ်သူများနှင့် ဘဏ္ဍာရေးရှင်းတမ်းများအတွက် အုပ်ချုပ်မှုတာဝန်ရှိသူများ၏တာဝန်

စီမံခန့်ခွဲသူများသည် ဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဌာန်းချက်များ၊ မြန်မာနိုင်ငံ ဘဏ္ဍာရေး အစီရင်ခံခြင်း ဆိုင်ရာ စံများနှင့်အညီ သင့်လျော်မှန်ကန်စွာရေးဆွဲရန်၊ ဘဏ္ဍာရေးရှင်းတမ်းများ၏ သင့်လျော်မှန်ကန်မှုကို ထိခိုက်စေမည့်အရေးပါသောမှားယွင်းဖော်ပြမှုများ မဖြစ်ပေါ်စေရေးအတွက် မသမာမှုများ၊ မှားယွင်းမှုတို့ကို ထိန်းကာကွယ်နိုင် သည့် ဌာနတွင်းထိန်းချုပ်ခြင်းစနစ်တည်ထောင်ထားရှိရန်တို့မှာ စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပါသည်။

စီမံအုပ်ချုပ်သူများသည် ဘဏ်ကို စာရင်းရှင်းလင်းဖျက်သိမ်းရန်ရည်ရွယ်ခြင်း သို့မဟုတ် လုပ်ငန်းများရပ်ဆိုင်းခြင်း သို့မဟုတ် လက်တွေ့ကျသောအခြားနည်းလမ်းမရှိခြင်းတို့မှအပ၊ ဘဏ္ဍာရေးရှင်းတမ်းရေးဆွဲပြုစုရာတွင် ဘဏ်၏ ရှေ့ဆက် လုပ်ကိုင်နိုင်မည့်စွမ်းရည်ကို အကဲဖြတ်ရန်၊ အဆိုပါအခြေအနေနှင့် သက်ဆိုင်သည်များကိုဖော်ပြရန်၊ လုပ်ငန်းသည် ရှေ့ဆက်လက် လုပ်ကိုင်မည်ဆိုသည့်ယူဆချက်ဖြင့် စာရင်းရေးဆွဲရန်တာဝန်ရှိပါသည်။ အုပ်ချုပ်မှုတာဝန်ရှိသူများသည် ဘဏ်၏ ဘဏ္ဍာရေး အစီရင်ခံခြင်းဖြစ်စဉ်ကို ကြီးကြပ်ရန်တာဝန်ရှိပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများစာရင်းစစ်ဆေးခြင်းအပေါ်စာရင်းစစ်၏တာဝန်

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများကို ခြုံငုံ၍ မသမာမှု သို့မဟုတ် မှားယွင်းမှု တို့ကြောင့် အရေးပါသော မှားယွင်းဖော်ပြမှုများမှ ကင်းရှင်းကြောင်းကျိုးကြောင်းဆီလျော်စွာ သေချာမှုရှိစေရန်နှင့် ကျွန်ုပ်တို့၏ ထင်မြင်ယူဆချက် ပါဝင်သည့် စာရင်းစစ်အစီရင်ခံစာကို တင်ပြရန်ဖြစ်ပါသည်။ ကျိုးကြောင်းဆီလျော်စွာ သေချာမှုရှိသည် ဆိုရာတွင် မြင့်မားသည့် အာမခံချက်ဖြစ်သော်လည်း မြန်မာနိုင်ငံစာရင်းစစ်ဆေးခြင်းဆိုင်ရာစံများနှင့်အညီ စာရင်းစစ်ဆေး ထားခြင်းသည် အရေးပါသောမှားယွင်းဖော်ပြမှု တစ်ခုရှိနေခြင်းကို တွေ့ရှိနိုင်သည်ဟု အာမခံပေးခြင်းမျိုး မဟုတ်ပါ။ အရေးပါသော မှားယွင်းဖော်ပြမှုများသည် မသမာမှု သို့မဟုတ် မှားယွင်းမှုကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၎င်းတို့တစ်ခုချင်း သို့မဟုတ် စုပေါင်း၍ ဘဏ္ဍာရေးရှင်းတမ်းများကို အခြေခံသော စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်များ ချမှတ်ရမည့် အသုံးပြုသူများကို ကျိုးကြောင်းဆီလျော်စွာ လွှမ်းမိုးမှုများရှိလာနိုင်သည်ဆိုပါက အဆိုပါ မသမာမှု သို့မဟုတ် မှားယွင်းမှုများကို အရေးပါသောမှားယွင်း ဖော်ပြမှုဟု ယူဆပါသည်။

စာရင်းစစ်ဆေးရာတွင် မြန်မာနိုင်ငံစာရင်းစစ်ဆိုင်ရာစံများနှင့်အညီ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုဖြင့် အကဲဖြတ်ချက် ကျင့်သုံးပြီး ပညာရပ်ဆိုင်ရာကျွမ်းကျင်သူ၏ သတိသမ္ပဇဉ် (Professional judgement and professional skepticism) ဖြင့် ထိန်းသိမ်းဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့သည် အုပ်ချုပ်မှုတာဝန်ရှိသူများနှင့် စာရင်းစစ်ဆေးရန် စီစဉ်ထားသော အတိုင်းအတာ၊ စစ်ဆေးမည့်အချိန်နှင့် စစ်ဆေးချိန်အတွင်း တွေ့ရှိရသည့် လုပ်ငန်းတွင်းကြီးကြပ်မှုတွင် အရေးကြီးသည့် အားနည်းမှုများ အပါအဝင် အရေးကြီးသည့် တွေ့ရှိချက်များ စသည့်ကိစ္စရပ်များအတွက် ဆက်သွယ်ဆောင်ရွက်ပါသည်။



V ADVISORY
CREATING BETTER BUSINESS

Complex 45, Tower B, #B 406, 45 Street, Botahtaung, Yangon 11161, Myanmar.

☎ (+95) 9 795 155 155, 9 777 013 575 ✉ info@v-advisory.com.mm 🌐 www.v-advisory.com.mm

ကျွန်ုပ်တို့သည် အမှီအခိုကင်းမဲ့မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များကို လိုက်နာဆောင်ရွက်ကြောင်း၊ အမှီအခိုကင်းမဲ့မှုကို ထိခိုက်နိုင်သည်ဟု ကျိုးကြောင်းဆီလျော်စွာ ထင်မြင်ရသည့် သက်ဆိုင်သော ဆက်နွယ်မှုများအားလုံးနှင့် အခြားကိစ္စရပ်များ (သက်ဆိုင်မှုရှိပါက မည်သို့ဆောင်ရွက်ထားကြောင်း)ကို အုပ်ချုပ်မှုတာဝန်ရှိသူများသို့ ဆက်သွယ်တင်ပြပါသည်။

အခြားသောဥပဒေဆိုင်ရာနှင့် စည်းမျဉ်းစည်းကမ်းလိုအပ်ချက်ပေါ်တွင်အစီရင်ခံခြင်း

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၂၈၀ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျွန်ုပ်တို့သည် -

- (က) လိုအပ်သောသတင်းအချက်အလက်များနှင့် ရှင်းလင်းချက်များအားလုံးကိုရရှိပြီးဖြစ်ကြောင်း၊
- (ခ) ၎င်းတို့၏ ထင်မြင်ချက်တွင် အစီရင်ခံစာ၌ ဖော်ပြပါရှိသော ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများကို သက်ဆိုင်ရာ ဥပဒေနှင့်အညီ ပြုစုထားရှိပြီးဖြစ်ကြောင်း၊
- (ဂ) ကုမ္ပဏီ၏ စာရင်းစာအုပ်များတွင် ဖော်ပြပါရှိပြီး စာရင်းစစ်များထံ ပေးအပ်သော သတင်းအချက်အလက်များ၊ ရှင်းလင်းဖော်ပြချက်များနှင့်အညီ ကုမ္ပဏီ၏ လုပ်ငန်းကိစ္စများကို ဘဏ္ဍာရေးရှင်းတမ်းများတွင် မှန်ကန်ပြည့်စုံစွာ ဖော်ပြထားပြီးဖြစ်ကြောင်း၊
- (ဃ) ဘဏ်သည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၂၅၇(က)နှင့် ၂၅၈(က) တို့နှင့်အညီ စာရင်း စာအုပ်များကို ထိန်းသိမ်းထားရှိကြောင်း အစီရင်ခံပါသည်။

ထို့ပြင် မြန်မာနိုင်ငံ ငွေရေးကြေးရေး ဥပဒေပုဒ်မ-၈၉ အရ စီမံခန့်ခွဲသူများသို့ပေးပို့သော အစီရင်ခံစာပါ ကိစ္စရပ်မှလွဲ၍ ဘဏ္ဍာရေးရှင်းတမ်းများသည် ပြည့်စုံလုံလောက်စွာနှင့် သင့်တင့်လျောက်ပတ်စွာ ရေးဆွဲထားပြီး ဘဏ်၏အရာထမ်း၊ အမှုထမ်းများထံမှ ရရှိသော သတင်းအချက်အလက်များသည်လည်း ကျေနပ်ဖွယ်ရာဖြစ်သည်ဟု ကျွန်တော်များ ထင်မြင်ယူဆပါသည်။

မြတ်နိုးအောင်

လက်မှတ်ရပြည်သူ့စာရင်းကိုင်

အများနှင့်ဆိုင်သောစာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်အမှတ် ၁၉၆

V Advisory Limited

အခန်း ၄၀၆၊ အဆောင် ၁၊ ၄၅ Complex၊ ၄၅ လမ်း

ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ရန်ကုန်မြို့

ရက်စွဲ။ ။ ၂၀၂၆ခုနှစ်၊ ဇွန်လ (၂၇) ရက်

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
 (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
 ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

	မှတ်စု	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
ရရန်ပိုင်ခွင့်များ			
ငွေနှင့်ဘဏ်လက်ကျန်	၆	၉၅,၇၂၈,၁၁၇,၄၉၄	၆၂,၅၇၈,၆၅၃,၉၇၁
ချေးငွေလက်ကျန်	၇	၂၀၈,၈၈၁,၇၉၅,၈၈၆	၁၆၂,၈၄၂,၁၄၁,၇၂၄
အခြားရရန်ရှိ	၈	၁၀,၄၃၈,၄၅၇,၃၉၇	၁၄,၆၈၉,၃၀၅,၈၀၆
ကုန်လက်ကျန်		၆၃,၆၂၈,၈၃၅	၆၀,၆၀၁,၀၈၄
Held for sale		၄၈၉,၇၅၉,၃၇၅	၁,၁၉၃,၇၆၈,၇၅၀
ရင်းနှီးမြှုပ်နှံမှုများ	၉	၄၅,၂၀၁,၃၀၀,၀၀၀	၃၆,၂၀၁,၃၀၀,၀၀၀
ပုံသေပိုင်ပစ္စည်း	၁၀	၁၃,၅၂၃,၃၃၉,၁၈၁	၁၀,၈၆၉,၈၂၅,၆၀၅
Right of use assets		၄၂၈,၂၃၇,၉၃၀	၂၉,၉၀၀,၀၀၀
ထိတွေ့ကိုင်တွယ်၍မရသောပစ္စည်း	၁၁	၃၈၁,၃၅၂,၇၉၀	၂၆၄,၇၀၆,၁၃၆
စုစုပေါင်းရရန်ပိုင်ခွင့်များ		၃၇၅,၁၃၅,၉၈၈,၈၈၉	၂၈၈,၇၃၀,၂၀၃,၀၇၅
အစုရှင်များ၏ပိုင်ဆိုင်ခွင့်			
ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ	၁၂	၂၉,၆၆၄,၆၁၃,၀၀၀	၂၉,၆၆၄,၆၁၃,၀၀၀
ရှယ်ယာပရိမီယံ		၁၁,၈၄၅,၈၇၈,၅၉၇	၁၁,၈၄၅,၈၇၈,၅၉၇
ဥပဒေပြဋ္ဌာန်း အထွေထွေသီးသန့်ရန်ပုံငွေ	၁၃	၂၄,၈၉၁,၉၉၁,၄၉၂	၂၂,၀၃၇,၃၉၁,၅၂၇
အရေးပေါ်ကိစ္စများ အတွက်သီးသန့်ရန်ပုံငွေ	၁၃	၁၁၅,၄၆၂,၈၇၄	၁၁၄,၈၅၀,၁၄၃
အခြားရန်ပုံငွေများ	၁၃	၃,၄၇၈,၃၈၄,၇၄၉	၃,၄၇၈,၃၈၄,၇၄၉
အမြတ်လက်ကျန်		၁၇,၆၈၉,၉၁၇,၀၉၆	၁၈,၂၀၃,၄၈၈,၇၈၀
စုစုပေါင်းအစုရှင်များ၏ပိုင်ဆိုင်ခွင့်		၈၇,၆၈၆,၂၄၇,၈၀၇	၈၅,၃၄၄,၆၀၆,၇၉၅
ပေးရန်တာဝန်များ			
အပ်ငွေများ - အပ်နှံသူများ		၂၆၂,၀၆၀,၃၇၁,၂၂၂	၁၇၆,၅၀၄,၁၄၄,၁၁၀
အပ်ငွေများ - ဘဏ်များ		၁၀,၁၁၅,၈၃၀,၆၀၉	၁၂,၀၅၈,၀၂၃,၃၂၉
အခြားပေးရန်တာဝန်များ	၁၄	၁၁,၀၉၃,၅၀၃,၃၃၃	၁၁,၅၆၄,၁၈၆,၀၀၇
၂%ချေးငွေဆုံရှုံးမှုများအတွက် အထွေထွေလျာထားငွေ		၄,၁၈၀,၀၃၅,၉၁၈	၃,၂၅၉,၂၄၂,၈၃၄
စုစုပေါင်းပေးရန်တာဝန်များ		၂၈၇,၄၄၉,၇၄၁,၀၈၂	၂၀၃,၃၈၅,၅၆၆,၂၈၀
စုစုပေါင်းအစုရှင်များ၏ပိုင်ဆိုင်ခွင့်နှင့်ပေးရန်တာဝန်များ		၃၇၅,၁၃၅,၉၈၈,၈၈၉	၂၈၈,၇၃၀,၂၀၃,၀၇၅
လက်ခံခြင်း၊ အတည်ပြုလက်မှတ်ရေးထိုးခြင်း နှင့် အာမခံပေးခြင်း	၂၆	၃,၆၆၂,၀၇၁,၈၇၂	၃,၁၁၂,၇၁၅,၉၇၀
ထုတ်ယူခြင်းမရှိသေးသောချေးငွေကတိကဝတ်များ	၂၆	၁,၇၀၉,၂၁၈,၈၀၆	၂,၉၁၄,၄၀၄,၂၁၈
ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်စုများကိုကြည့်ပါ။			
ဒါရိုက်တာများမှ အတည်ပြုချက်			



အမှုဆောင်အရာရှိချုပ်



ဒါရိုက်တာ



ဒါရိုက်တာ

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ် ၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

	မှတ်စု	၂၀၂၅-၂၀၂၆ မြန်မာကျပ်	၂၀၂၄-၂၀၂၅ မြန်မာကျပ်
အတိုးဝင်ငွေ	၁၅	၂၉,၄၃၉,၉၈၄,၀၃၀	၂၃,၀၅၃,၃၃၆,၃၆၀
အတိုးစရိတ်	၁၆	(၁၇,၅၀၁,၉၄၈,၄၂၁)	(၁၀,၈၁၉,၄၅၆,၂၈၉)
အသားတင် အတိုးဝင်ငွေ		<u>၁၁,၉၃၈,၀၃၅,၆၀၉</u>	<u>၁၂,၂၃၃,၈၈၀,၀၇၁</u>
ကော်မရှင်ဝင်ငွေနှင့်အခကြေးငွေ	၁၇	၂,၅၅၁,၉၄၉,၄၃၂	၁,၆၅၁,၈၃၆,၄၅၉
ကော်မရှင်စရိတ်နှင့်အခကြေးငွေ	၁၈	(၁,၁၈၀,၁၈၀,၆၀၅)	(၈၈၉,၈၅၁,၉၈၅)
အသားတင် ကော်မရှင်ဝင်ငွေနှင့်အခကြေးငွေ		<u>၁,၃၇၁,၇၆၈,၈၂၇</u>	<u>၇၆၁,၉၈၄,၄၇၄</u>
အခြားဝင်ငွေ	၁၉	၁၃,၂၃၃,၄၉၄,၂၈၅	၁၁,၈၃၅,၄၉၃,၇၈၄
စုစုပေါင်းအသားတင်ဝင်ငွေ		<u>၂၆,၅၈၃,၂၉၈,၇၂၂</u>	<u>၂၄,၈၃၁,၃၅၈,၃၂၉</u>
ဆုံးရှုံးမှုအတွက်လျာထားခြင်းများ	၂၀	(၉၂၀,၇၉၃,၀၈၃)	(၉၇၁,၅၆၇,၃၅၆)
		<u>၂၅,၆၆၂,၅၀၅,၆၃၉</u>	<u>၂၃,၈၅၉,၇၉၀,၉၇၃</u>
ဝန်ထမ်းရေးရာစရိတ်		(၄,၈၉၅,၂၆၃,၆၂၁)	(၄,၁၂၇,၂၅၂,၀၄၄)
စီမံခန့်ခွဲမှုနှင့်အထွေထွေစရိတ်	၂၁	(၅,၅၃၇,၇၄၈,၀၇၁)	(၄,၉၅၃,၅၅၅,၀၃၁)
တန်ဖိုးလျော့	၂၂	(၁,၂၂၂,၅၁၀,၅၄၂)	(၆၄၈,၂၂၃,၀၂၁)
အခွန်မလျာထားမီ အမြတ်/(အရှုံး)		<u>၁၃,၉၆၆,၉၈၃,၄၀၅</u>	<u>၁၄,၁၃၀,၇၆၀,၈၇၇</u>
ဝင်ငွေခွန်စရိတ်	၂၃	(၂,၅၄၈,၅၈၃,၅၄၆)	(၂,၁၅၄,၅၉၀,၀၄၉)
အခွန်လျာထားပြီးအသားတင်အမြတ်/(အရှုံး)		<u>၁၁,၄၁၈,၃၉၉,၈၅၉</u>	<u>၁၁,၉၇၆,၁၇၀,၈၂၇</u>
အခြားသောဝင်ငွေအလုံးစုံ		-	-
နှစ်အတွင်းစုစုပေါင်းဝင်ငွေအလုံးစုံ		<u><u>၁၁,၄၁၈,၃၉၉,၈၅၉</u></u>	<u><u>၁၁,၉၇၆,၁၇၀,၈၂၇</u></u>
အစုရှယ်ယာတစ်စု၏အခြေခံဝင်ငွေ/(အရှုံး)	၂၄	၃၈၅	၄၀၄

ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်စုများကိုကြည့်ပါ။

ဒါရိုက်တာများမှ အတည်ပြုချက်


အမှုဆောင်အရာရှိချုပ်


ဒါရိုက်တာ


ဒါရိုက်တာ

ပထမပုဂ္ဂလိကကော်မရှားနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ် ၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောကာလကုန်အတွက် အစုရှယ်ယာရှင်များပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း

၂၀၂၅ - ၂၀၂၆	ရင်းနှီးငွေ	ရှယ်ယာပရိမိယံ	ဥပဒေပြဋ္ဌာန်း အထွေထွေသီးသန့် ရန်ပုံငွေ	အခြား ရန်ပုံငွေများ	အရေပေါ် ကိစ္စများအတွက် သီးသန့်ရန်ပုံငွေ	အမြတ်လက်ကျန်	စုစုပေါင်း
	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်
စာရင်းဖွင့်လက်ကျန် အမြတ်မခွဲလက်ကျန်သို့စာရင်းပြောင်း စာရင်းဖွင့်လက်ကျန်ပြန်လည်ဖော်ပြမှု နှစ်အတွင်းစာရင်းညှိနှိုင်းချက် ယခုနှစ် လျာထားချက် နှစ်အတွင်းအမြတ်/(အရှုံး) နှစ်အတွင်းအမြတ်ဝေစုပေးခြင်း စာရင်းပိတ်လက်ကျန်	၂၉,၆၆၄,၆၁၃,၀၀၀	၁၁,၈၄၅,၈၇၈,၅၉၇	၂၂,၀၃၇,၃၉၁,၅၂၇	၃,၄၇၈,၃၈၄,၇၄၉	၁၁၄,၈၅၀,၁၄၃	၁၈,၂၀၃,၄၈၈,၇၈၀	၈၅,၃၄၄,၆၀၆,၇၉၅
	၂၉,၆၆၄,၆၁၃,၀၀၀	၁၁,၈၄၅,၈၇၈,၅၉၇	၂၂,၀၃၇,၃၉၁,၅၂၇	၃,၄၇၈,၃၈၄,၇၄၉	၁၁၄,၈၅၀,၁၄၃	၁၈,၂၀၃,၄၈၈,၇၈၀	၈၅,၃၄၄,၆၀၆,၇၉၅
	-	-	-	-	-	-	-
	-	-	၂,၈၅၄,၅၉၀,၆၆၅	-	၆၁၂,၇၃၁	(၂,၈၅၄,၅၉၀,၆၆၅)	၆၁၂,၇၃၁
	-	-	-	-	-	၁၁,၄၁၈,၃၉၉,၈၅၉	၁၁,၄၁၈,၃၉၉,၈၅၉
၂၀၂၄ - ၂၀၂၅	၂၉,၆၆၄,၆၁၃,၀၀၀	၁၁,၈၄၅,၈၇၈,၅၉၇	၂၄,၈၉၁,၉၉၁,၄၉၂	၃,၄၇၈,၃၈၄,၇၄၉	၁၁၅,၄၆၂,၈၇၄	၁၇,၆၈၉,၉၁၇,၀၉၆	၈၇,၆၈၉,၂၄၇,၈၀၇
	၂၉,၆၆၄,၆၁၃,၀၀၀	၁၁,၈၄၅,၈၇၈,၅၉၇	၁၉,၀၄၃,၃၄၈,၈၂၀	၃,၄၇၈,၃၈၄,၇၄၉	၁၁၄,၆၉၆,၄၁၂	၉,၂၂၁,၃၆၀,၆၅၉	၇၃,၃၆၈,၂၈၂,၂၃၇
	၂၉,၆၆၄,၆၁၃,၀၀၀	၁၁,၈၄၅,၈၇၈,၅၉၇	၁၉,၀၄၃,၃၄၈,၈၂၀	၃,၄၇၈,၃၈၄,၇၄၉	၁၁၄,၆၉၆,၄၁၂	၉,၂၂၁,၃၆၀,၆၅၉	၇၃,၃၆၈,၂၈၂,၂၃၇
	-	-	-	-	-	-	-
	-	-	၂,၂၉၉,၄၀၄,၂၇၀	-	၁၅၃,၇၃၁	(၂,၉၉၄,၀၄၂,၇၀၇)	၁၅၃,၇၃၁
၂၀၂၄ - ၂၀၂၅	၂၉,၆၆၄,၆၁၃,၀၀၀	၁၁,၈၄၅,၈၇၈,၅၉၇	၂၂,၀၃၇,၃၉၁,၅၂၇	၃,၄၇၈,၃၈၄,၇၄၉	၁၁၄,၈၅၀,၁၄၃	၁၈,၂၀၃,၄၈၈,၇၈၀	၈၅,၃၄၄,၆၀၆,၇၉၅
	၂၉,၆၆၄,၆၁၃,၀၀၀	၁၁,၈၄၅,၈၇၈,၅၉၇	၂၂,၀၃၇,၃၉၁,၅၂၇	၃,၄၇၈,၃၈၄,၇၄၉	၁၁၄,၈၅၀,၁၄၃	၁၈,၂၀၃,၄၈၈,၇၈၀	၈၅,၃၄၄,၆၀၆,၇၉၅
	-	-	-	-	-	-	-
	-	-	-	-	-	-	-
	-	-	-	-	-	-	-

ဒါရိုက်တာများမှ အတည်ပြုချက်



အမှုဆောင်အရာရှိချုပ်



ဒါရိုက်တာ



ဒါရိုက်တာ

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် ငွေသားစီးဆင်းမှုရှင်းတမ်း

	၃၁-၃-၂၀၂၆ မြန်မာကျပ်	၃၁-၃-၂၀၂၅ မြန်မာကျပ်
၁။ လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ		
အခွန်မလျာထားမီအသားတင်အမြတ်/(အရှုံး)	၁၃,၉၆၆,၉၈၃,၄၀၅	၁၄,၁၃၀,၇၆၀,၈၇၇
စာရင်းညှိနှိုင်းချက်များ		
ပုံသေပိုင်ပစ္စည်းတန်ဖိုးလျော့	၁,၂၂၂,၅၁၀,၅၄၂	၆၄၈,၂၂၃,၀၂၁
ပုံသေပိုင်ပစ္စည်းထုခွဲရောင်းချခြင်းမှ အရှုံး	(၁၁၁,၉၇၇,၉၇၃)	(၈,၉၈၅,၇၅၅,၂၁၂)
အခြေပစ္စည်းရောင်းချခြင်းမှအမြတ်အပေါ်အခွန်	(၁၁,၁၉၇,၇၉၈)	(၈၉၈,၅၇၅,၅၂၂)
ပုံသေပိုင်ပစ္စည်း စာရင်းပယ်ဖျက်မှု	၁၁၀,၉၂၅,၄၅၈	၁,၇၈၀,၁၀၁
ချေးငွေဆုံးရှုံးမှုများအတွက် အထွေထွေလျာထားငွေ	၉၂၀,၇၉၃,၀၈၃	-
လက်ငင်းရပိုင်ခွင့်နှင့်ပေးရန်တာဝန်များပြောင်းလဲမှုမတိုင်ခင် လုပ်ငန်းအမြတ်/(အရှုံး)	၁၆,၀၉၈,၀၃၆,၇၁၇	၄,၈၉၆,၄၃၃,၂၆၅
လက်ငင်းရပိုင်ခွင့်ပေးရန်တာဝန်အတိုး/အလျော့		
ကုန်လက်ကျန်	(၃,၀၂၇,၇၅၂)	(၄,၂၀၂,၈၇၄)
ချေးငွေလက်ကျန်	(၄၆,၀၃၉,၆၅၄,၁၆၃)	(၄၄,၃၇၇,၃၆၄,၃၄၂)
အခြားရပိုင်ခွင့်များ	၄,၃၉၇,၈၄၇,၆၄၈	(၈၉၆,၈၈၆,၈၄၂)
အပ်ငွေစာရင်း	၈၅,၅၅၆,၂၂၇,၁၁၂	၂၆,၆၅၅,၆၉၅,၅၇၁
Deposit from banks	(၁,၉၄၂,၁၉၂,၇၂၀)	၁၂,၀၀၀,၀၀၀,၀၀၀
အခြားပေးရန်တာဝန်များ	(၂,၁၇၉,၆၃၄,၉၆၄)	၂၇၂,၀၈၄,၆၇၁
လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ	၅၅,၈၈၇,၆၀၁,၈၇၈	(၁,၄၅၄,၂၄၀,၅၅၂)
ဝင်ငွေခွန်ပေးဆောင်မှု	(၂,၄၆၀,၇၇၇,၆၃၄)	(၇၀၀,၁၇၀,၀၀၀)
လုပ်ငန်းဆောင်ရွက်ချက်များအရ အသားတင်ငွေသားစီးဝင်မှု/ (အသုံးပြုမှု)	၅၃,၄၂၆,၈၂၄,၂၄၄	(၂,၁၅၄,၄၁၀,၅၅၂)
၂။ ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ ငွေသားစီးဆင်းမှုများ		
ငွေတိုက်စာချုပ် နှင့် အခြားရင်းနှီးမြှုပ်နှံမှုများ(ဝယ်ယူမှု)/ရောင်းချမှု	(၉,၀၀၀,၀၀၀,၀၀၀)	-
ပုံသေပိုင်ပစ္စည်းရောင်းချခြင်းမှဝင်ငွေ	၁၂၀,၇၀၀,၀၀၀	၁၄,၆၃၁,၆၉၅,၂၆၈
ပုံသေပိုင်ပစ္စည်းဝယ်ယူမှု	(၁,၈၁၆,၀၂၃,၅၉၅)	(၁,၅၉၆,၁၄၇,၇၈၅)
ဆောက်လုပ်ဆဲ	(၅၃၈,၅၈၂,၂၃၅)	(၆၂၉,၂၇၀,၈၃၀)
ထိတွေ့ကိုင်တွယ်၍မရသောပစ္စည်းအတွက် ကုန်ကျငွေ	-	-
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ အသားတင်ငွေသားစီးဆင်းမှု/	(၁၁,၂၃၃,၉၀၅,၈၃၀)	၁၂,၄၆၆,၂၇၆,၆၅၃
၃။ ဘဏ္ဍာရေးဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ		
ချေးငွေရယူခြင်း/(ချေးငွေပြန်လည်ပေးဆပ်ခြင်း)	-	-
အမြတ်ဝေစုထုတ်ပေးငွေ	(၈,၈၄၅,၁၄၄,၈၉၀)	(၅၅,၂၀၀,၀၀၀)
Lease payment	(၁၉၈,၃၁၀,၀၀၀)	-
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရအသားတင်ငွေသားစီးဝင်မှု/ (အသုံးပြုမှု)	(၉,၀၄၃,၄၅၄,၈၉၀)	(၅၅,၂၀၀,၀၀၀)
ငွေသားအသားတင် အတိုး/(အလျော့)	၃၃,၁၄၉,၄၆၃,၅၂၃	၁၀,၂၅၆,၆၆၆,၁၀၂
စာရင်းဖွင့် ငွေနှင့်ဘဏ်လက်ကျန်	၆၂,၅၇၈,၆၅၃,၉၇၁	၅၂,၃၂၁,၉၈၇,၈၆၉
စာရင်းပိတ် ငွေနှင့်ဘဏ်လက်ကျန်	၉၅,၇၂၈,၁၁၇,၄၉၄	၆၂,၅၇၈,၆၅၃,၉၇၁
ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်စုများကိုကြည့်ပါ။		


အမှုဆောင်အရာရှိချုပ်

၁၁


ဒါရိုက်တာ


ဒါရိုက်တာ

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၁။ အထွေထွေ

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (“ဘဏ်”) သည် အစုရှယ်ယာများဖြင့် ပေးရန်တာဝန် ကန့်သတ်ထားသည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီ အဖြစ် ၉.၉.၁၉၉၁ ရက်နေ့တွင် မှတ်ပုံတင်အမှတ် ၂၂၃/၁၉၉၁-၁၉၉၂ ဖြင့် မှတ်ပုံတင်ခဲ့ပါသည်။ ဘဏ်သည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ မှတ်ပုံတင်လက်မှတ် အသစ် ၁၂၁၅၄၃၄၀၀ ဖြင့် ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၅.၅.၁၉၉၂ နေ့တွင် မဗဘ/ဝိ-၁/(၅)/၁၉၉၂ လုပ်ငန်းလိုင်စင်ဖြင့် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့ပါသည်။ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်အသစ် မဗဘ/ ပဘ(ဒ)-၀၂/၀၈/၂၀၁၆ (၁၈/၀၈/၂၀၁၆) ကို မြန်မာနိုင်ငံငွေရေးကြေးရေးဥပဒေ ၂၀၁၆၊ ပုဒ်မ ၁၇၆ အရ ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်းများ လုပ်ကိုင်ရန် အတွက် ခွင့်ပြုခဲ့ပါသည်။

ဘဏ်သည် ရန်ကုန်အစုရှယ်ယာများလဲလှယ်ရောင်းဝယ်ရေးဌာနတွင် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ် ရောင်းဝယ်ရေးဥပဒေ အပိုဒ် ၄၁ (ဂ) နှင့်အညီ ၃၀.၁၂.၂၀၁၆ နေ့တွင် မှတ်ပုံတင်မှတ် ၀၀၀၄ ဖြင့် အောင်မြင်စွာ စာရင်းဝင်ခဲ့ပြီးဖြစ်ပါသည်။

ဘဏ်၏အဓိကရည်ရွယ်ချက်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထားသည့် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ရန် ဖြစ်ပါသည်။

ဘဏ်၏မှတ်ပုံတင်ထားသည့်ရုံးနေရာသည် အမှတ် (၆၁၉/၆၂၁)၊ ကုန်သည်လမ်း၊ (ဗိုလ်ဆွန်ပက်လမ်းနှင့် ကုန်သည်လမ်းထောင့်)၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဖြစ်ပါသည်။

ဘဏ်သည် ၃၁.၃.၂၀၂၆ နေ့တွင် ဘဏ်ခွဲပေါင်း ၄၁ ခု ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။

၂။ စာရင်းရေးဆွဲခြင်းဆိုင်ရာ အခြေခံမူ

ဘဏ်၏ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာနိုင်ငံ ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ ပြုစုတင်ပြ ထားပါသည်။ ဘဏ္ဍာရေးရှင်းတမ်းများကို ပြီးခဲ့သည့် ကုန်ကျစရိတ်များအပေါ် အခြေခံ၍ ပြုစုရေးဆွဲထားပါသည်။ ယခုနှစ် ကျင့်သုံးနေသောစာရင်းဆိုင်ရာမူဝါဒများသည် ယခင်နှစ်တွင် ကျင့်သုံးခဲ့သော မူဝါဒများအတိုင်းဖြစ်ပြီး ပြောင်းလဲမှု မရှိပါ။

စာရင်းကာလ

စာရင်းကာလမှာ ၁.၄.၂၀၂၅ နေ့မှ ၃၁.၃.၂၀၂၆ နေ့အထိ ဖြစ်ပါသည်။ ၃၁.၃.၂၀၂၆ နေ့ကုန်ဆုံးသောဘဏ္ဍာရေးနှစ် အတွက် ပေါ်ပေါက်နေသည့် စာရင်းသွင်းချက်များနှင့် ၃၁.၃.၂၀၂၅ နေ့ရှိ စာရင်းလက်ကျန်များသည် ယခုအစီရင်ခံစာနှင့် နှိုင်းယှဉ်ဖော်ပြရန်အတွက်သာ ဖြစ်ပါသည်။

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ်

၃-၁။ နိုင်ငံခြားငွေဖလှယ်နှုန်းများ

ဘဏ်၏ ဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာကျပ်ဖြင့် တင်ပြထားပါသည်။ မြန်မာကျပ်သည် ဘဏ်၏ လုပ်ငန်းဆောင်ရွက်သည့် ငွေကြေးလည်း ဖြစ်ပါသည်။ ဘဏ်၏ လုပ်ငန်းဆောင်ရွက်သည့်ငွေကြေးမဟုတ်သည့် နိုင်ငံခြားငွေကြေးများကို လုပ်ဆောင်ချက်ဖြစ်ပေါ်သည့်နေ့ရှိ ငွေလဲလှယ်နှုန်းများကို အသုံးပြု၍ လုပ်ငန်းဆောင်ရွက်သည့်ငွေကြေးအဖြစ် ဖလှယ်ပြီးရေးသွင်းပါသည်။ အစီရင်ခံသည့်နေ့တွင် နိုင်ငံခြားငွေကြေးများဖြင့် တည်ရှိသည့် ငွေကြေးဆိုင်ရာရပိုင်ခွင့်များကို ၎င်းနေ့ရှိ ငွေလဲလှယ်နှုန်းနှင့် ပြောင်းလဲတန်ဖိုးသင့်ပြီး ဖော်ပြပါသည်။ နိုင်ငံခြားငွေကြေးဖြင့်တည်ရှိသည့် ငွေကြေးမဟုတ်သည့်ရပိုင်ခွင့်များကို သင့်တင့်သော တန်ဖိုး သတ်မှတ်သောနေ့ရှိ ငွေလဲလှယ်နှုန်းအတိုင်း တန်ဖိုးသင့်၍ ဖော်ပြပါသည်။ ပြီးခဲ့သည့်ဖြစ်ရပ်အပေါ်အခြေခံ၍ တွက်ချက်ထားသော နိုင်ငံခြားငွေကြေးဖြင့်တည်ရှိသည့် ငွေကြေးမဟုတ်သည့် ရပိုင်ခွင့်များကို တန်ဖိုး ပြောင်းလဲခြင်း မပြုပါ။

ငွေကြေးဆိုင်ရာကိစ္စရပ်များကို ပေးချေခြင်းနှင့် ငွေကြေးဆိုင်ရာရပိုင်ခွင့်များ တန်ဖိုးသင့်ခြင်းမှ ဖြစ်ပေါ်လာသော နိုင်ငံခြားငွေ ဖလှယ်နှုန်းခြားနားချက်ကို အဆိုပါ ကာလအတွက် အရှုံးအမြတ်စာရင်းတွင် ရေးသွင်းပါသည်။

၃-၂။ အတိုးရငွေနှင့် အတိုးစရိတ်

Effective interest method ဆိုသည်မှာ ဘဏ္ဍာရေး ရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ၏ လျော့ချထားသော ကုန်ကျစရိတ်ကို တွက်ချက်သည့် နည်းလမ်းတစ်ခုဖြစ်ပြီး အတိုးရငွေများနှင့် အတိုးကုန်ကျစရိတ်များကို သက်ဆိုင်ရာကာလတလျှောက် အညီအမျှခွဲဝေ စာရင်းထည့်သွင်းခြင်း ဖြစ်ပါသည်။ Effective interest rate ဆိုသည်မှာ ငွေရေးကြေးရေးစာချုပ်စာတမ်းများ၏ ခန့်မှန်းသက်တမ်း သို့မဟုတ် ပိုနည်းသောကာလ တလျှောက် ခန့်မှန်းအနာဂတ် ငွေပေးချေမှု သို့မဟုတ် ငွေလက်ခံမှုများကို ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ၏ အသားတင် သယ်ဆောင်သည့်တန်ဖိုးသို့ တိကျတူညီစွာ လျော့ချသည့် အတိုးနှုန်းထား ဖြစ်ပါသည်။ Fair value through profit or loss ဖြင့် တိုင်းတာသည့် ဘဏ္ဍာရေးဆိုင်ရာစာချုပ်စာတမ်းမှလွဲ၍ ကြွေးမြီဆိုင်ရာ စာချုပ်စာတမ်းများအတွက် ဝင်ငွေ နှင့် စရိတ် တို့ကို effective interest rate ဖြင့် စာရင်းရေးသွင်းပါသည်။ Effective Interest Rate ဖြင့် စာရင်းရေးသွင်းနိုင်ရေးအတွက် Core-Banking Vendor နှင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိကာလတွင် Nominal Interest Rate ဖြင့်သာ စာရင်းရေးသွင်းထားရှိပါသည်။

၃-၃။ ဝန်ဆောင်ခများနှင့် ကော်မရှင်ရငွေများ

ဝန်ဆောင်ခများနှင့် ကော်မရှင်ရငွေများကို ဖောက်သည်များသို့ ဝန်ဆောင်မှုပေးသည့်အချိန်၌ စာရင်းထည့်သွင်း ပါသည်။

- အရေးပါသောလုပ်ဆောင်ချက်များ ထိတွေ့လုပ်ဆောင်ခြင်းမှ ရရှိခဲ့သည့်ဝင်ငွေများကို ထိုလုပ်ဆောင်ချက် ပြီးဆုံးသည့်အချိန်တွင် ဝင်ငွေအဖြစ် စာရင်းသွင်းပါသည်။ (ဥပမာ - Payment orders၊ telegraphic transfer ၊ remittance နှင့် အခြားဝန်ဆောင်မှုများ ပြုလုပ်ခြင်းမှ ရရှိခဲ့သည့် ကော်မရှင်ခ)။

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃-၃။ ဝန်ဆောင်ခများနှင့် ကော်မရှင်ရငွေများ (အဆက်)

- ဖောက်သည်များသို့ ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့များ ပေးခြင်းမှ ရရှိသည့်ဝင်ငွေကို ထိုဝန်ဆောင်မှု များကို ပေးပြီးသည့်အချိန်တွင် အချိန်ကာလပေါ်အချိုးချ၍ ဝင်ငွေအဖြစ် စာရင်းသွင်းပါသည်။ (ဥပမာ - default fees on loans, service charges and commitment fee for loans overdrafts)

၃-၄။ အမြတ်ဝေစုရငွေ (Dividend Income)

အမြတ်ဝေစုရငွေကို ပေးချေမှုများ ရပိုင်ခွင့်ရှိသည်ဟု အကျိုးအကြောင်း ခိုင်မာသည့်အချိန်၌ စာရင်း ထည့်သွင်းပါသည်။

၃-၅။ အခြားရငွေ(Other Income)

အခြားရငွေတွင် နိုင်ငံခြားငွေလဲလှယ်မှုများမှ ရရှိလာသော အရှုံးအမြတ်များ၊ အခြားရင်းမြစ်များမှ ဝင်ငွေအဖြစ် ရရှိလာသည့် အခြားဝင်ငွေများပါဝင်ပါသည်။

၃-၆။ ဝင်ငွေခွန်

လက်ငင်းအခွန်စရိတ်

လက်ငင်းအခွန်သည် နှစ်အတွင်းရရှိသည့် ဝင်ငွေခွန်ကျသင့်သည့်အမြတ်အပေါ် အစီရင်ခံသည့်နေ့တွင် (သိသာစွာ) ပြဌာန်းထားသည့် အခွန်နှုန်းထားဖြင့် တွက်ချက်ပါသည်။ လက်ငင်းအခွန်ပေးရန်တာဝန်သည် လက်ရှိနှစ်၏ အခွန်ကျသင့်နိုင်သည့်အမြတ်အပေါ် အခြေခံထားပါသည်။ အခွန်ကျသင့်နိုင်သည့် အမြတ်သည် အရှုံးအမြတ်စာရင်းနှင့် ဝင်ငွေအလုံးစုံရှင်းတမ်းတွင် ဖော်ပြထားသည့် အခွန်မနုတ်မီအမြတ်နှင့် တူညီပါသည်။ အခြားနှစ်များတွင် အခွန်ကျသင့်နိုင်သည့် စာရင်းများ သို့မဟုတ် အခွန်စည်းကြပ်ရာတွင် နုတ်ပယ်၍ ရနိုင်သည့် စရိတ်များ ပါဝင်နေခြင်းနှင့် လုံးဝအခွန်မကျသင့်နိုင်သည်များနှင့် အခွန်စည်းကြပ်ရာတွင် စရိတ်အဖြစ် လုံးဝနုတ်ပယ်ခွင့်မရှိသည်များ ပါဝင်ပါသည်။

ဘဏ်၏ လက်ငင်းအခွန်ကို အစီရင်ခံသည့်ကာလကုန်ဆုံးချိန်တွင် ပြဌာန်းထားသည့် အခွန်နှုန်း ၁၇% ကို အသုံးပြု၍ တွက်ချက်ထားပါသည်။ ဘဏ်သည် Yangon Stock exchange တွင် စာရင်းဝင်ဖြစ်သည့်အတွက် ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်မှစ၍ အကျိုးဝင်သည့် ပြည်ထောင်စုအခွန်အကောက်ဥပဒေ ၂၀၂၅ အရ သတ်မှတ်ထားသည့် ကော်ပိုရိတ်ဝင်ငွေခွန်မှာ ၁၇% ဖြစ်ပါသည်။

ရွှေ့ဆိုင်းအခွန်

ရပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို ကနဦးစာရင်းထည့်သွင်းချိန်တွင်ဖြစ်ပေါ်သည့် ကွာခြားမှုမှတစ်ပါး ရပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို အခွန်အခြေခံဖြင့် တွက်ချက်ရရှိထားသည်များနှင့် ဘဏ္ဍာရေးရှင်းတမ်းပါ သယ်ဆောင်လာသည့် ပမာဏများအကြား ယာယီကွာခြားမှုများရှိသည့်အခါ ရွှေ့ဆိုင်းအခွန်အဖြစ် စာရင်း ထည့်သွင်းပါသည်။ အခွန်ကျသင့်နိုင်သည့်အမြတ်မှ ရွှေ့ဆိုင်းအခွန်များကို အသုံးပြုနိုင်ခြေရှိပါက အဆိုပါ နုတ်ခွင့်ရနိုင်သည့် ယာယီကွာခြားမှုများအားလုံးအတွက် ယေဘုယျအားဖြင့် စာရင်းရေးသွင်းပါသည်။ အခွန်ကျသင့်နိုင်သည့်အမြတ် သို့မဟုတ် စာရင်းအရအမြတ်များ မဟုတ်သည့် ရပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို ကနဦးစာရင်းရေးသွင်းခြင်း (လုပ်ငန်းပေါင်းစည်းခြင်းမှလွဲ၍) မှ ပေါ်ပေါက်လာသည့် ယာယီကွာခြားချက်ဖြစ်ပါက ရွှေ့ဆိုင်းအခွန်ရပိုင်ခွင့်နှင့် ပေးရန်တာဝန်အဖြစ် စာရင်းမရေးသွင်းပါ။

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃-၆။ ဝင်ငွေခွန် (အဆက်)

ရွှေဆိုင်းအခွန် (အဆက်)

ထို့ပြင် လုပ်ငန်းအမည်ကောင်းတန်ဖိုးကို ကနဦးစာရင်းသွင်းခြင်းမှ ပေါ်ပေါက်လာသည့် ယာယီကွာခြားချက်များ ပေါ်ပေါက်ခဲ့ပါက ရွှေဆိုင်းအခွန် ပေးရန်တာဝန်များကို စာရင်းမရေးသွင်းပါ။

ရွှေဆိုင်းအခွန်ရပိုင်ခွင့်များကို ဘဏ္ဍာရေးနှစ်တစ်နှစ်ကုန်ဆုံးချိန်တိုင်းတွင် သုံးသပ်ရမည် ဖြစ်သည်။ ထို့ပြင် ရေရှည်တွင် ရပိုင်ခွင့်၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးပေါ် ပြန်လည်ရှိနိုင်အောင် လုံလောက်သော အခွန်ကျသင့်နိုင်သည့် အမြတ်များရရှိနိုင်ခြေမရှိပါက အဆိုပါ ရွှေဆိုင်းအခွန်ရပိုင်ခွင့်များကို လျော့ချရမည် ဖြစ်ပါသည်။

ဘဏ္ဍာရေးကာလအတွင်း ရရန်ပိုင်ခွင့်များ အမှန်တကယ်ရရှိခဲ့သည့်၊ ပေးရန်တာဝန်များ ပေးချေရသည့် ကာလအတွင်း ကျရောက်မည်ဟု မျှော်မှန်းထားသည့် အခွန်နှုန်းထား သို့မဟုတ် ၎င်းနောက်ပိုင်း ပြဌာန်းသည့်အခွန်နှုန်းများဖြင့် တွက်ချက်ပါသည်။

ရွှေဆိုင်းအခွန် ပေးရန်တာဝန် တိုင်းတာခြင်းများသည် အစီရင်ခံသည့်ကာလပြီးဆုံးချိန်တွင် ဘဏ်၏ ရပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို ပြန်လည်ရရှိစေရန် သို့မဟုတ် ပေးချေရန် ဘဏ်က မျှော်မှန်းခြင်းဖြင့် ပြုလုပ်သည့် လုပ်ဆောင်ချက်များနောက်မှ လိုက်ပါလာသည့် အခွန်ဆိုင်ရာအကျိုးဆက်များကို ရောင်ပြန်ဟပ်စေပါသည်။

၃-၇။ ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ

ဘဏ်သည် စာချုပ်စာတမ်းအရ ပါဝင်သူတစ်ဦးဖြစ်လာသည့်အခါ ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များကို စာရင်းရေးသွင်းပါသည်။

၃-၇-၁။ ဘဏ္ဍာရေးရပိုင်ခွင့်များ

ဘဏ္ဍာရေးစာချုပ်စာတမ်းများကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားထားပါသည်။ အရှုံးအမြတ်စာရင်း မှတဆင့် သင့်တင့်သောတန်ဖိုးဖြင့် ဖော်ပြသည့် ဘဏ္ဍာရေးစာချုပ်စာတမ်းများ၊ ချေးငွေများနှင့် ရရန်ရှိသူများ ၊ Held to maturity ၊ Available for sale တို့ ဖြစ်ပါသည်။ ဘဏ္ဍာရေးရပိုင်ခွင့်များ၏ ရည်ရွယ်ချက်နှင့် သဘောသဘာဝအပေါ်မူတည်၍ အဆင့်အတန်းများကို ကနဦးစာရင်းရေးသွင်းသည့် အချိန်တွင် သတ်မှတ်ပါသည်။

(၁) အရှုံးအမြတ်စာရင်းမှတဆင့် သင့်တင့်သောတန်ဖိုးဖြင့် ဖော်ပြသည့် ဘဏ္ဍာရေးစာချုပ်စာတမ်းများ

ကာလတိုအတွင်း ရောင်းရန် သို့မဟုတ် ပြန်ဝယ်ရန်အတွက် ကိုင်ဆောင်ထားသော ဘဏ္ဍာရေးဆိုင်ရာ စာချုပ်စာတမ်းများ ပါဝင်ပါသည်။

အဆိုပါစာချုပ်စာတမ်းများအား ကနဦးတွင် သင့်တင့်သောတန်ဖိုးဖြင့် စာရင်းသွင်းပြီး ရောင်းဝယ်ခြင်း ကုန်ကျစရိတ်များကို အရှုံးအမြတ်စာရင်းတွင် တိုက်ရိုက်ကျခံပါသည်။ သင့်တင့်သောတန်ဖိုး ပြောင်းလဲမှုများ နှင့် အမြတ်ဝေစုငွေများအား အရှုံးအမြတ်စာရင်းတွင် “ဘဏ္ဍာရေးဆိုင်ရာ စာချုပ်စာတမ်းများပေါ် အသားတင်အမြတ်/အရှုံး” ခေါင်းစဉ်ဖြင့် စာရင်းထည့်သွင်းပါသည်။ ၎င်းတို့နှင့် ပတ်သက်၍ အတိုးဝင်ငွေများ ရရှိလျှင် အရှုံးအမြတ်စာရင်းတွင် ထည့်သွင်းပါသည်။ ပုံမှန်ရောင်းချခြင်း၊ ဝယ်ယူခြင်းအား အရောင်းအဝယ် ပြုလုပ်သောနေ့တွင် စာရင်းထည့်သွင်းပါသည်။

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃-၇။ ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ (အဆက်)

(၂) ချေးငွေများနှင့်ရရန်ရှိသူများ

ချေးငွေများနှင့်ရရန်ရှိသူများဆိုသည်မှာ ရောင်းချနိုင်သောဈေးကွက်မရှိသည့် ပုံသေ သို့မဟုတ် ဆုံးဖြတ်ထားသော တန်ဖိုးပါဝင်သော Non-derivative financial assets များကို ဆိုလိုသည်။ ဤခေါင်းစဉ်အောက်တွင် ဘဏ်များရှိ ငွေများ၊ ငွေလက်ကျန်များ၊ ချေးငွေများနှင့် ကြိုတင်ပေးငွေများ ပါဝင်သည်။ ကနဦးတွင် တိုက်ရိုက်သက်ဆိုင်သောစရိတ်များ အပါအဝင် သင့်တင့်သောတန်ဖိုးဖြင့် စာရင်းသွင်းဖော်ပြပြီး နောက်ပိုင်းတွင် Effective Interest Method ဖြင့် တန်ဖိုးလျော့ပြီး စာရင်းထည့်သွင်း ဖော်ပြပါသည်။ ၎င်းတို့အပေါ်တွင် ရရှိသောအတိုးဝင်ငွေများကို "အတိုးဝင်ငွေ" ခေါင်းစဉ်ဖြင့် အရှုံးအမြတ်စာရင်းတွင် ဖော်ပြပါသည်။ တန်ဖိုးလျော့ကျမှုများရှိပါကလည်း အရှုံးအမြတ်စာရင်းတွင် "တန်ဖိုးလျော့ကျမှုစရိတ်" ခေါင်းစဉ်ဖြင့် ဖော်ပြပါသည်။ လက်ရှိကာလတွင် Nominal Interest Rate ဖြင့်သာ စာရင်းရေးသွင်း၍ ၎င်းတို့အပေါ်တွင် ရရှိသောအတိုးဝင်ငွေများကို "အတိုးဝင်ငွေ" ခေါင်းစဉ်ဖြင့် အရှုံးအမြတ်စာရင်းတွင် ဖော်ပြထားပါသည်။

(၃) Held to maturity

အကျိုးဖြစ်ထွန်းမည်ဟု ယူဆထားပြီး သတ်မှတ်ဖော်ပြထားသော သက်တမ်းစေ့ရောက်သည့်အချိန်ထိ ကိုင်ဆောင်ထားမည် ဟု စီမံခန့်ခွဲသူများမှ ရည်ရွယ်ထားသော ပုံသေ သို့မဟုတ် ဆုံးဖြတ်ထားသော တန်ဖိုးဖြင့် ကိုင်ဆောင်ထားသော ရပိုင်ခွင့်များကို ဆိုလိုပါသည်။ အရေးမပါသောပမာဏမှလွဲ၍ ပြန်လည်ရောင်းချမည်ဟု ဆုံးဖြတ်သော အချိန်မှစတင်ကာ Available for sale အဖြစ် ပြောင်းလဲ သတ်မှတ်ပါသည်။ (၁၂)လ အတွင်း သက်တမ်းစေ့ရောက်ပါက လက်ငင်းရပိုင်ခွင့်များအဖြစ် သတ်မှတ်ပြီး (၁၂)လအထက်ဖြစ်ပါက လက်ငင်း မဟုတ်သည့် ရပိုင်ခွင့်များအဖြစ် သတ်မှတ်ပါသည်။ ကနဦးတွင် တိုက်ရိုက်သက်ဆိုင်သောစရိတ်များ အပါအဝင် သင့်တင့်သောတန်ဖိုးဖြင့် စာရင်းသွင်း ဖော်ပြပြီး နောက်ပိုင်းတွင် Effective interest method ဖြင့် စာရင်း ရေးသွင်းပါသည်။ အတိုးဝင်ငွေများနှင့်ပတ်သက်၍ "အတိုးဝင်ငွေ" ခေါင်းစဉ်ဖြင့်လည်းကောင်း တန်ဖိုးကျဆင်းမှုများ ရှိလာပါက "တန်ဖိုးကျဆင်းမှု စရိတ်" ခေါင်းစဉ်ဖြင့်လည်းကောင်း အရှုံးအမြတ် စာရင်းတွင် ဖော်ပြပါသည်။

(၄) Available for sale

အထက်ဖော်ပြပါအမျိုးအစား(၃)မျိုးနှင့် မသက်ဆိုင်သောရပိုင်ခွင့်များကို Available for sale အဖြစ် သတ်မှတ် ပါသည်။

ကနဦးတွင် သင့်တင့်သောတန်ဖိုးဖြင့် စာရင်းရေးသွင်းပါသည်။ အဆိုပါ သင့်တင့်သောတန်ဖိုး ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသောအရှုံးအမြတ်များအား အခြားအလုံးစုံဝင်ငွေအောက်တွင် ဖော်ပြပါသည်။ သို့ရာတွင် တန်ဖိုးကျဆင်းမှုများ၊ ငွေရေးကြေးရေးစာချုပ်စာတမ်းများနှင့် သက်ဆိုင်သော နိုင်ငံခြား ငွေလဲလှယ်နှုန်းများ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော အရှုံးအမြတ်များနှင့် effective interest method ဖြင့်တွက်ချက်ထားသော အတိုးစရိတ်များကို အရှုံးအမြတ်စာရင်းတွင် ဖော်ပြပါသည်။

၎င်းတို့အား စာရင်းမှ ထုတ်ပယ်သောအခါ မူလက အခြားအလုံးစုံဝင်ငွေအောက်တွင် ရေးသွင်းခဲ့သော စုစုပေါင်းအရှုံးအမြတ်အား အစုရှင်များ၏ပိုင်ဆိုင်မှုမှ အရှုံးအမြတ်စာရင်းသို့ ပြောင်းလဲစာရင်း ထည့်သွင်း ပါသည်။ Effective interest method ဖြင့် တွက်ချက်၍ ရရှိလာသော အတိုးများကို အရှုံးအမြတ်စာရင်းတွင် ဖော်ပြပါသည်။ ၎င်းတို့အပေါ်တွင် ရရှိသော အမြတ်ဝေစုများကိုမူ အရှုံးအမြတ်စာရင်းတွင် ဖော်ပြပါသည်။

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃-၇။ ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ (အဆက်)

Available for sale အဖြစ်သတ်မှတ်ထားသော ဘဏ္ဍာရေးရပိုင်ခွင့်များတွင် unquoted share များ ပါဝင်ပါသည်။ သင့်တင့်သောတန်ဖိုး သေချာစွာတိုင်းတာရန်ခက်ခဲသော အဆိုပါ unquoted share များကို တန်ဖိုးကျဆင်းမှုများ နုတ်ပယ်ပြီး ကျန်ရှိသည့် မူရင်းဝယ်ဈေးဖြင့် ဖော်ပြပါသည်။

လက်ရှိကာလတွင် Nominal Interest Rate ဖြင့်သာ စာရင်းရေးသွင်းထားရှိပါသည်။

၃-၇-၂။ ဘဏ္ဍာရေးပေးရန်တာဝန်များ

Other Non-derivative Financial Liabilities

Other Non-derivative Financial Liabilities တို့အား ကနဦးတွင် တိုက်ရိုက်ပတ်သက်နေသော ကုန်ကျ စရိတ်များ နုတ်ပယ်၍ သင့်တင့်သောတန်ဖိုး အပေါ်တွင် သတ်မှတ်ဖော်ပြပါသည်။ နောက်ပိုင်း ကာလများတွင် Amortized cost method ဖြင့် တိုင်းတာဖော်ပြပါသည်။ ဘဏ်တွင် သင့်တင့်သော တန်ဖိုးကို အရှုံးအမြတ်စာရင်းတွင် ဖော်ပြသည့် ဘဏ္ဍာရေးဆိုင်ရာ ပေးရန်တာဝန်များ မရှိပါ။ Amortized cost ဖြင့် သတ်မှတ်ဖော်ပြထားသော ဘဏ္ဍာရေးဆိုင်ရာ ပေးရန်တာဝန်များတွင် အများပြည်သူများ၏ အပ်နှံငွေများနှင့် ဘဏ်များမှ အပ်နှံငွေများနှင့် အခြားချေးယူငွေများ ပါဝင်ပါသည်။

၃-၇-၃။ စာရင်းရေးသွင်းခြင်းနှင့် စာရင်းမှ ထုတ်ပယ်ခြင်း

ဘဏ်သည် ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များကို ၎င်းတို့အား စတင်ဖြစ်ပေါ်ချိန်၌ရှိသော သင့်တင့်သော တန်ဖိုးဖြင့် တိုင်းတာ၍ စာရင်းရေးသွင်းပါသည်။

ဘဏ်သည် ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ပတ်သက်၍ ၎င်းရပိုင်ခွင့် ကုန်ဆုံးသောအချိန်သို့မဟုတ် ၎င်းရပိုင်ခွင့်အား အခြားသူများထံသို့ အလုံးစုံလွှဲပြောင်းသောအခါ စာရင်းမှထုတ်ပယ်ပါသည်။ ဘဏ္ဍာရေးဆိုင်ရာ ပေးရန်တာဝန်များကိုမူ ပျက်ပြယ်သောအခါ သို့မဟုတ် သက်တမ်းကျော်လွန် သောအခါ စာရင်းမှ ထုတ်ပယ်ပါသည်။

၃-၈။ ဘဏ္ဍာရေးဆိုင်ရာရပိုင်ခွင့်များ တန်ဖိုးလျော့ကျမှု

Fair value through profit or loss ဖြင့် စာရင်းသွင်းသည့် ဘဏ္ဍာရေးဆိုင်ရာရပိုင်ခွင့်မှလွဲ၍ အခြားဘဏ္ဍာရေး ဆိုင်ရာရပိုင်ခွင့်များကို အစီရင်ခံသည့်ကာလတစ်ခုစီ၏ ကုန်ဆုံးချိန်တွင် တန်ဖိုးလျော့ကျမှု ညွှန်းကိန်းများအတွက် အကဲဖြတ်ပါသည်။ ဘဏ္ဍာရေးဆိုင်ရာရပိုင်ခွင့်ကို ကနဦးစာရင်းသွင်းပြီးနောက် ဖြစ်ပေါ်လာသည့် ဖြစ်ရပ်တစ်ခု သို့မဟုတ် တစ်ခုထက် ပိုသောဖြစ်ရပ်များကြောင့် ရင်းနှီးမြှုပ်နှံမှု၏ ခန့်မှန်းခြေအနာဂတ် ငွေသားစီးဆင်းမှုများ အပေါ် သက်ရောက်မှု ရှိပါသည်။ တန်ဖိုးလျော့နည်းဆုံးရှုံးမှုအတွက် သက်သေအထောက်အထားရှိသည့်အခါ ဘဏ္ဍာရေးဆိုင်ရာရပိုင်ခွင့်ကို တန်ဖိုးလျော့ချရန် ထည့်သွင်းစဉ်းစားပြီး တန်ဖိုးလျော့ကျခြင်းကို စာရင်းရေးသွင်းပါသည်။

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃-၈။ ဘဏ္ဍာရေးဆိုင်ရာရပိုင်ခွင့်များ တန်ဖိုးလျော့ကျမှု (အဆက်)

ချေးငွေများ တန်ဖိုးလျော့ကျနေသည်ဟု ဖော်ပြနေသော အထောက်အထားများတွင် အောက်ပါတို့ ပါဝင်ပါသည်။

- ငွေချေးယူသူသည် သိသာစွာ ဘဏ္ဍာရေးအခြေအနေ အခက်အခဲ ဖြစ်ပေါ်နေခြင်း၊
- စာချုပ်ပါ သဘောတူညီချက်များအား ချိုးဖောက်ခြင်း၊ လိုက်နာရန် ပျက်ကွက်နေခြင်း၊
- ငွေချေးယူသူသည် လူမွဲစာရင်းခံယူရန် အလားအလာ ရှိနေခြင်း သို့မဟုတ် ငွေချေးယူသူ၏ စီးပွားရေး လုပ်ငန်းများ ကောင်းစွာ လည်ပတ်နိုင်သည့်အခြေအနေမရှိခြင်း သို့မဟုတ် ငွေချေးယူသူများ၏ ပြန်လည် ပေးသွင်းနိုင်မည့် အခြေအနေများကို ထိခိုက်စေနိုင်သည့် သတင်းများ သို့မဟုတ် စီးပွားရေးအခြေအနေများ ပြည်တွင်းတွင် ဖြစ်ပေါ်လာခြင်း၊

Amortised cost ဖြင့် သယ်ဆောင်လာသော ဘဏ္ဍာရေးဆိုင်ရာရပိုင်ခွင့်များအတွက် တန်ဖိုးလျော့ကျဆုံးရှုံးမှု ပမာဏသည် ရပိုင်ခွင့်၏ သယ်ဆောင်သည့်ပမာဏနှင့် ဘဏ္ဍာရေးဆိုင်ရာ ရပိုင်ခွင့်များအတွက် original effective interest rate ဖြင့် တွက်ချက်ထားသည့် ခန့်မှန်းခြေ ငွေသားစီးဆင်းမှု၏ လက်ရှိတန်ဖိုးအကြား ကွာခြားချက် ဖြစ်ပါသည်။

ကုန်ကျစရိတ်ဖြင့် သယ်ဆောင်လာသော ဘဏ္ဍာရေးဆိုင်ရာရပိုင်ခွင့်များအတွက် တန်ဖိုးလျော့ကျဆုံးရှုံးမှု ပမာဏ သည် ရပိုင်ခွင့်၏ သယ်ဆောင်သည့်ပမာဏနှင့် အလားတူ ဘဏ္ဍာရေးဆိုင်ရာ ရပိုင်ခွင့်များအတွက် လက်ရှိဈေးကွက်ပေါက်ဈေးဖြင့် တွက်ချက်ထားသည့် ခန့်မှန်းခြေငွေသားစီးဆင်းမှု၏ လက်ရှိတန်ဖိုးအကြား ကွာခြားချက်ဖြစ်ပါသည်။ ထိုသို့သော တန်ဖိုးလျော့ကျဆုံးရှုံးမှုသည် နောက်ဆက်တွဲကာလများတွင် ပြောင်းပြန် ဖြစ်မည်မဟုတ်ပါ။

ချေးငွေနှင့် ကြိုတင်ငွေမှလွဲ၍ ကျန်ဘဏ္ဍာရေးဆိုင်ရာ ရပိုင်ခွင့်များအားလုံးအတွက် တန်ဖိုးလျော့ကျ ဆုံးရှုံးခြင်းက ဘဏ္ဍာရေးဆိုင်ရာရပိုင်ခွင့်၏ သယ်ဆောင်လာသောပမာဏကို လျော့ကျစေပါသည်။ ချေးငွေအား ပြန်လည်ကောက်ခံရန် မဖြစ်နိုင်တော့ပါက ချေးငွေတန်ဖိုးလျော့ကျမှုခွင့်ပြုငွေစာရင်းတွင် ပယ်ဖျက်ပါသည်။ အဆိုပါချေးငွေများအား လိုအပ်သောနည်းလမ်းများဖြင့် ဆုံးရှုံးမှုများအား သတ်မှတ်ပြီးပါက ပယ်ဖျက်မှု ပြုလုပ်ပါသည်။ ယခင်စာရင်းမှ ပယ်ဖျက်ထားသောချေးငွေများ ပြန်လည်ရရှိခဲ့ပါက အရှုံးအမြတ်စာရင်းတွင် ဝင်ငွေအဖြစ် ဖော်ပြပါသည်။

Credit quality

ဘဏ်သည် ၎င်း၏ချေးငွေများနှင့် ကြိုတင်ငွေများကို ဗဟိုဘဏ်၏ စည်းမျဉ်းများနှင့်အညီ အမျိုးအစားခွဲပါသည်။ ဗဟိုဘဏ်မှ ထုတ်ပြန်သော ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များအပေါ် အခြေခံ၍ ဘဏ်သည် ယေဘုယျ အားဖြင့် ၎င်း၏ချေးငွေများနှင့် ကြိုတင်ငွေများကို စာချုပ်အရ ပေးချေရန် ရက်ပေါင်း ၆၀ ကျော် သော်လည်း ရက်ပေါင်း ၉၀ ထက် မကျော်ဘဲ ငွေပေးချေရန် ပျက်ကွက်သောအခါတွင် "Sub-standard" အဖြစ် သတ်မှတ်ပါသည်။ ချေးငွေနှင့် ကြိုတင်ငွေများကို ယေဘုယျအားဖြင့် ရက်ပေါင်း ၉၁ မှ ရက်ပေါင်း ၁၈၀ အထိနှင့် ရက်ပေါင်း ၁၈၀ ကျော်ပါက "Doubtful " နှင့် " loss " အဖြစ် အသီးသီး ထပ်မံသတ်မှတ်ထားပါသည်။

Performing loans

"Pass" အဆင့်သည် ကျန်ရှိနေသည့် ကြွေးမြီများကို အချိန်မီပြန်ဆပ်ခြင်းရန် သံသယဖြစ်ဖွယ်မရှိသည့်အပြင် ငွေချေးယူသူ၏ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း သို့မဟုတ် ငွေသားစီးဆင်းမှု၊ လုပ်ငန်း၊ အကြွေးပြန်ဆပ်နိုင်မှုတို့ တွင် ဖြစ်နိုင်ချေရှိသော အားနည်းချက်များ မပြနိုင်ပေ။ CBM ၏ ညွှန်ကြားချက်အရ တစ်လအတွင်း ပြန်ဆပ်နိုင်သည့် ချေးငွေအားလုံးကို "Pass" အဖြစ် သတ်မှတ်ပါသည်။

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

Non-performing loans

Non-performing ဆိုသည်မှာ ဝင်ငွေမရရှိတော့သည့်၊ CBM မှသတ်မှတ်ထားသော သံသယဖြစ်ဖွယ် သို့မဟုတ် ဆုံးရှုံးမှုအဖြစ် သတ်မှတ်ထားသည့် ချေးငွေ သို့မဟုတ် ကြိုတင်ငွေကို ဆိုလိုပါသည်။

Doubtful အဆင့်သည် ကျန်ရှိနေသည့် ကြွေးမြီများကို အပြည့်အဝ ပြန်လည်ရရှိနိုင်သည့် မျှော်လင့်ချက်၊ အလားအလာကို မေးခွန်းထုတ်စရာဖြစ်ပြီး ဆုံးရှုံးမှုအလားအလာ မြင့်မားသော်လည်း ပမာဏ အတိအကျကို အတိအကျ မသိရသေးသည့် ကြွေးမြီများသည် ပြင်းထန်သော အားနည်းချက်များ ရှိနေကြောင်း ကို ဖော်ပြပါသည်။

CBM ၏ ညွှန်ကြားချက်အရ ရက်ပေါင်း ၉၁ မှ ၁၈၀ အတွင်း ပြန်ဆပ်ရမည့် ချေးငွေအားလုံးကို "Doubtful" အဖြစ် သတ်မှတ်ထားပါသည်။

"Loss" အဆင့်သည် ချေးငွေပြန်လည်ရရှိမည့်ပမာဏမှာ သိသာထင်ရှားစွာများပြားသည့် ပမာဏ မဟုတ်ကြောင်း အကဲဖြတ်ခြင်းကို ဖော်ပြသည်။ CBM ၏ ညွှန်ကြားချက်အရ ရက်ပေါင်း ၁၈၀ ကျော် ပြန်ဆပ်ရမည့် ချေးငွေအားလုံးကို "Loss" အဖြစ် ခွဲခြားထားသည်။

ချေးငွေသည် non-performing ဖြစ်သည်ဟု ဆုံးဖြတ်ရာတွင်၊ စီမံခန့်ခွဲသူသည် မျှော်မှန်းထားသည့် အနာဂတ် ငွေကြေးစီးဆင်းမှု၊ ချေးယူသူ၏တာဝန်ဝတ္တရားများကို ပြည့်မီရန် ဘဏ္ဍာရေးစွမ်းရည်နှင့် စီးပွားရေး အခြေအနေစသည့် အချက်များစွာကိုလည်း ထည့်သွင်းစဉ်းစားပါသည်။

အကယ်၍ amortised cost ဖြင့် တိုင်းတာသော ဘဏ္ဍာရေးရပိုင်ခွင့်များအတွက်၊ နောက်ဆက်တွဲကာလ တစ်ခုတွင် တန်ဖိုးလျော့ကျဆုံးရှုံးမှုပမာဏ လျော့နည်းသွားပါက ယင်းသို့လျော့နည်းသွားခြင်းသည် တန်ဖိုးလျော့ကျမှုကို စာရင်းရေးသွင်းပြီးနောက် ဖြစ်ပေါ်လာသည့် ဖြစ်ရပ်တစ်ခုနှင့် မေ့မိဋ္ဌာန်ကျကျ ဆက်စပ်နိုင်သည်။ ယခင်က စာရင်းရေးသွင်းထားသည့် တန်ဖိုးလျော့ကျဆုံးရှုံးမှုအား ပြောင်းပြန် စာရင်းသွင်းခြင်းကို အတိုင်းအတာအထိ အရှုံးအမြတ်စာရင်းမှတစ်ဆင့် စာရင်းသွင်းနိုင်ပါသည်။ ဆိုလိုသည်မှာ ထိုသို့ပြောင်းပြန် စာရင်းသွင်းမည့်အချိန်ရှိ ရင်းနှီးမြှုပ်နှံမှု၏ သယ်ဆောင်လာသည့် ပမာဏသည် တန်ဖိုးလျော့ကျမှုမသွင်းရသေးသည့် amortised cost ထက် မပိုသည့် အတိုင်းအတာကို ဆိုလိုပါသည်။

၃-၉။ Impairment of non-financial assets

ပုံသေပိုင်ပစ္စည်း၊ Investment properties နှင့် Foreclosed Properties ကဲ့သို့သော ဘဏ္ဍာရေးမဟုတ်သော ရပိုင်ခွင့်များအား နှစ်စဉ်သော်လည်းကောင်း၊ သယ်ဆောင်လာသည့်ပမာဏသည် ပြန်လည်ရရှိနိုင်မည့်တန်ဖိုးထက် များနေသော အခြေအနေရှိလျှင်သော်လည်းကောင်း တန်ဖိုးလျော့ကျမှု ရှိမရှိ ဆန်းစစ်မှုများ ပြုလုပ်ပါသည်။ အဆိုပါ အခြေအနေတည်ရှိပါက သယ်ဆောင်လာသည့်ပမာဏမှ ပြန်ရနိုင်မည့်တန်ဖိုး ရောက်သည်အထိ လျော့ချမှု ပြုလုပ်ပါသည်။ ပြန်လည်ရရှိနိုင်မည့်တန်ဖိုးဆိုသည်မှာ အသုံးဝင်တန်ဖိုး (value-in-use) နှင့်စရိတ်များ နှုတ်ဖယ်ထားသည့် သင့်တင့်သော တန်ဖိုးတို့အနက် များသောပမာဏ ဖြစ်သည်။ သယ်ယူလာသည့်ပမာဏသည် ပြန်လည်ရရှိနိုင်မည့် တန်ဖိုးထက် များနေပါက တန်ဖိုးလျော့ကျမှုအဖြစ် စာရင်းသွင်းပါသည်။

၃-၁၀။ ငွေနှင့် ဘဏ်လက်ကျန်

ငွေနှင့် ဘဏ်လက်ကျန်များတွင် ဘဏ်များတွင်ထားရှိထားသော စာရင်းရှင်အပ်ငွေ၊ လက်ဝယ် ကိုင်ဆောင်ထားသော ငွေ၊ အပ်ငွေများ၊ ကာလတိုနှင့် Highly liquid investment များပါဝင်ပါသည်။ အဆိုပါ Highly liquid investment များသည် ငွေသားအဖြစ် ပြောင်းလဲရန် အလွန်လွယ်ကူပြီး တန်ဖိုးပြောင်းလဲမှုသည် သိသာထင်ရှားသည့် စွန့်စားမှု အန္တရာယ် မရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဆိုလိုပါသည်။

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
 (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
 ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
 ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃-၁၁။ ပုံသေပိုင်ပစ္စည်းနှင့် တန်ဖိုးလျော့

ပုံသေပိုင်ပစ္စည်းအမျိုးအစားအားလုံးကို ကနဦးတွင် မူရင်းတန်ဖိုးဖြင့် ရေးသွင်းပါသည်။ ထိုပစ္စည်းသည် အနာဂတ်ကာလတွင် စီးပွားရေးအကျိုးအမြတ်များ ဘဏ်သို့စီးဝင်နိုင်ခြေရှိပြီး ၎င်း၏တန်ဖိုးကို ယုံကြည်စိတ်ချစွာ တိုင်းတာနိုင်လျှင် ထိုပစ္စည်း၏ မူရင်းတန်ဖိုးကို ပုံသေပိုင်ပစ္စည်းအဖြစ် မှတ်တမ်းတင်ပါသည်။ အစားထိုးလိုက်သည့် အစိတ်အပိုင်းများ အတွက် ကုန်ကျတန်ဖိုးကို ပုံသေပိုင်ပစ္စည်းအဖြစ် မသတ်မှတ်ပါ။ အခြားသော ပြုပြင်ထိန်းသိမ်း ပြင်ဆင်စရိတ်များအား အရှုံးအမြတ်စာရင်းတွင် ကျခံပါသည်။

ပုံသေပိုင်ပစ္စည်းများနှင့် စက်ကိရိယာအမျိုးအစားတစ်ခု၏ အရေးပါသော အစိတ်အပိုင်းများ၏ အသုံးဝင်သက်တမ်း မတူညီသည့် အခါ ၎င်းတို့အား သီးခြားစီ စာရင်းမှတ်တမ်းတင်ပါသည်။

ဘိုးဘွားပိုင်မြေမှလွဲ၍ အခြားပုံသေပိုင်ပစ္စည်းများကို မူရင်းတန်ဖိုးမှ စုစုပေါင်း တန်ဖိုးလျော့ (Depreciation) နှင့် တန်ဖိုးလျော့ကျမှုအရှုံး (Impairment Loss) (ရှိပါက) နှုတ်၍ ဖော်ပြပါသည်။

ဘိုးဘွားပိုင်မြေ၏သက်တမ်းမှာ အကန့်အသတ်မရှိသည့်အတွက် ၎င်းအားတန်ဖိုးလျော့ တွက်ချက်နုတ်ပယ်ခြင်း မပြုလုပ်ပါ။

ပုံသေပိုင်ပစ္စည်းများအား ကြွင်းကျန်တန်ဖိုးနှုန်းပြီး ကျန်ရှိသည့် တန်ဖိုးအပေါ်တွင် မျဉ်းဖြောင့်နည်း (Straight Line basis) ဖြင့် အောက်ဖော်ပြပါ အသုံးဝင်သက်တမ်းများအတိုင်း တန်ဖိုးလျော့တွက်ချက်ပါသည်။

မြေ	-
အဆောက်အဦး	၁.၂၅%
မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်	၁၂.၅%
ရုံးသုံးစက်ကိရိယာ	၆.၂၅% - ၁၀%
ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း	၂၀%
ပရိဘောဂနှင့် အခြားစက်ကိရိယာ	၅% - ၆.၂၅%

ပုံသေပိုင်ပစ္စည်းများအား ၎င်းတို့၏ သယ်ဆောင်လာသည့်တန်ဖိုးသည် ပြန်လည်ရရှိနိုင်သည့်တန်ဖိုးထက် နည်းနေသည်ဟု ယူဆရသော အခြေအနေများရှိလာပါက ပြန်လည်ဆန်းစစ်မှုများ ပြုလုပ်ပါသည်။ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ စာရင်းမှတ်စု (၃-၉) တွင် ဖော်ပြထားသည့်အတိုင်း ပြုလုပ်ပါသည်။

ကြွင်းကျန်တန်ဖိုးနှင့် အသုံးဝင်သက်တမ်းနှင့် တန်ဖိုးလျော့နည်းလမ်းများကို နှစ်စဉ် သို့မဟုတ် သင့်တော်သည့် အချိန်တွင် ပြန်လည်သုံးသပ်ပါသည်။

ကြွင်းကျန်တန်ဖိုးများအား ရောင်းချလျှင်သော်လည်းကောင်း သို့မဟုတ် ၎င်းကို အသုံးပြုခြင်းမှ အနာဂတ်စီးပွားရေး အကျိုးအမြတ် များ မရရှိနိုင်လျှင်သော်လည်းကောင်း ၎င်းတို့ကိုစာရင်းမှ ပယ်ဖျက်ပါသည်။ ထိုသို့ ပုံသေပိုင်ပစ္စည်းများ ပယ်ဖျက်ခြင်းမှ ရရှိလာသော အမြတ် သို့မဟုတ် အရှုံးကို ပုံသေပိုင်ပစ္စည်း ပယ်ဖျက်သောနှစ်ရှိ အရှုံးအမြတ်စာရင်းတွင် ရေးသွင်းပါသည်။

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃-၁၂။ အစုရှယ်ယာရင်းနှီးငွေ

သာမန်အစုရှယ်ယာများသည် ငွေ သို့မဟုတ် အခြား ဘဏ္ဍာရေးဆိုင်ရာရပိုင်ခွင့်များကို လွှဲပြောင်းရန် စာချုပ်စာတမ်းဖြင့် ပေးရန်တာဝန်မရှိသည့် အစုရှင်၏ ပိုင်ဆိုင်ခွင့်အဖြစ် သတ်မှတ်ထားပါသည်။

၃-၁၃။ အခြားပေးရန်တာဝန်များ

အခြားပေးရန်တာဝန်များတွင် ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ ဘဏ်မှရယူခဲ့သောဝန်ဆောင်မှုများအပေါ် ပေးချေမှု မပြုရသေးသော ပေးရန်တာဝန်များပါဝင်ပါသည်။ (၁) နှစ် နှင့် (၁) နှစ် အောက် ကာလအတွင်း ပေးချေရမည့် ပေးရန်တာဝန်များ၊ ပုံမှန်လုပ်ငန်းဆောင်တာများနှင့် သက်ဆိုင်သောပေးရန်တာဝန်များကို ကာလတိုပေးရန်တာဝန်များ အဖြစ် သတ်မှတ် ပါသည်။ သို့မဟုတ်ပါက ကာလရှည် ပေးရန်တာဝန်အဖြစ် သတ်မှတ်ပါသည်။

အခြားပေးရန်တာဝန်များကို ကနဦးတွင် ကာလတန်ဖိုး (သင့်တင့်သောတန်ဖိုး) နှင့် သတ်မှတ်ပြီး နောက်ပိုင်းတွင် ကုန်ကျစရိတ်ဖြင့် တွက်ချက်ပါသည်။

၃-၁၄။ လျာထားချက်များ

ဘဏ်အနေဖြင့် အတိတ်ကာလဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေအရ၊ လူမှုရေးအရ သို့မဟုတ် လုပ်ငန်းမှ သတ်မှတ်ထားသော စည်းမျဉ်းများအရ လက်ရှိကာလတွင် ပေးရန်တာဝန်များရှိခဲ့လျှင်သော်လည်းကောင်း၊ အဆိုပါ ပေးရန်တာဝန်များအား ပေးချေရန် အတွက် လုပ်ငန်း၏အင်အားစုများ စီးထွက်ခြင်း (Outflow of resources) ဖြစ်ပေါ်ခဲ့လျှင်သော်လည်းကောင်း၊ အဆိုပါပေးရန်တာဝန်ရှိသော ငွေပမာဏအား ယုံကြည်စိတ်ချစွာတွက်ချက်နိုင်သည့် အခြေအနေတွင်သော်လည်းကောင်း လျာထားစရိတ် (Provision) အဖြစ် သတ်မှတ်ပါသည်။

လျာထားချက်များကို လက်ရှိ အကောင်းဆုံးခန့်မှန်းမှုအား ထင်ဟပ်စေရန်အတွက် နှစ်စဉ်သုံးသပ်၍ စာရင်းညှိနှိုင်းမှုများ ပြုလုပ်ပါသည်။ ၎င်းလျာထားချက်အား ပေးချေရန် မလိုအပ်တော့ပါက ယခင်စာရင်းရေးသွင်းချက်အား ပြောင်းပြန် ပြန်သွင်းပါသည်။

အချိန်အခါအရ ငွေကြေးဈေးနှုန်း ပြောင်းလဲမှုဖြင့်မားပါက ၎င်းလျာထားချက်အား Pre-tax rate ဖြင့်တန်ဖိုးလျှော့မှု ပြုလုပ်ပါသည်။ ထို့သို့တွက်ချက်မှုဖြင့် ဖြစ်ပေါ်လာသောအရှုံးအား Finance cost အဖြစ်ကျခံ စာရင်းသွင်းပါသည်။

၃-၁၅။ Contingent Liabilities

ဘဏ်၏အကျိုးစီးပွား တစ်စုံတစ်ရာစီးထွက်နိုင်သည့် အနေအထားရှိရန် မသေချာခြင်း၊ ပေးချေရမည့်ပမာဏအား သေချာစွာမသိရှိနိုင်ခြင်း၊ Obligation မရှိခြင်း စသည်တို့ ဖြစ်ပေါ်ပါက ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းတွင် စာရင်းမထည့်သွင်းဘဲ ပေးကောင်းပေးရနိုင်သော ပေးရန်တာဝန် (Contingent Liabilities) အဖြစ် စာရင်းမှတ်စုတွင် ဖော်ပြပါသည်။ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အနာဂတ်ဖြစ်ရပ်များ ပေါ်ပေါက်ခြင်းမှသာလျှင် တည်ရှိမှုကို အတည်ပြုစေပြီး ဖြစ်ပေါ်လာနိုင်ခြေရှိသော တာဝန်ဝတ္တရားများသည် စီးပွားရေးအကျိုးခံစားခွင့်များ စီးထွက်နိုင်ခြေ မရှိပါက ပေါ်ကောင်းပေါ်လာနိုင်သည့် ပေးရန်တာဝန်အဖြစ် ထုတ်ဖော်ထားသည်။

Contingent Liabilities နှင့် Assets များအား ယခင်နှစ်သာမက ယခုနှစ်၏ ဘဏ္ဍာရေးအခြေအနေပြ ရှင်းတမ်းများတွင် စာရင်းရေးသွင်းဖော်ပြခြင်း မရှိပါ။

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃-၁၆။ သင့်တင့်သောတန်ဖိုးတိုင်းတာခြင်း (သင့်တင့်သောဈေးနှုန်းသတ်မှတ်ခြင်း)

သင့်တင့်သောတန်ဖိုးဆိုသည်မှာ တိုင်းတာသောနေ့တွင်ရှိသည့် ဈေးကွက်တွင်ပါဝင်သူများအကြား ရပိုင်ခွင့်တစ်ခုအား ရောင်းချရာတွင် ရရှိမည့် သို့မဟုတ် ပေးရန်တာဝန်တစ်ခု လွှဲပြောင်းရာတွင် ပေးရမည့်ဈေးနှုန်း ဖြစ်ပါသည်။ သင့်တင့်သောတန်ဖိုး သတ်မှတ်ခြင်း ပြုလုပ်ရာ၌ ရပိုင်ခွင့်များ ရောင်းချခြင်း နှင့် ပေးရန်တာဝန် လွှဲပြောင်းခြင်းတို့သည် အဓိကဈေးကွက် သို့မဟုတ် အားသာသည့်ဈေးကွက်တို့တွင် ဖြစ်ပေါ်သည်ဟု ယူဆချက်အပေါ်အခြေခံ၍ တွက်ချက်ပါသည်။ ရပိုင်ခွင့်နှင့် ပေးရန်တာဝန်အား သင့်တင့်သောဈေးနှုန်း သတ်မှတ်ရာတွင် ဈေးကွက်၌ ပါဝင်သူများသည် အဆိုပါ ရပိုင်ခွင့်၊ ပေးရန်တာဝန်တို့နှင့် ပတ်သက်၍ ၎င်းတို့၏ အကျိုးစီးပွား အကောင်းဆုံးရရှိရန်အတွက် သတ်မှတ်ထားသော ဈေးနှုန်းဖြစ်သည်ဟူသောယူဆချက်ဖြင့် တိုင်းတာဖော်ပြပါသည်။

သင့်တင့်သောတန်ဖိုး သတ်မှတ်ရာတွင် အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်သော၊ လုံလောက်သော အချက်အလက် ရရှိနိုင်သည့် နည်းလမ်းများကို အသုံးပြုပါသည်။

ရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ၏ သင့်တင့်သောတန်ဖိုးကို ၎င်းတို့အား တန်ဖိုးသတ်မှတ်ဖော်ပြရာတွင် သိသာထင်ရှားပြီး အနည်းဆုံးအချက်အလက်အပေါ်အခြေခံ၍ အမျိုးအစားနှင့် အဆင့်ကို ဖော်ပြပါသည်။

အစဉ်ဖြစ်ပေါ်နေသည့် အခြေခံဖြင့် စာရင်း ထည့်သွင်းသော ရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များအတွက် နှစ်ကုန်ဆုံးချိန်၌ အမျိုးအစားခွဲခြားမှုအား ပြန်လည်ဆန်းစစ်ခြင်းဖြင့် အဆင့်များ ပြောင်းလဲမှု ရှိမရှိ သုံးသပ်ပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများတွင် ထပ်တလဲလဲ စာရင်းရေးသွင်းထားသည့် ရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များအတွက် ဘဏ်သည် ဘဏ္ဍာရေးကာလ ကုန်ဆုံးချိန်တွင် အမျိုးအစားခွဲခြားခြင်း (သင့်တင့်မျှတသည့် တန်ဖိုးကို တိုင်းတာခြင်းအတွက် သိသာထင်ရှားသော အနိမ့်ဆုံးအဆင့် စာရင်းထည့်သွင်းမှုအပေါ် အခြေခံ၍) အား ပြန်လည်အကဲဖြတ်ခြင်းဖြင့် အထက်အောက်အဆင့်များကြားတွင် လွှဲပြောင်းမှုများ ဖြစ်ပေါ်ခြင်းရှိမရှိကို ဆုံးဖြတ်ပါသည်။

၃-၁၇။ ပတ်သက်ဆက်နွယ်သော အဖွဲ့အစည်း၊ ပုဂ္ဂိုလ်

ပတ်သက်ဆက်နွယ်သောအဖွဲ့အစည်း၊ ပုဂ္ဂိုလ်ဆိုသည်မှာ-

- (က) ဘဏ်နှင့်ဆက်နွယ်နေသော လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဆိုပါပုဂ္ဂိုလ်၏ မိသားစုနှင့်ရင်းနှီးသော မိသားစုဝင်များက
 - (၁) ဘဏ်အပေါ်တွင် ပူးတွဲထိန်းချုပ်ပိုင်ခွင့်ရှိခြင်း၊
 - (၂) ဘဏ်အပေါ်တွင် သိသာထင်ရှားသော ဩဇာလွှမ်းမိုးမှုရှိခြင်း၊
 - (၃) ဘဏ်၏ မိခင်ကုမ္ပဏီ၏ စီမံခန့်ခွဲမှုတွင် သို့မဟုတ် ဘဏ်တွင် အဓိကတာဝန်ရှိသူဖြစ်ခြင်း၊
- (ခ) အဖွဲ့အစည်းတစ်ခုသည် အောက်ပါအခြေအနေများမှ တစ်ခုခုကို ကျင့်သုံးပါက ဘဏ်နှင့် ဆက်နွယ်မှု ရှိပါသည်။
 - (၁) အဖွဲ့အစည်းနှင့် ဘဏ်သည် တူညီသောအုပ်စုအောက်တွင် ရှိနေခြင်း၊
 - (ဆိုလိုသည်မှာ မိခင်ကုမ္ပဏီတစ်ခုစီတိုင်း၊ လက်အောက်ခံများနှင့် အဆင့်တူလက်အောက်ခံများသည် အချင်းချင်းဆက်စပ်နေပါသည်။)
 - (၂) အဖွဲ့အစည်းသည် အခြားအဖွဲ့အစည်းတစ်ခု၏ associate သို့မဟုတ် ဖက်စပ်လုပ်ငန်းဖြစ်ခြင်း (သို့မဟုတ် ယင်းလုပ်ငန်း၏ အသင်းဝင်တစ်ဦးဖြစ်ခြင်း)၊

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
 (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
 ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
 ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃-၁၇။ ပတ်သက်ဆက်နွယ်သော အဖွဲ့အစည်း၊ ပုဂ္ဂိုလ် (အဆက်)

- (၃) အဖွဲ့အစည်းနှစ်ခုလုံးသည် တူညီသည့် တတိယလုပ်ငန်း၏ ပူးတွဲထိန်းချုပ်ပိုင်ခွင့်ရှိခြင်း၊
- (၄) အဖွဲ့အစည်းသည် တတိယအဖွဲ့အစည်းတစ်ခု၏ ဖက်စပ်လုပ်ငန်း သို့မဟုတ် အခြားအဖွဲ့အစည်းသည် တတိယအဖွဲ့အစည်း၏ associate ဖြစ်ခြင်း၊
- (၅) အဖွဲ့အစည်းသည် ဘဏ်၏ဝန်ထမ်းနှင့် ဘဏ်နှင့်ဆက်စပ်သည့် လုပ်ငန်းတစ်ခု၏ ဝန်ထမ်းများ အကျိုးအလို့ငှာ တာဝန်ထမ်းဆောင်သောကာလနောက်ပိုင်း ဝန်ထမ်းများ၏ အကျိုးစီးပွားအတွက် စီမံကိန်းဆောင်ရွက်သူဖြစ်ခြင်း၊ ထိုသို့ စီမံကိန်းရှိပါက ထောက်ပံ့ပေးသူဖြစ်ခြင်း၊
- (၆) အဖွဲ့အစည်းသည်ကို (က)တွင် ရည်ညွှန်းထားသော တစ်ဦးတစ်ယောက်၏ ထိန်းချုပ်ခြင်း (သို့မဟုတ်) ပူးတွဲထိန်းချုပ်ခြင်း၊
- (၇) အဖွဲ့အစည်းအပေါ်တွင် (က-၁) တွင် ရည်ညွှန်းထားသည့် လူတစ်ဦး၏ သိသာထင်ရှားသော လွှမ်းမိုးမှုရှိခြင်း၊ သို့မဟုတ် အဖွဲ့အစည်း၏ အဓိကကျသော စီမံခန့်ခွဲသူဖြစ်ခြင်း၊

၃-၁၈။ Lease

ဘဏ်သည် IFRS - 16 ကို ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ စတင်၍ ကျင့်သုံးခဲ့ပါသည်။ အပြောင်းအလဲများ၏ သက်ရောက်မှုများကို နောက်ဆက်တွဲ (၂) တွင် ဖော်ပြထားပါသည်။

သဘောတူညီချက် စတင်သည့်အခါ ဘဏ်သည် ယင်းသဘောတူညီချက်သည် ငှားရမ်းခြင်း ဟုတ်၊ မဟုတ် သို့မဟုတ် ငှားရမ်းခြင်း ပါဝင်ခြင်း ရှိ၊ မရှိကို ဦးစွာ စိစစ်ပါသည်။ သဘောတူညီချက် တစ်ခုသည် အဖိုးစားနား တစ်ခုအတွက်၊ သတ်မှတ်ထားသော ပိုင်ဆိုင်မှုတစ်ခု၏ အသုံးပြုခွင့်ကို ကာလတစ်ခုအထိ ထိန်းချုပ်နိုင်သည့် အခွင့်အရေး ပေးထားပါက၊ ထိုသဘောတူ ညီချက်ကို ငှားရမ်းခြင်း သို့မဟုတ် ငှားရမ်းခြင်းပါဝင်သည်ဟုသတ်မှတ်ပါသည်။ အဆိုပါ အသုံးပြုခွင့်ကို ထိန်းချုပ်နိုင်သည့်အခွင့်အရေး ပေးထားခြင်း ဟုတ်၊ မဟုတ်ကို ဆန်းစစ်ရန် ဘဏ်သည် အောက်ပါ အချက်များဖြင့် အကဲဖြတ်ပါသည်။

သဘောတူညီချက်တွင် သတ်မှတ်ထားသော ပိုင်ဆိုင်မှုတစ်ခု အသုံးပြုခွင့် ပါဝင်ခြင်း

- သဘောတူညီချက်တွင် သတ်မှတ်ထားသောပစ္စည်းတစ်ခု အသုံးပြုခွင့်ပါဝင်ပြီး၊ ယင်းပစ္စည်းသည် သတ်မှတ်ထားသည့်ပုံစံအတိုင်း တိကျစွာဖော်ပြထားခြင်း သို့မဟုတ် ရည်ညွှန်း ဖော်ပြထားခြင်းဖြင့်လည်း ဖြစ်နိုင်သည်။ ထိုပစ္စည်းသည် ရုပ်ပိုင်းအရ သီးခြားခြား နားကြောင်း ခွဲခြား၍ သိနိုင်ရမည်၊ သို့မဟုတ် ရုပ်ပိုင်းအားဖြင့် သီးခြားပိုင်ဆိုင်မှု တစ်ခု၏ လုပ်ဆောင်နိုင်မှု အများစုကို ကိုယ်စားပြုရမည်။
- သို့သော်၊ ပုံပိုင်းသည် စွမ်းရည်တူအခြားပစ္စည်းတစ်ခုဖြင့် အစားထိုးလဲလှယ်ခွင့် (substantive substitution right) ရှိပါက၊ ထိုပစ္စည်းကို သီးခြားသတ်မှတ် ထားသည့်ပိုင်ဆိုင်မှုအဖြစ် မသတ်မှတ်ပါ။
- ဘဏ်အနေဖြင့် ထိုပစ္စည်းကို အသုံးပြုသည့် ကာလတစ်လျှောက်လုံး ရရှိမည့် စီးပွားရေး အကျိုးအမြတ် အားလုံးကို ရယူပိုင်ခွင့်ရှိ ရမည်။

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
 (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
 ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
 ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

ဘဏ်တွင် ပိုင်ဆိုင်မှု အသုံးပြုမှုအတွက် ညွှန်ကြားပိုင်ခွင့်

ဘဏ်သည် ပိုင်ဆိုင်မှုကို မည်သည့်ရည်ရွယ်ချက်အတွက် မည်သို့ အသုံးပြုမည်ကို ဆုံးဖြတ်ချက် ချမှတ်ပိုင်ခွင့်များ ရှိလျှင်၊ ပိုင်ဆိုင်မှုကို မည်သို့အသုံးပြုရမည်ဆိုသည်ကို ကြိုတင်သတ်မှတ်ထားရသည့် ရှားပါးအခြေအနေမှာပင် အောက်ပါ အချက်များနှင့် ကိုက်ညီလျှင် ပိုင်ဆိုင်မှုအသုံးပြုမှုအတွက် ညွှန်ကြားခွင့်ရှိပါသည်။

- ဘဏ်သည် ပိုင်ဆိုင်မှုကို ကိုယ်တိုင်လည်ပတ်ဆောင်ရွက်နိုင်ပါက၊ သို့မဟုတ်
- ပိုင်ဆိုင်မှုကို မည်သည့်ရည်ရွယ်ချက်နှင့် မည်သည့်နည်းဖြင့် အသုံးပြုမည်ကို ကြိုတင်ဆုံးဖြတ်ထားပြီး၊ ထိုသုံးစွဲမှုအတွက် ကိုယ်တိုင် ဒီဇိုင်းထုတ်ထားပါက

ငှားရမ်းမှုအစိတ်အပိုင်းများ ခွဲဝေသတ်မှတ်ခြင်း

ငှားရမ်းမှုအစိတ်အပိုင်းပါဝင်သော သဘောတူညီချက်တစ်ခုကိုစတင်ချိန်တွင်သို့မဟုတ် ပြန်လည်အကဲဖြတ်ချိန်တွင်၊ ဘဏ်သည်စာချုပ်ပါအဖိုးစားနား (consideration) များကို ၎င်းတို့၏ သက်ဆိုင်ရာသီးခြားဈေးနှုန်းများ (relative stand-alone prices) အပေါ်အခြေခံ၍ငှားရမ်းမှုအစိတ်အပိုင်းတစ်ခုချင်းစီခွဲဝေသတ်မှတ်ပါသည်။

သို့ရာတွင်၊ ဘဏ်သည်ငှားရမ်းသူ (lessee) အဖြစ် ငှားရမ်းထားသော မြေနှင့်အဆောက်အအုံများအတွက်ကိုမူ ငှားရမ်းမှု မဟုတ်သည့်အစိတ်အပိုင်းများ (non-lease components) ကိုသီးခြားခွဲခြားခြင်းမပြုဘဲ၊ အစိတ်အပိုင်းများကို ငှားရမ်းမှုတစ်ခုတည်းအဖြစ်စာရင်းသွင်းရန်ရွေးချယ်ထားပါသည်။

ဘဏ်မှ ငှားရမ်းထားသည့် ပိုင်ဆိုင်မှုများ

ဘဏ်သည် မြေနှင့်အဆောက်အအုံများအပါအဝင်ပိုင်ဆိုင်မှုများစွာကို ငှားရမ်းအသုံးပြုလျက်ရှိပါသည်။ ဘဏ်မှ ငှားရမ်းသူအနေဖြင့် ဆောင်ရွက်ထားသောငှားရမ်းမှုဆိုင်ရာ အချက်အလက်များကို အောက်တွင်ဖော်ပြထားပါသည် -

- | | |
|-----------------------------|---|
| ၁။ ဘဏ်ခွဲ (၂၂) မန္တလေး | မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် |
| ၂။ ဘဏ်ခွဲ (၁၂) လသာ | အမှတ် (၁၃၂/၁၃၄)၊ မြေညီထပ်၊ လသာလမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့။ |
| ၃။ ဘဏ်ခွဲ (၃၆) လှိုင် | အမှတ် (၁၉)၊ မြေညီထပ် နှင့် ပထမထပ်၊ ရန်ကုန်-အင်းစိန်လမ်းမကြီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။ |
| ၄။ ဘဏ်ခွဲ (၃၇) စမ်းချောင်း | အမှတ်(၁၂၂)(ဘီ)၊ ဗားဂရာလမ်း၊ စံ/မြောက်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ |
| ၅။ ဘဏ်ခွဲ (၃၈) ရွှေဂုံတိုင် | အမှတ် (၁၂၅)(စီ)၊ အခန်းနံပါတ်(၂)၊ မြေညီထပ်၊ ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ |
| ၆။ ဘဏ်ခွဲ (၃၉) တာမွေ | အမှတ် (၃၂၇/၃၂၉) ၊ အခန်းနံပါတ်(ဘီ) ၊ မြေညီထပ်၊ ကျိုက္ကစံလမ်း ၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။ |

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

ဘဏ်မှ ငှားရမ်းထားသည့် ပိုင်ဆိုင်မှုများ (အဆက်)

၇။ ဘဏ်ခွဲ (၄၀) မြောက်ဒဂုံ အမှတ် (၃၃/အေ)၊ (၃၄) ရပ်ကွက်၊ ဦးဝိဇာရလမ်း၊ မြောက်ဒဂုံ မြို့နယ်၊ ရန်ကုန်မြို့။

၈။ ဘဏ် (၂) မန္တလေး (၈၅) လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ အောင်နန်းရိပ်သာရပ်ကွက်၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

အငှားချထားသူ အနေနှင့် အငှားချထားခြင်းများ

ဘဏ်တွင် အငှားချထားသူ အနေဖြင့် ဆောင်ရွက်ထားသည့် ငှားရမ်းခြင်းများ မရှိပါ။

Operation Leases

အထက်တွင်ဖော်ပြထားသည့် ဘဏ်မှငှားရမ်းထားသည့်ပိုင်ဆိုင်မှု တစ်ခုမှအပ၊ အခြားငှားရမ်းမှုအားလုံးကို Operation Lease အဖြစ် ဘဏ်မှ သတ်မှတ်ထားပါသည်။

၄။ Critical accounting judgments and key sources of estimation uncertainty

ဘဏ်၏ မှတ်စု - ၃ တွင် ဖော်ပြထားသည့် စာရင်းပိုင်းဆိုင်ရာမူဝါဒများ ကျင့်သုံးရာတွင် ဘဏ်၏ဒါရိုက်တာများ သည် ဆီလျော်သက်ဆိုင်သည့် ရပိုင်ခွင့်နှင့် ပေးရန်တာဝန်များ၏ ဆက်လက်သယ်ဆောင်လာသည့် ပမာဏများ နှင့်ပတ်သက်၍ ညှိနှိုင်းချက်များ၊ ခန့်မှန်းချက်များနှင့် ယူဆချက်များကို ပြုလုပ်ရန် လိုအပ်ပါသည်။ အမှန်တကယ် ရလဒ်များသည် အဆိုပါခန့်မှန်းချက်များနှင့် ကွဲပြားနိုင်ပါသည်။

ခန့်မှန်းချက်များနှင့် ယူဆချက်များကို ရှေ့ဆက်ဖြစ်ပေါ်ခြင်းရှိမရှိ သုံးသပ်ရသည်။ ထိုယူဆချက်များနှင့် ခန့်မှန်းမှုများ ပြန်လည်သုံးသပ်ခြင်းများသည် လက်ရှိကာလနှင့် အနာဂတ်ကာလများကို အကျိုးသက်ရောက်မှု ရှိခဲ့ပါက ပြန်လည် ပြင်ဆင်သည့်ကာလတွင် စာရင်းရေးသွင်းပါသည်။

Critical judgments in applying accounting policies

အောက်ပါတို့သည် ဘဏ်၏စာရင်းကိုင်မူဝါဒများကို ကျင့်သုံးခြင်းလုပ်ငန်းစဉ်တွင် ဒါရိုက်တာများ လုပ်ဆောင်ခဲ့သည့် ခန့်မှန်းချက်များပါဝင်နေသည်မှလွဲ၍ ဘဏ္ဍာရေးရှင်းတမ်းများတွင် စာရင်းရေးသွင်းထားသော ပမာဏအပေါ် သိသာ အထင်ရှားဆုံးအကျိုးသက်ရောက်မှုရှိသည့် အရေးကြီးသော စီရင်ဆုံးဖြတ်မှုများ ဖြစ်ပါသည်။

Key sources of estimation uncertainty

အောက်ပါတို့သည် အနာဂတ်နှင့်ပတ်သက်သော အဓိကယူဆချက်များဖြစ်ပြီး အစီရင်ခံသည့်ကာလ ကုန်ဆုံးချိန် တွင် အခြားရင်းမြစ်မှ ရရှိလာသော မရေရာသည့် ခန့်မှန်းချက်များ ဖြစ်ပါသည်။ လာမည့်ဘဏ္ဍာရေးနှစ် အတွင်း သယ်ဆောင်လာသည့် ရပိုင်ခွင့် သို့မဟုတ် ပေးရန်တာဝန်များမှ အရေးပါသောညှိနှိုင်းမှုများ ပေါ်ပေါက်မှု၏ သိသာထင်ရှားသော အန္တရာယ်ရှိနိုင်ပါသည်။

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

Impairment losses on loans and advances

ချေးငွေရရှိပြီးသည့်အချိန်မှစ၍ ဖြစ်ရပ်များသည် ချေးငွေမှ မျှော်လင့်ထားသော ငွေသားစီးဆင်းမှုကို ထိခိုက်ခဲ့ကြောင်း အဓိကကျသည့် အထောက်အထားရှိသောအခါ ချေးငွေကို တန်ဖိုးလျော့ချပါသည်။ တန်ဖိုးလျော့ကျဆုံးရှုံးမှုသည် ချေးငွေ၏ သယ်ဆောင်လာသည့်တန်ဖိုးနှင့် ချေးငွေ၏ original effective interest rate ဖြင့် တွက်ချက်ထားသော ခန့်မှန်းခြေအနာဂတ်ငွေသားစီးဆင်းမှု၏ လက်ရှိတန်ဖိုးအကြား ကွာခြားချက်ဖြစ်ပါသည်။

ဘဏ်သည် တန်ဖိုးလျော့ကျမှုကို ပုံမှန်အကဲဖြတ်ရန် ၎င်း၏ ချေးငွေနှင့် ကြိုတင်ငွေများကို ပြန်လည်သုံးသပ် စစ်ဆေးပါသည်။ တန်ဖိုးလျော့ကျဆုံးရှုံးမှုကို အရှုံးအမြတ်စာရင်းတွင် မှတ်တမ်းတင်သင့်မသင့် ဆုံးဖြတ်ရာတွင်၊ တစ်ဦးချင်းချေးငွေအတွင်း ကျဆင်းမှုကို မဖော်ထုတ်မီ ချေးငွေမှ ခန့်မှန်းခြေ အနာဂတ်ငွေသားစီးဆင်းမှုတွင် အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားကြောင်း ညွှန်ပြနိုင်သော မှတ်သားနိုင်သော အချက်အလက်ရှိမရှိအပေါ် စီမံခန့်ခွဲသူက စီရင်ဆုံးဖြတ်သည်။

သတ်မှတ်ထားသည့် သတ်မှတ်ချက်ထက် ကျော်လွန်သော တန်ဖိုးလျော့ကျနေသည့် ချေးငွေအားလုံးကို တန်ဖိုးလျော့ကျမှုအတွက် တစ်ဦးချင်းအကဲဖြတ်ပါသည်။ တန်ဖိုးလျော့ကျဆုံးရှုံးမှုများကို ချေးငွေ၏ သယ်ဆောင်လာသည့်တန်ဖိုးနှင့် စီမံခန့်ခွဲသူ၏ အနာဂတ်ငွေပြန်ဆပ်ခြင်းဆိုင်ရာ အကောင်းဆုံးခန့်မှန်းချက်နှင့် အပေါင်ပစ္စည်းတစ်ခုခုကို ကိုင်ဆောင်ခြင်းမှ ရရှိငွေများတို့၏ discount တန်ဖိုးတို့အကြား ကွာခြားချက်အဖြစ် စာရင်း ရေးသွင်းပါသည်။ ဤခန့်မှန်းချက်များသည် ဖောက်သည်၏ကြွေးမြီစွမ်းရည်နှင့် ဘဏ္ဍာရေးဆိုင်ရာ အလိုက်သင့်ရှိမှု (ငွေသားစီးဆင်းမှုပမာဏနှင့် ရင်းမြစ်များနှင့် လုံခြုံမှုပစ္စည်းကိုင်ဆိုင်ထားမှုမှ ရရှိနိုင်သောတန်ဖိုး) ကို ထည့်သွင်း စဉ်းစားသည်။ အချိန်ကာလတစ်ခုခန့်မှန်းခြင်းနှင့် ပြန်လည်ရရှိနိုင်သည့်အနာဂတ်ကာလတွင် သိသာထင်ရှားသော စီရင်ဆုံးဖြတ်ခြင်း ပါဝင်ပါသည်။

ငွေရပြေစာများ၏ အရွယ်အစားသည် ချေးယူသူ၏ အနာဂတ်စွမ်းဆောင်ရည်နှင့် လုံခြုံမှုတန်ဖိုးပေါ်တွင် မူတည်မည် ဖြစ်ပြီး ယင်းနှစ်ခုစလုံးသည် အနာဂတ်စီးပွားရေးအခြေအနေများကြောင့် ထိခိုက်မည်ဖြစ်သည်။ ထို့အပြင်၊ အပေါင်ပစ္စည်းသည် အလွယ်တကူ ဈေးကွက်ဝင်နိုင်မည်မဟုတ်ပေ။ ၎င်းတို့ရရှိသည့်ရက်စွဲနှင့် အနာဂတ်ငွေသား စီးဆင်းမှု၏ အမှန်တကယ်ပမာဏသည် ဤခန့်မှန်းချက်များနှင့် ကွဲလွဲနိုင်ပါသည်။ ထို့ကြောင့် အမှန်တကယ် ဆုံးရှုံးမှုများသည် ဤဘဏ္ဍာရေးရှင်းတမ်းများတွင် စာရင်းရေးသွင်းထားသည့်အရာများနှင့် ကွဲပြားနိုင်ပါသည်။

ပုံသေပိုင်ပစ္စည်းများ၏ အသုံးဝင်သက်တမ်း

ပုံသေပိုင်ပစ္စည်း၏ အသုံးဝင်သက်တမ်းပေါ်မူတည်၍ မျဉ်းဖြောင့်နည်းဖြင့် တန်ဖိုးလျော့ပါသည်။ ပုံသေပိုင်ပစ္စည်းများ၏ အသုံးဝင်သက်တမ်းကို အသုံးဝင်မှုခန့်မှန်းချက်နှင့် နယ်ပယ်ဆိုင်ရာစံသတ်မှတ်ချက်အပေါ် အခြေခံ၍ ခန့်မှန်းပါသည်။ ပြင်ဆင်ရမည့် ခန့်မှန်းမှု၊ အသုံးပြု၍ ရနိုင်မည့် ခန့်မှန်းမှုနှင့် နည်းပညာဖွံ့ဖြိုး တိုးတက် ပြောင်းလဲမှုများကြောင့် အသုံးဝင်သက်တမ်းနှင့် လက်ကျန်တန်ဖိုးများ ပြောင်းလဲနိုင်သလို အနာဂတ် တန်ဖိုးလျော့ပမာဏများလည်း ပြောင်းလဲနိုင်ပါသည်။

၅။ ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေကိုစီမံခန့်ခွဲခြင်း

ဘဏ်၏ လုပ်ငန်းလုပ်ဆောင်ချက်များသည် ချေးငွေနှင့် ကြိုတင်ငွေများ တိုးချဲ့ခြင်း၊ အပ်နှံငွေများ လက်ခံခြင်းနှင့် စာရင်းလွှဲပြောင်းမှုများဆောင်ရွက်ခြင်းတို့နှင့် အဓိကသက်ဆိုင်ပါသည်။ အဆိုပါလုပ်ဆောင်မှုများသည် ဘဏ်ကို ကြွေးမြီဆုံးရှုံးနိုင်ခြေ၊ နိုင်ငံခြားငွေလဲလှယ်နှုန်းအန္တရာယ်၊ အတိုးနှုန်းအန္တရာယ်နှင့် ငွေဖြစ်လွယ်မှုအန္တရာယ် ကဲ့သို့သော အမျိုးမျိုးသောဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေတို့ကို ဖြစ်ပေါ်စေပါသည်။

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
 (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
 ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
 ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၅။ ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေကိုစီမံခန့်ခွဲခြင်း (အဆက်)

ဘဏ္ဍာရေးဆိုင်ရာအန္တရာယ်ကို စီမံခန့်ခွဲခြင်းသည် ဘဏ်၏ စီးပွားရေးလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ ဘဏ်သည် အမျိုးမျိုးသောထိန်းချုပ်ခြင်းနှင့် အစီရင်ခံခြင်းလုပ်ငန်းစဉ်များကို လွှမ်းခြုံထားသည့် ဘဏ်၏စွန့်စားလိုစိတ်နှင့်အညီ အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကို ကျင့်သုံးပါသည်။ ယင်းတွင် ဘဏ္ဍာရေးဆိုင်ရာ စာချုပ်စာတမ်း အတွက် အန္တရာယ်တိုင်းတာသည့် ကိရိယာများသာမက ဘဏ်တွင် ပါဝင်နိုင်သည့် လုပ်ငန်းအမျိုးအစားအတွက် လမ်းညွှန်ချက်များ၊ ဖောက်သည် လက်ခံခြင်းဆိုင်ရာ လမ်းညွှန်ချက်များ၊ ဖောက်သည်၏ စီးပွားရေးလုပ်ငန်းကို ဆက်သွယ်ရာတွင် စာချုပ်စာတမ်းများနှင့် စည်းကမ်းချက်များစသည့် ပုံစံများအားလုံးအတွက်၊ လမ်းညွှန်ချက်များအပါအဝင် ဖြစ်ပါသည်။

ဘဏ်သည် အဆိုပါ ဘဏ္ဍာရေးဆိုင်ရာအန္တရာယ်ကို တိုင်းတာရန်၊ စောင့်ကြည့်ရန်နှင့် နောက်ဆုံးတွင် လျော့ပါးစေရန် ထိရောက်သောလုပ်ငန်းစဉ်များ ရှိကြောင်း ယုံကြည်ပါသည်။

ဘဏ်တွင် တွေ့ကြုံနေရသည့် အဓိကကျသည့် ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ်ရှိမှုနှင့် ယင်းတို့ကို မည်သို့စီမံခန့်ခွဲမည် ဖြစ်ကြောင်း ဆွေးနွေးချက်ကို အောက်တွင် ဖော်ပြထားပါသည်။

၅-၁။ အတိုးနှုန်းအန္တရာယ်

ဘဏ်၏ လုပ်ငန်းဆောင်ချက်များတွင် အတိုးနှုန်းအပေါ် အာရုံမခံနိုင်မှုသည် ရပိုင်ခွင့်နှင့် သက်ဆိုင်ရာ ပေးရန်တာဝန် ငွေကြေးရန်ပုံငွေ၏ အတိုးနှုန်းသွင်ပြင်လက္ခဏာနှင့် မကိုက်ညီမှုမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထို့သို့ မကိုက်ညီရသည့် အဓိကအကြောင်းရင်းများမှ တစ်ခုသည် ရပိုင်ခွင့်နှင့် ပေးရန်တာဝန်များ၏ ဈေးနှုန်းပြန်လည် သတ်မှတ်ရာတွင် အချိန်ကွာခြားချက်များကြောင့် ဖြစ်ပါသည်။

ပုံသေနှုန်းထားဖြင့်ထုတ်ပေးသည့် ဘဏ္ဍာရေးဆိုင်ရာ စာချုပ်စာတမ်းများသည် ဘဏ်အား သင့်တင့်မျှတသော အတိုးနှုန်းအန္တရာယ်ကို ဖြစ်ပေါ်စေပါသည်။ သို့သော်လည်း ဈေးကွက်ရှိအတိုးနှုန်းပြောင်းလဲခြင်းများသည် အရှုံးအမြတ်စာရင်းနှင့် ဝင်ငွေအလုံးစုံရှင်းတမ်းတွင် အကျိုးသက်ရောက်မှု မရှိစေနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဘဏ္ဍာရေးဆိုင်ရာစာချုပ်စာတမ်းများအားလုံးကို amortised cost ဖြင့် စာရင်းရေးသွင်းထားခြင်းကြောင့် ဖြစ်ပါသည်။

ဘဏ်မှ ကောက်ခံသည့် အတိုးနှုန်း သို့မဟုတ် ပေးအပ်သည့် အတိုးနှုန်းများကို ဒါရိုက်တာအဖွဲ့မှ ကြီးကြပ်ကွပ်ကဲသည့် ကော်မတီက ဆုံးဖြတ်ပါသည်။ အဆိုပါ အတိုးနှုန်းများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတ်မှတ်ပေးသည့် ဘဏ်တစ်ခုအတွင်း သတ်မှတ်ထားသည့် အတိုးနှုန်းဖြစ်ပြီး ၃၁.၃.၂၀၂၆ နေ့တွင် ချေးငွေများအပေါ်အတိုးနှုန်းများသည် အောက်ပါအတိုင်း အမြင့်ဆုံး ကန့်သတ်ချက်များ ဖြစ်ပါသည်။

• ချေးငွေနှင့် ကြိုတင်ထုတ်ပေးငွေ	တစ်နှစ်လျှင် ၁၃% - ၁၅%
• စာရင်းပို့ထုတ်ချေးငွေ	တစ်နှစ်လျှင် ၁၃%
• ဝန်ထမ်းချေးငွေ	တစ်နှစ်လျှင် ၈%
• အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းချေးငွေ	တစ်နှစ်လျှင် ၇.၅%-၁၅%

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
 (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
 ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
 ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၅-၁။ အတိုးနှုန်းအန္တရာယ် (အဆက်)

၃၁.၂.၂၀၂၆ နေ့တွင် အပ်ငွေများအပေါ်အတိုးနှုန်းများသည် အောက်ပါအတိုင်း အနိမ့်ဆုံးကန့်သတ်ချက်များ ဖြစ်ပါသည်။

• ငွေစုအပ်ငွေ	တစ်နှစ်လျှင် ၈.၅%
• စာရင်းသေအပ်နှံငွေ	တစ်နှစ်လျှင် ၉.၅% - ၁၀.၅%
• ခေါ်ယူအပ်နှံငွေ	တစ်နှစ်လျှင် ၆.၅%
• အထူးငွေစုအပ်ငွေ	တစ်နှစ်လျှင် ၉.၅%
• အထူးစာရင်းသေအပ်နှံငွေ	တစ်နှစ်လျှင် ၉.၇၅% - ၁၂%
• အထူးခေါ်ယူအပ်နှံငွေ	တစ်နှစ်လျှင် ၆.၇၅%
• Super call deposit	တစ်နှစ်လျှင် ၇%
• Royal Saving deosit	တစ်နှစ်လျှင် ၉.၅% - ၁၁%
• Flexi Income Fixed deposit	တစ်နှစ်လျှင် ၁၁%
• Platinum Fixed deposit	တစ်နှစ်လျှင် ၁၁% - ၁၂.၅%

၅-၂။ ကြွေးမြီအန္တရာယ် (Credit Risk)

ကြွေးမြီအန္တရာယ်ဆိုသည်မှာ ဘဏ်၏ဖောက်သည် သို့မဟုတ် အခြားအလားတူအဖွဲ့အစည်းများမှ စာချုပ်အရ ပေးရန် တာဝန်များကို ကျေပွန်စွာ မစွမ်းဆောင်နိုင်ခြင်း သို့မဟုတ် ဆန္ဒမရှိခြင်းတို့ကြောင့် ဘဏ်ကရရှိလာမည့် ဆုံးရှုံးမှုအန္တရာယ်ကို ဆိုလိုပါသည်။ စီမံခန့်ခွဲသူများသည် ကြွေးမြီမူဝါဒကို ပြုလုပ်ထားပါသည်။ ဘဏ်သည် အာမခံဖြင့် ထုတ်ပေးထားသည့် ကြွေးမြီများအပေါ် အာမခံအပြည့်အဝနှင့် အာမခံပစ္စည်းများကို ရောင်းချနိုင်ခွင့်တို့ကို ယေဘုယျအားဖြင့် ကိုင်ဆောင်ထားပါသည်။ ဘဏ်သည် မြေနှင့် အဆောက်အအုံကိုသာ ယေဘုယျအားဖြင့် လက်ခံပြီး ရွှေနှင့် စက်ပစ္စည်းများကဲ့သို့သော အခြားအပေါင်ပစ္စည်းများကိုလည်း လူနည်းစုအတွက် လက်ခံပါသည်။

ဘဏ်တွင်း မူဝါဒများနှင့်အညီ ဘဏ်၏ အန္တရာယ်စွန့်စားမှုကို ပြုလုပ်ရန် ကြွေးမြီအကဲဖြတ်ခြင်းများကို ဖောက်သည်များ အားလုံးပေါ်တွင် ကြွေးမြီစတင်သည့်အချိန်နှင့် နောက်ထပ်သက်တမ်းတိုးသည့်အချိန်များတွင် လုပ်ဆောင်ပါသည်။

ဘဏ်သည် ကြွေးမြီအန္တရာယ်လျော့ပါးစေရန် မူဝါဒနှင့် အလေ့အကျင့်များစွာကို လုပ်ဆောင်ပါသည်။ ယင်းတို့အနက်မှ အစဉ်အလာအရှိဆုံးမှာ ချေးငွေနှင့် ကြိုတင်ထုတ်ပေးငွေများအတွက် လုံခြုံမှုရယူခြင်းဖြစ်ပြီး အများအားဖြင့် ကျင့်သုံးမှု ဖြစ်ပါသည်။ ဘဏ်သည် အပေါင်ပစ္စည်း သို့မဟုတ် အကြွေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ သီးခြားအမျိုးအစားများ လက်ခံနိုင်မှုဆိုင်ရာ လမ်းညွှန်ချက်များကို အကောင်အထည် ဖော်သည်။ မြေနှင့် ကြိုတင်ငွေအတွက် အဓိက အာမခံ အမျိုးအစားများတွင် မြေနှင့် အဆောက်အအုံအတွက် အခကြေးငွေများ ပါဝင်သည်။ ရွှေ၊ စက်ကိရိယာနှင့် စာချုပ် ဘဏ္ဍာငွေ၊ အာမခံ၊ စီမံကိန်း ကန်ထရိုက်နှင့် လူနေအိမ်ရာများကို ချေးငွေလုံခြုံရေးအတွက် လက်ခံနိုင်သည်။

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၅-၂။ ကြွေးမြီအန္တရာယ် (Credit Risk) (အဆက်)

ဘဏ်မဟုတ်သည့် ဖောက်သည်များသို့ ထုတ်ချေးသည့် ချေးငွေအားလုံးကို ယေဘုယျအားဖြင့် အာမခံရယူပါသည်။ ထို့ပြင် ကြွေးမြီဆုံးရှုံးမှုကို အနည်းဆုံးလျော့ချနိုင်ရန် အလို့ငှာ တစ်ဦးချင်း ချေးငွေနှင့် ကြိုတင်ထုတ်ပေးငွေများအတွက် တန်ဖိုးလျော့ကျခြင်းဆိုင်ရာ အညွှန်းကိန်းများကို သတ်ပြခြင်းနှင့် တပြိုင်နက် ဘဏ်သည် စာချုပ်ပါဝင်သူထံမှ ထပ်တိုးအာမခံပစ္စည်းများကို တောင်းခံရမည် ဖြစ်ပါသည်။

အပေါင်ပစ္စည်း၏ သင့်တင့်မျှတသည့်တန်ဖိုးဆိုသည်မှာ လွတ်လပ်ပြီးမှီခိုမှုကင်းလွတ်သည့်ရာဇဝတ်များက ချေးငွေစတင် ထုတ်ချေးသည့်နေ့မတိုင်မီ သက်ဆိုင်ရာပစ္စည်းများအတွက် အများစုအသုံးပြုနေသော တန်ဖိုးဖြတ်သည့် နည်းစနစ်များပေါ်အခြေခံ၍ တန်ဖိုးသတ်မှတ်ခြင်းဖြစ်သည်။ ချေးငွေများကို သီးခြား လွတ်လပ်စွာ ခန့်မှန်းထားသည့် အတင်းအကြပ်ရောင်းဈေး၏ ၃၀% မှ ၇၀% အထိ အနားသတ်အဖြစ် သတ်မှတ်ပြီး ထုတ်ပေးခြင်း ဖြစ်သည်။ အပေါင်ပစ္စည်းများကို ချေးငွေထုတ်ချေးပြီးနောက်ပိုင်းကာလများတွင် တန်ဖိုးပြန်လည်သတ်မှတ်ခြင်းမရှိသော်လည်း ချေးငွေကို အသစ်ထုတ်ပေးသည့် သက်တမ်းတိုးပေးသည့် အချိန်များတွင် တန်ဖိုးပြန်လည်သတ်မှတ်ပါသည်။ အပေါင်ပစ္စည်းများ ပြောင်းလဲမှုများ ပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ ဖောက်သည်ကို မေးမြန်းမှု ပြုလုပ်ပြီး ထိုအချိန်တွင် ပြန်လည်သုံးသပ်ခြင်းများကို လုပ်ဆောင်ရန်လိုမလိုကို ဆုံးဖြတ်ရလိမ့်မည် ဖြစ်ပါသည်။

ချေးငွေဆိုင်ရာကော်မတီက ကြွေးမြီအန္တရာယ်စီမံခန့်ခွဲမှုနှင့် ထိန်းချုပ်မှုများကို ဗဟိုပြု၍ စုစည်းထိန်းချုပ်ပြီး ဒါရိုက်တာအဖွဲ့သို့ လစဉ်အစီရင်ခံတင်ပြပါသည်။ ကြွေးမြီအန္တရာယ်ကို အရင်းနှင့် အတိုးကို ပြန်လည်ပေးရန် တာဝန်ကို ပြည့်မီစေရန် ချေးယူသူနှင့် ချေးယူသူဖြစ်လာနိုင်သူများ၏ အရည်အသွေးကို ပုံမှန်ခွဲခြမ်း စိတ်ဖြာခြင်းနှင့် ချေးငွေကန့်သတ်မှုပမာဏများ ပြောင်းလဲခြင်းများမှတစ်ဆင့်လည်း စီမံပါသည်။

ဘဏ်၏ မူဝါဒတွင် တစ်ဦးချင်းကြွေးမြီများကို အချိန်ကာလအလိုက် သို့မဟုတ် တစ်ဦးချင်းစီ၏ အခြေအနေများပေါ် လိုအပ်သည့်အခါ ပြန်လည်သုံးသပ်ရန် လိုအပ်ပါသည်။ ချေးငွေကော်မတီ၏ခွင့်ပြုချက် သည် အဓိကဖြစ်ပြီး ကိစ္စတစ်ရပ်စီပေါ်အခြေခံ၍ ကျခံရမည့်ဆုံးရှုံးမှုကို အကဲဖြတ်ခြင်းဖြင့် တစ်ဦးချင်းစာရင်း အပေါ် တန်ဖိုးလျော့ကျမှု ခွင့်ပြုချက်များကို ဆုံးဖြတ်ပါသည်။

Maximum exposure to credit risk

အောက်ပါဇယားသည် စာချုပ်တွင် ပါဝင်သူများက ၎င်းတို့၏ ပေးရန်တာဝန်ပျက်ကွက်သည့် အခြေအနေတွင် အပေါင်ပစ္စည်း သို့မဟုတ် အခြားလုံခြုံရေးဆိုင်ရာကိုင်ဆောင်ထားမှုများကို ထည့်သွင်းစဉ်းစားခြင်းမပြုထားသည့် ဘဏ္ဍာရေး အခြေအနေပြရှင်းတမ်းနှင့် ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းပြင်ပရှိ ဘဏ္ဍာရေးဆိုင်ရာ စာချုပ်စာတမ်းများ နှင့်စပ်လျဉ်း၍ အစီရင်ခံသည့်ကာလကုန်ဆုံးချိန်ရှိ ဘဏ်၏ Maximum exposure to credit risk ကို တင်ပြထား ပါသည်။ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းရှိ Maximum exposure to credit risk သည် ဖော်ပြပါ ဘဏ္ဍာရေး အခြေအနေပြရှင်းတမ်းတွင် အစီရင်ခံတင်ပြထားသော စာချုပ်စာတမ်းများ၏ သယ်ဆောင်လာသည့်ပမာဏ ဖြစ်ပါသည်။ ပေါ်ကောင်းပေါ်လာနိုင်သော ပေးရန်တာဝန်များအတွက် Maximum exposure to credit risk သည် ထုတ်ဝေထားသည့် စာချုပ်စာတမ်းများ၏ ပေးရန်တာဝန်များကို ပေးချေလျှင် ဘဏ်က ပေးရန်ရှိသည့် အများဆုံးပမာဏဖြစ်ပါသည်။ ချည်နှောင်ထားသည့် စာချုပ်စာတမ်းများအတွက် Maximum exposure to credit risk သည် ဖောက်သည်များသို့ အာမခံထားသည့် မထုတ်ပေးရသေးသည့် ကြွေးမြီပမာဏ အလုံးစုံ ဖြစ်ပါသည်။

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

Maximum exposure to credit risk (အဆက်)

	၃၁.၃.၂၀၂၆ (ကျပ်သန်း)	၃၁.၃.၂၀၂၅ (ကျပ်သန်း)
ငွေနှင့်ဘဏ်လက်ကျန်	၉၅,၇၂၈	၆၂,၅၇၉
ချေးငွေလက်ကျန်	၂၀၈,၈၈၂	၁၆၂,၈၄၂
ရင်းနှီးမြှုပ်နှံမှုများ	၄၅,၂၀၁	၃၆,၂၀၁
အခြားရပိုင်ခွင့်များ	-	-
စုစုပေါင်း	၃၄၉,၈၁၁	၂၆၁,၆၂၂

	၃၁.၃.၂၀၂၆ (ကျပ်သန်း)	၃၁.၃.၂၀၂၅ (ကျပ်သန်း)
လက်ကျန်ရှင်းတမ်းပြင်ပ		
ပေါ်ကောင်းပေါ်လာနိုင်သောပေးရန်တာဝန်များများ		
- အာမခံများ	၃,၆၆၂	၃,၁၁၃
- ထုတ်ယူခြင်းမရှိသေးသောချေးငွေကတိကဝတ်များ	၁,၇၀၉	၂,၉၁၄
	၅,၃၇၁	၆,၀၂၇
Total maximum exposure to credit risk	၃၅၅,၁၈၃	၂၆၇,၆၄၉

လုပ်ငန်းအမျိုးအစားအလိုက် ချေးငွေအန္တရာယ်

အစီရင်ခံသည့်ကာလကုန်ဆုံးချိန်တွင် လုပ်ငန်းအမျိုးအစားအလိုက် ဘဏ်၏ ချေးငွေနှင့် ကြိုတင်ငွေလက်ကျန် များမှာ အောက်ပါအတိုင်း ဖြစ်သည်။

	၃၁.၃.၂၀၂၆ (ကျပ်သန်း)	၃၁.၃.၂၀၂၅ (ကျပ်သန်း)
စိုက်ပျိုးမွေးမြူရေးလုပ်ငန်း	၃,၂၆၆	၉၅၀
ဆောက်လုပ်ရေးလုပ်ငန်း	၁၈,၃၇၂	၁၀,၉၉၀
ကုန်ထုတ်လုပ်မှုလုပ်ငန်း	၁၉,၈၉၇	၂၄,၁၉၈
ဝန်ဆောင်မှုလုပ်ငန်း	၄၃,၁၆၃	၃၉,၁၆၂
ကုန်သွယ်မှုလုပ်ငန်း	၉၂,၅၇၈	၆၈,၃၂၃
သယ်ယူပို့ဆောင်ရေးလုပ်ငန်း	၄,၇၁၇	၇,၃၈၂
အထွေထွေ (အငှား) ဝယ်ယူစနစ်	၅,၂၇၈	၁,၈၈၈
အိမ်ယာချေးငွေ	၅,၀၉၈	၇၇၃
အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း	၁၆,၄၄၁	၉,၀၆၀
ဝန်ထမ်းချေးငွေ	၁၉၂	၂၃၆
စုစုပေါင်း	၂၀၉,၀၀၂	၁၆၂,၉၆၂

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
 (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
 ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
 ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

Credit quality of Loans and advances

ဘဏ်သည် ဘဏ်အတွင်း သတ်မှတ်ထားသည့် အကြွေးအဆင့်သတ်မှတ်ချက်အလိုက် ချေးငွေနှင့် ကြိုတင်ငွေများကို အဆင့်သတ်မှတ်ထားပါသည်။ ယေဘုယျအားဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များဖြင့် ကြွေးမြီအဆင့်သတ်မှတ်ချက်များကို ပြုလုပ်ထားပါသည်။

	၃၁.၃.၂၀၂၆ (ကျပ်သန်း)	၃၁.၃.၂၀၂၅ (ကျပ်သန်း)
စံမပြည့်သော ချေးငွေ	၇၂၀	၁၇၅
ရရန်မသေချာသော ချေးငွေ	၅၅	၈၁၆
ရလမ်းမရှိသော ချေးငွေ	၆,၆၆၇	၁၃,၉၉၉
စုစုပေါင်း	၇,၄၄၂	၁၄,၉၈၉

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များအပေါ် အခြေခံ၍ ဘဏ်သည် ယေဘုယျအားဖြင့် စာချုပ်တွင်ပါဝင်သည့် ငွေချေးသူက စာချုပ်အရ သတ်မှတ်ချိန်အတွင်း ငွေပေးချရန် ပျက်ကွက်သည့်အခါ ရက် ၆၀ အထက်ကျော်လွန်ပြီး ရက်ပေါင်း ၉၀ ထက်မကျော်သည့် ချေးငွေနှင့် ကြိုတင်ငွေများကို “စံမပြည့်သော ချေးငွေ” အဖြစ် အဆင့်သတ်မှတ်ပါသည်။ ထို့ပြင် ရက် ၉၁ မှ ၁၈၀ ရက် အထိ ကျော်လွန်သည့် ချေးငွေနှင့် ကြိုတင်ငွေများနှင့် ရက်ပေါင်း ၁၈၀ အထက်ကျော်လွန်သည့် ချေးငွေနှင့် ကြိုတင်ငွေများကို “ရရန်မသေချာသော ချေးငွေ”နှင့် “ရလမ်းမရှိသော ချေးငွေ” အဖြစ် အဆင့်သတ်မှတ်ပါသည်။ “ရရန်မသေချာသော ချေးငွေ”နှင့် “ရလမ်းမရှိသော ချေးငွေ” များကို non-performing loans (NPL) အဖြစ် သတ်မှတ်ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြသည့်အစီရင်ခံစာအရ ၃၁.၃.၂၀၂၆ နေ့ရှိ NPL ratio မှာ ၃.၂၂% နှင့် ၃၁.၃.၂၀၂၅ နေ့တွင် ၉.၀၉% ဖြစ်ပါသည်။

Loan and advance past due

အောက်ပါဇယားသည် အစီရင်ခံသည့်ကာလကုန်ဆုံးချိန်တွင် အဆိုပါ ချေးငွေနှင့်ကြိုတင်ငွေစာချုပ်ပါ သတ်မှတ်ရက် ကျော်လွန်ခြင်းပေါ် အခြေခံ၍ ချေးငွေဆိုင်ရာစာချုပ်သက်တမ်းကုန်ဆုံးခြင်း သို့မဟုတ် သက်တမ်းကျော်လွန်ခြင်းများ တို့အတွက် သက်တမ်းအလိုက် စိစစ်ခြင်း ဖြစ်ပါသည်။

	၃၁.၃.၂၀၂၆ (ကျပ်သန်း)	၃၁.၃.၂၀၂၅ (ကျပ်သန်း)
ရက် ၆၁ မှ ၉၀ ထိ ပျက်ကွက်ခြင်း	၇၂၀	၁၇၅
ရက် ၉၁ မှ ၁၈၀ ထိ ပျက်ကွက်ခြင်း	၅၅	၈၁၆
ရက် ၁၈၀ အထက် ပျက်ကွက်ခြင်း	၆,၆၆၇	၁၃,၉၉၉

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
 (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
 ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
 ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၅-၃။ ငွေဖြစ်လွယ်မှုအန္တရာယ်နှင့်ငွေသားစီးဆင်းမှု

ငွေဖြစ်လွယ်မှုအန္တရာယ် ဆိုသည်မှာ ဘဏ်တွင်လက်ခံထားသော အပ်ငွေများနှင့် ချေးယူငွေများ စေ့ရောက်သောကာလတွင် အဆိုပါ ပေးရန်ရှိသည့် ဘဏ္ဍာရေးဆိုင်ရာကတိကဝတ်များကို ပေးရန်ခက်ခဲနိုင်သည့် အန္တရာယ်အမျိုးအစား ဖြစ်ပါသည်။ ဘဏ်၏စီမံခန့်ခွဲသူများမှ ၎င်းတို့၏ Asset and Liability တို့၏ အခြေအနေကို နေ့စဉ် ပုံမှန် သုံးသပ်ပါသည်။

ဘဏ်သည် နေ့စဉ်ငွေသားစီးဆင်းမှုအခြေအနေကို ထိန်းသိမ်းခြင်းနှင့် အနာဂတ်တွင် ငွေသားစီးဆင်းမှုကို ကြိုတင်ခန့်မှန်းခြင်းများကို နေ့စဉ်ပြုလုပ်ခြင်းဖြင့် ငွေသားစီးဆင်းမှုအန္တရာယ် ကို စီမံပါသည်။ ဘဏ်သည် အန္တရာယ်ကို လျော့ပါးစေရန် မည်သို့ဆောင်ရွက်ရမည့်ဆိုသည့် အကြံအစည်ကို လည်း ပြုလုပ်ထားပါသည်။ စုစုပေါင်းအပ်ငွေပေါ်တွင် ၃% ကို မမျှော်မှန်းနိုင်သည့် ငွေဖြစ်လွယ်မှုလိုအပ်ချက်များအတွက် ငွေသားပုံစံဖြင့် ထားရှိရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် လိုအပ်ချက်ကို ဘဏ်အနေဖြင့် လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

အောက်ပါဇယားသည် အစီရင်ခံသည့်ရက်နေ့ရှိ လျော့နှုန်းအခြေခံမပါဝင်ဘဲ စေ့ရောက်ကာလအလိုက် ဖော်ပြထားသော ဘဏ္ဍာရေးဆိုင်ရာ မဟုတ်သည့် စာချုပ်စာတမ်းများဖြစ်သော ဘဏ်၏ ရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များကို အောက်ပါဇယားတွင် တင်ပြထားပါသည်။

	တစ်နှစ်အတွင်း ကျပ်သန်းပေါင်း	တစ်နှစ်ထက် ကျော်လွန်သော ကျပ်သန်းပေါင်း	သက်တမ်းမရှိ ကျပ်သန်းပေါင်း	စုစုပေါင်း ကျပ်သန်းပေါင်း
၂၀၂၆ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ရှိ လက်ကျန်စာရင်း				
Non-derivative financial assets				
ငွေနှင့်ဘဏ်လက်ကျန်	၁,၀၅၀	-	၉၄,၆၇၈	၉၅,၇၂၈
ချေးငွေလက်ကျန်	၁၄၃,၅၅၉	၆၅,၄၄၃	-	၂၀၉,၀၀၂
ရင်းနှီးမြှုပ်နှံမှုများ	-	၄၅,၀၀၀	၂၀၁	၄၅,၂၀၁
စုစုပေါင်းရပိုင်ခွင့်များ	၁၄၄,၆၀၉	၁၁၀,၄၄၃	၉၄,၈၇၉	၃၄၉,၉၃၁
Non-derivative financial liabilities				
ဘဏ်အပ်ငွေစာရင်း	၁၀,၀၀၀	-	၁၁၆	၁၀,၁၁၆
Customer အပ်ငွေစာရင်း	၉၁,၁၆၀	၂,၂၄၇	၁၆၈,၆၅၃	၂၆၂,၀၆၀
စုစုပေါင်းပေးရန်တာဝန်များ	၁၀၁,၁၆၀	၂,၂၄၇	၁၆၈,၇၆၉	၂၇၂,၁၇၆
အသားတင်ငွေဖြစ်လွယ်မှုကွာဟချက်	၄၃,၄၄၉	၁၀၈,၁၉၆	-၇၃,၈၉၀	၇၇,၇၅၅

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြသည့်အစီရင်ခံစာအရ ဘဏ်၏ (၃၁.၃.၂၀၂၆) နေ့ရှိ ငွေကြေးလွယ်ကူမှုအချိုးမှာ ၅၀.၉၁% ဖြစ်ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ညွှန်ကြားချက်အမှတ် ၁၉/၂၀၁၇ ဖြင့် စံအဖြစ် သတ်မှတ်ထားသော ငွေကြေးလွယ်ကူမှုအချိုး ၂၀% ထက် ကျော်လွန်ပါသည်။

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၅-၄။ Foreign Exchange Risk (FER)

FER ဆိုသည်မှာ နိုင်ငံခြားငွေဖြင့် ရပိုင်ခွင့်၊ ပေးရန်တာဝန်များနှင့် ဘဏ္ဍာရေးဆိုင်ရာ အရောင်းအဝယ် စာချုပ်များ၏ နိုင်ငံခြားငွေ လဲလှယ်နှုန်း အပြောင်းအလဲများမှ သက်ရောက်ပြောင်းလဲနိုင်သော အန္တရာယ်ကို ဆိုလိုပါသည်။

ဘဏ်၏ Foreign Exchange Exposure များတွင် Trading မဟုတ်သော (Non-Trading) Foreign Exchange Exposure များသည် မူအားဖြင့် Investment များ၊ Funding Activities များနှင့် Customer business များမှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

အောက်ပါဇယားသည် ဘဏ်၏ ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့တွင် ရှိသော Net Foreign Exchange Position များကို သက်ဆိုင်ရာ အဓိကငွေကြေးများဖြစ်သော မြန်မာကျပ်၊ အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာ စသည်တို့ဖြင့် ဖော်ပြထားပါသည်။

	မြန်မာကျပ်	အမေရိကန် ဒေါ်လာ	ယူရို	စင်္ကာပူဒေါ်လာ	စုစုပေါင်း
	ကျပ်သန်းပေါင်း	ကျပ်သန်းပေါင်း	ကျပ်သန်းပေါင်း	ကျပ်သန်းပေါင်း	ကျပ်သန်းပေါင်း
ရပိုင်ခွင့်များ					
ငွေနှင့်ဘဏ်လက်ကျန်	၇၃,၇၆၀	၂၁,၃၇၅	၃၄၇	၂၄၆	၉၅,၇၂၈
ချေးငွေလက်ကျန်	-	-	-	-	-
-တန်ဖိုးကျခြင်း	၂၀၂,၃၃၅	-	-	-	၂၀၂,၃၃၅
-တန်ဖိုးမကျခြင်း	၆,၆၆၇	-	-	-	၆,၆၆၇
ရင်းနှီးမြှုပ်နှံမှုများ	၄၅,၂၀၁	-	-	-	၄၅,၂၀၁
ချေးယူငွေများ - Inter Bank	-	-	-	-	-
စုစုပေါင်းရပိုင်ခွင့်များ	၃၂၇,၉၆၃	၂၁,၃၇၅	၃၄၇	၂၄၆	၃၄၉,၉၃၁
ပေးရန်တာဝန်များ					
အပ်ငွေများ - Customer	၂၄၆,၄၅၀	၁၅,၆၀၇	၂	-	၂၆၂,၀၆၀
အပ်ငွေများ - Bank	၁၀,၁၁၆	-	-	-	၁၀,၁၁၆
Contingent Liabilities	-	-	-	-	-
စုစုပေါင်းပေးရန်တာဝန်များ	၂၅၆,၅၆၆	၁၅,၆၀၇	၂	-	၂၇၂,၁၇၆
Net open position	၇၁,၃၉၇	၅,၇၆၈	၃၄၅	၂၄၆	၇၇,၇၅၅

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
 (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
 ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
 ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

Sensitivity Analysis of Foreign Exchange Risk

အောက်ပါဇယားတွင် အဓိကငွေကြေးများဖြစ်သော အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာများနှင့် ဘဏ်၏ functional currency ဖြစ်နိုင်ချေ Ex rate အပြောင်းအလဲများနှင့် ဘဏ်၏ Pre-tax profit မှ လိုက်ပါပြောင်းလဲနိုင်သော Sensitivity analysis ကို ဖော်ပြထားပါသည်။

	အမေရိကန်ဒေါ်လာ ကျပ်သန်းပေါင်း	ယူရို ကျပ်သန်းပေါင်း	စင်ကာပူဒေါ်လာ ကျပ်သန်းပေါင်း
Strengthened by 10%	၅၇၇	၃၄	၂၅
Weaken by 10%	(၅၇၇)	(၃၄)	(၂၅)

၅-၅။ လုပ်ငန်းလုပ်ဆောင်မှုအန္တရာယ်

လုပ်ငန်းလုပ်ဆောင်မှုအန္တရာယ်ဆိုသည်မှာ ဘဏ်၏ စီးပွားရေးလုပ်ငန်းလုပ်ဆောင်မှုများနှင့် ဆက်နွှယ်ပြီး ဘဏ္ဍာရေးအရ ဆုံးရှုံးနိုင်ခြေရှိသည့်အရှုံးငွေ၊ ဘဏ်တွင်းကြီးကြပ်မှု၊ လုပ်ငန်းလုပ်ဆောင်မှုအဆင့်များနှင့် လုပ်ငန်းတွင်းလည်ပတ်မှုစနစ်၏ ချို့ယွင်း အားနည်းချက်များကြောင့် ဘဏ်၏ စီးပွားရေးမတည်ငြိမ်မှု ဖြစ်နိုင်ခြေကို ဆိုလိုပါသည်။

အဆိုပါလုပ်ငန်းလုပ်ဆောင်မှုအန္တရာယ်ကို စီမံခန့်ခွဲရာတွင် ကုန်ကျနိုင်သည့်ကုန်ကျစရိတ် နှင့် ဘဏ်၏ အန္တရာယ်စွန့်စားလိုမှု ကန့်သတ်ချက်အတွင်း ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များကို မျှတမှုရှိစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

သို့ရာတွင် ဘဏ်အနေဖြင့် အဆိုပါ လုပ်ငန်းလုပ်ဆောင်မှုအန္တရာယ် တစ်ခုလုံးကို ပျောက်ကွယ်အောင်လုပ်နိုင်ရန် မဖြစ်နိုင်သကဲ့သို့ ရံဖန်ရံခါ ယင်းအန္တရာယ်ကို စီမံရသည့်ကုန်ကျစရိတ်သည် ရလဒ်အကျိုးများထက် ပို၍လေးပင်စေနိုင်ကြောင်းကိုလည်း နားလည်လက်ခံထားပါသည်။ ထို့ကြောင့် ဘဏ်အနေဖြင့် ယင်းအန္တရာယ်များကို တတ်နိုင်သမျှ လျော့ပါးစေနိုင်ရန်၊ စီးပွားရေး ဆက်လက်လုပ်ကိုင်နိုင်မှုစီမံခြင်း၊ မတော်တဆဖြစ်ရပ်စီမံခြင်း စသည်တို့အတွက် ဆက်လက် ရင်းနှီးမြှုပ်နှံပါသည်။ ထို့အပြင် ဘဏ်၏ အန္တရာယ်ဆိုင်ရာဗျူဟာများ ချမှတ်အကောင်အထည်ဖော်ခြင်း အားကောင်းလာစေရန် ဘဏ်တွင်းစာရင်းစစ်အဖွဲ့မှလည်း အန္တရာယ်ကိစ္စရပ်များအား စစ်ဆေးမှု ပြုလုပ်ပါသည်။

၅-၆။ ဥပဒေနှင့်လိုက်နာမှုအန္တရာယ်

ဥပဒေအန္တရာယ်ဆိုသည်မှာ ဘဏ်၏ စီးပွားရေးလုပ်ငန်း လုပ်ဆောင်မှုများမှ မရည်ရွယ် မမျှော်လင့်ဘဲ အောက်ပါဥပဒေဆိုင်ရာ အကျိုးဆက်များ ဖြစ်ပေါ်ခြင်းကို ဆိုလိုပါသည်။

- (၁) စုဆောင်းရရှိသော အချက်အလက်များ မလုံလောက်ခြင်း၊ ဥပဒေ သို့မဟုတ် တရားရေးအရ မစွမ်းဆောင်နိုင်ခြင်း၊ စာချုပ်ဝင် အခြားတစ်ဖက်၏ လုပ်ပိုင်ခွင့် မလုံလောက်ခြင်းနှင့် စာချုပ်ဝင်အခြားတစ်ဖက်၏ လူ့စွဲခံယူမှုတွင် ခိုင်လုံသော သို့မဟုတ် စာချုပ် တစ်ခု၏ အတည်ပြုနိုင်မှုနှင့်ပတ်သက်၍ မသေချာမှုများ ၊
- (၂) အမှန်တကယ် သို့မဟုတ် ဖြစ်နိုင်ခြေရှိသော ဥပဒေ သို့မဟုတ် တရားရေးဖောက်ဖျက်မှုများ (ဘဏ်တစ်ခုအတွက် တာဝန်မပေးအပ်ထားသော လုပ်ဆောင်ချက်နှင့် ပြည်သူများကို ရာဇဝတ်မှုကျူးလွန်ရန် သို့မဟုတ် ဥပဒေ ဖောက်ဖျက်ရန် ဆွဲဆောင်နိုင်သော လုပ်ဆောင်ချက်များ ပါဝင်သည်။) ၊

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
 (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
 ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက်
 ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၅-၆။ ဥပဒေနှင့်လိုက်နာမှုအန္တရာယ် (အဆက်)

- (၃) ဘဏ်၏ ပိုင်ဆိုင်ခွင့်များကို ကာကွယ်ရန်အရည်အချင်း မပြည့်မီခြင်း ၊
- (၄) ဆူပူအုံကြွမှုများဖြစ်စေနိုင်ခြင်း (လုပ်ဆောင်ချက်များ သို့မဟုတ် တရားစွဲဆိုမှု သို့မဟုတ် အခြားအငြင်းပွားမှုများ ဖြစ်စေနိုင် သော အခြားဖြစ်ရပ်များ ပါဝင်ပါသည်။) ၊
- (၅) ဆုံးရှုံးမှု သို့မဟုတ် အခွန်နှုန်းထားများ သို့မဟုတ် ဥပဒေများ၏ ဆောင်ရွက်မှုတွင် ပြောင်းလဲမှုများ သို့မဟုတ် အမှားများနှင့် သက်ဆိုင်သော ပြောင်းလဲမှုများ များပြားလာခြင်း ၊

လိုက်နာမှုအန္တရာယ်ဆိုသည်မှာ သက်ဆိုင်သည့် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍအတွက် ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်၊ အမှာစာနှင့် ကိုယ်ကျင့်တရားများကို လိုက်နာရန် ပျက်ကွက်ခြင်း၊ မလိုက်နာနိုင်သည့်အခြေအနေ ရောက်ရှိခြင်းကို ဆိုလိုပါသည်။ အဆိုပါ မလိုက်နာမှုကြောင့် ဘဏ်အား ဒဏ်ငွေတပ်ရိုက်နိုင်ခြင်း၊ အများပြည်သူက ပြစ်တင်ရှုတ်ချခြင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့်အား ယာယီရပ်တန့်ရခြင်း၊ အခြေအနေဆိုးရွားပါက လုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုမိန့်ကို ရုပ်သိမ်းမှု ပြုလုပ်ခံရခြင်းအထိ သက်ရောက်နိုင်ပါသည်။

ဘဏ်အနေဖြင့် အထက်ပါဥပဒေနှင့်လိုက်နာမှုအန္တရာယ်များကို ဘဏ်တွင်းနှင့် ပြင်ပဥပဒေအတိုင်ပင်ခံများ၊ အကြံပေးများ ဖြင့် ထိရောက်စွာ စီမံအုပ်ချုပ်ပါသည်။

ဘဏ်အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ အမှာစာများနှင့် အခါအားလျော်စွာ လမ်းညွှန်မှုများကို လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

၅-၇။ ရင်းနှီးငွေစီမံခန့်ခွဲမှု

ရင်းနှီးငွေစီမံခန့်ခွဲမှု ပြုလုပ်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ စီးပွားရေးလုပ်ငန်း လုပ်ဆောင်မှုများအား ထောက်ပံ့ရန် အတွက် ရင်းနှီးငွေပမာဏအား လုံလောက်စွာထားရှိ အသုံးပြုနိုင်ရန်၊ ဘဏ်အနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အန္တရာယ်များအား အချိုးညီစွာ ထိန်းသိမ်းထားရှိရန်နှင့် ဥပဒေလိုအပ်ချက်များအရ ဆောင်ရွက်ရန် ဖြစ်ပါသည်။

	၃၁.၃.၂၀၂၆ (ကျပ်သန်း)	၃၁.၃.၂၀၂၅ (ကျပ်သန်း)
ထည့်ဝင်ပြီးရင်းနှီးငွေ	၂၉,၆၆၅	၂၉,၆၆၅
ရှယ်ယာပရီမီယံ	၁၁,၈၄၆	၁၁,၈၄၆
စုဆောင်းထားသောအမြတ်လက်ကျန်	၁၇,၆၉၀	၁၈,၂၀၃
ရန်ပုံငွေများ	၂၈,၄၈၆	၂၅,၆၃၁

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြသည့်အစီရင်ခံစာအရ ဘဏ်၏ Tier 1 Capital အချိုး မှာ ၃၁.၃.၂၀၂၆ ရက်နေ့တွင် ၃၄.၉၆% ဖြစ်ပြီး ဥပဒေအရ ရင်းနှီးငွေလုံလောက်မှုအချိုးမှာ ၃၆.၇၂% ဖြစ်ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ညွှန်ကြားချက် ၁၆/၂၀၁၇ အရ အနိမ့်ဆုံးထားရှိရမည့်ဟု သတ်မှတ်ထားသည့် ဥပဒေအရ ရင်းနှီးငွေ လုံလောက်မှုအချိုး ၈% နှင့် Tier 1 Capital အချိုး ၄% ဖြစ်ပါသည်။

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၆။ ငွေနှင့်ဘဏ်လက်ကျန်

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
ငွေသားလက်ကျန်	၂၁,၇၇၄,၈၀၁,၄၅၇	၁၄,၂၃၄,၃၄၇,၇၉၈
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိ ငွေလက်ကျန်	၅၃,၆၂၄,၇၆၀,၂၃၁	၈,၂၂၇,၃၂၄,၈၉၅
အခြားဘဏ်များရှိငွေလက်ကျန်	၂၀,၃၂၈,၅၅၅,၈၀၆	၄၀,၁၁၆,၉၈၁,၂၇၈
	<u>၉၅,၇၂၈,၁၁၇,၄၉၄</u>	<u>၆၂,၅၇၈,၆၅၃,၉၇၁</u>

၇။ ချေးငွေလက်ကျန်

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
ချေးငွေများ	၁၈၇,၈၃၈,၇၁၄,၆၉၃	၁၄၈,၁၅၇,၇၉၅,၉၄၂
စာရင်းပိုထုတ်ချေးငွေ	၄,၅၃၁,၇၈၁,၁၉၄	၄,၂၂၄,၀၉၅,၇၈၂
ကာလအပိုင်းအခြားအလိုက်ချေးငွေ	၁၉၀,၀၀၀,၀၀၀	၁,၅၂၀,၅၀၀,၀၀၀
အသေးစားအလတ်စားလုပ်ငန်း ချေးငွေ	၁၆,၄၄၁,၃၀၀,၀၀၀	၉,၀၅၉,၇၅၀,၀၀၀
	<u>၂၀၉,၈၀၁,၇၉၅,၈၈၆</u>	<u>၁၆၂,၉၆၂,၁၄၁,၇၂၄</u>
သီးသန့်ကြွေးဆုံးလျာထားချက်	(၁၂၀,၀၀၀,၀၀၀)	(၁၂၀,၀၀၀,၀၀၀)
	<u>၂၀၈,၈၀၁,၇၉၅,၈၈၆</u>	<u>၁၆၂,၈၄၂,၁၄၁,၇၂၄</u>

(က) လုပ်ငန်းအမျိုးအစားအလိုက် ချေးငွေလက်ကျန်များမှာ အောက်ပါအတိုင်းဖြစ်သည်။

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
ကုန်ထုတ်လုပ်မှုလုပ်ငန်း	၃၀,၇၇၁,၇၇၆,၀၂၉	၂၈,၉၆၇,၆၇၁,၆၈၂
သယ်ယူပို့ဆောင်ရေးလုပ်ငန်း	၄,၇၁၆,၉၁၉,၄၄၀	၇,၃၈၂,၄၄၄,၁၄၈
ကုန်သွယ်မှုလုပ်ငန်း	၉၆,၁၂၂,၈၁၃,၇၉၃	၇၀,၉၅၉,၈၇၆,၂၅၅
ဝန်ဆောင်မှုလုပ်ငန်း	၄၇,၁၇၄,၆၀၄,၅၀၄	၄၁,၀၅၅,၄၀၈,၉၉၉
ဆောက်လုပ်ရေးလုပ်ငန်း	၁၉,၀၉၇,၁၃၁,၉၈၅	၁၁,၆၉၉,၇၀၀,၂၀၄
စိုက်ပျိုးရေးလုပ်ငန်း	၅၅၀,၀၀၀,၀၀၀	-
အငှားဝယ်စနစ်	၅,၂၇၇,၇၁၅,၉၉၃	၁,၈၈၇,၇၂၇,၃၂၄
ဝန်ထမ်းချေးငွေ	၁၉၂,၃၇၀,၀၀၀	၂၃၅,၉၉၂,၅၀၀
အိမ်ရာဝယ်ယူခြင်း	၅,၀၉၈,၄၆၄,၁၄၄	၇၇၃,၃၂၀,၆၁၂
	<u>၂၀၉,၈၀၁,၇၉၅,၈၈၆</u>	<u>၁၆၂,၉၆၂,၁၄၁,၇၂၄</u>

(ခ) လုပ်ငန်းအမျိုးအစားအလိုက် သီးသန့်ကြွေးဆုံးလျာထားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
ကုန်သွယ်မှုလုပ်ငန်း	-	-
ဝန်ဆောင်မှုလုပ်ငန်း	-	-
ဆောက်လုပ်ရေးလုပ်ငန်း	၁၂၀,၀၀၀,၀၀၀	၁၂၀,၀၀၀,၀၀၀
	<u>၁၂၀,၀၀၀,၀၀၀</u>	<u>၁၂၀,၀၀၀,၀၀၀</u>

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၈။ အခြားရရန်ရှိ

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
ချေးငွေအပေါ်အတိုးရရန်ရှိ	၄,၆၅၅,၇၅၆,၂၃၄	၈,၆၆၇,၃၂၇,၄၈၁
အခြားဘဏ်များတွင် အပ်ငွေအပေါ်အတိုးရရန်ရှိ	၈၁၆,၆၆၉	၈၄,၈၂၁,၉၁၈
ရင်းနှီးမြှုပ်နှံမှုအပေါ်အတိုးရရန်ရှိ	၉၂၇,၄၄၂,၄၄၆	၁,၆၀၇,၆၇၀,၇၉၉
အစိုးရငွေတိုက်စာချုပ်(T-Bond) ပရီမီယံ	၁,၃၁၆,၀၉၈,၆၂၃	-
ကြိုတင်ပေးစရိတ်	၈၇၅,၇၂၇,၁၅၅	၇၇၈,၁၀၇,၄၄၇
ကြိုတင်ပေး - (၂)နှစ် စာရင်းသေအပ်ငွေပေါ် အတိုး	၁၆၅,၁၅၆,၅၇၀	၄၀,၆၆၆,၇၀၂
ကြိုတင်အခွန်	၁,၈၇၇,၉၄၂,၅၇၈	၁,၃၆၅,၁၀၀,၆၀၂
တောင်းခံငွေစာရင်း	၇၀,၂၆၃,၀၆၀	၈၂,၁၁၇,၁၉၀
ရရန်ရှိလွှဲငွေ	-	၆၅၂,၃၄၃,၁၂၁
ယာယီစာရင်း	၁၂,၁၇၃,၂၈၀	၁၅၂,၁၅၉,၄၃၃
ဆောင်ရွက်ဆဲလုပ်ငန်း	၅၃၇,၀၈၀,၇၈၂	၁,၂၅၈,၉၉၁,၁၁၂
	၁၀,၄၃၈,၄၅၇,၃၉၇	၁၄,၆၈၉,၃၀၅,၈၀၆

၉။ ရင်းနှီးမြှုပ်နှံမှုများ

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
တန်ဖိုးလျော့ထားသည့် ရောင်းချရန်ရင်းနှီးမြှုပ်နှံမှု		
အစိုးရငွေတိုက်စာချုပ်များ	၄၅,၀၀၀,၀၀၀,၀၀၀	၃၆,၀၀၀,၀၀၀,၀၀၀
	၄၅,၀၀၀,၀၀၀,၀၀၀	၃၆,၀၀၀,၀၀၀,၀၀၀
တန်ဖိုးမသတ်မှတ်ထားသောရင်းနှီးမြှုပ်နှံမှုအစုရှယ်ယာ၏မူရင်းတန်ဖိုး		
Myanmar Payment Union	၂၀၀,၀၀၀,၀၀၀	၂၀၀,၀၀၀,၀၀၀
Credit Bureau	၁,၃၀၀,၀၀၀	၁,၃၀၀,၀၀၀
	၂၀၁,၃၀၀,၀၀၀	၂၀၁,၃၀၀,၀၀၀
	၄၅,၂၀၁,၃၀၀,၀၀၀	၃၆,၂၀၁,၃၀၀,၀၀၀

၁၀။ ပုံသေပိုင်ပစ္စည်း

ပုံသေပိုင်ပစ္စည်း အသေးစိတ်ဇယားအား နောက်ဆက်တွဲဇယား (၁)ဖြင့် ဖော်ပြထားပါသည်။

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၁၁။ ထိတွေ့ကိုင်တွယ်၍မရသောပစ္စည်း

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
မူရင်းတန်ဖိုး		
စာရင်းဖွင့်လက်ကျန်	၆၁၅,၄၆၀,၃၄၁	၆၁၅,၄၆၀,၃၄၁
နှစ်အတွင်းထပ်တိုးခြင်း	-	-
စာရင်းပြောင်းခြင်း	-	-
စာရင်းပယ်ဖျက်ခြင်း	(၁,၃၀၆,၃၈၆)	-
ဘဏ်အတွင်း စာရင်းပြောင်းခြင်း	-	-
စာရင်းညှိနှိုင်း	၃၀၀,၀၀၀,၀၀၀	-
စာရင်းပိတ်လက်ကျန်	၉၁၄,၁၅၃,၉၅၅	၆၁၅,၄၆၀,၃၄၁
တန်ဖိုးလျော့လျာထား		
စာရင်းဖွင့်လက်ကျန်	၃၅၀,၇၅၄,၂၀၅	၂၂၇,၆၆၂,၁၃၇
နှစ်အတွင်းတန်ဖိုးလျော့	၁၈၃,၀၀၄,၉၇၆	၁၂၃,၀၉၂,၀၆၈
ဆောက်လုပ်ဆဲမှ စာရင်းပြောင်းခြင်း	-	-
စာရင်းပယ်ဖျက်ခြင်း	(၉၅၈,၀၁၆)	-
ဘဏ်အတွင်း စာရင်းပြောင်းခြင်း	-	-
စာရင်းညှိနှိုင်း	-	-
စာရင်းပိတ်လက်ကျန်	၅၃၂,၈၀၁,၁၆၅	၃၅၀,၇၅၄,၂၀၅
စာရင်းပိတ် အသားတင်လက်ကျန်တန်ဖိုး	၃၈၁,၃၅၂,၇၉၀	၂၆၄,၇၀၆,၁၃၆

၁၂။ ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ

	သာမန်အစုရှယ်ယာအရေအတွက်		သင့်ငွေ	
	၃၁.၃.၂၀၂၆ အစု	၃၁.၃.၂၀၂၅ အစု	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ				
သာမန်အစုရှယ်ယာ	၂၉,၆၆၄,၆၁၃	၂၉,၆၆၄,၆၁၃	၂၉,၆၆၄,၆၁၃,၀၀၀	၂၉,၆၆၄,၆၁၃,၀၀၀
(+)ထပ်တိုးခြင်း-	-	-	-	-
Bonus Share	-	-	-	-
စာရင်းပိတ်လက်ကျန်	၂၉,၆၆၄,၆၁၃	၂၉,၆၆၄,၆၁၃	၂၉,၆၆၄,၆၁၃,၀၀၀	၂၉,၆၆၄,၆၁၃,၀၀၀

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၁၃။ ရန်ပုံငွေများ

အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
ဥပဒေပြဋ္ဌာန်း အထွေထွေသီးသန့်ရန်ပုံငွေ ^(၁)		
စာရင်းဖွင့်လက်ကျန်	၂၂,၀၃၇,၃၉၁,၅၂၇	၁၉,၀၄၃,၃၄၈,၈၂၀
နှစ်အတွင်းထပ်မံလျာထားမှု	၂,၈၅၄,၅၉၉,၉၆၅	၂,၉၉၄,၀၄၂,၇၀၇
စာရင်းပိတ်လက်ကျန်	၂၄,၈၉၁,၉၉၁,၄၉၂	၂၂,၀၃၇,၃၉၁,၅၂၇
အရေးပေါ်ကိစ္စများ အတွက်သီးသန့်ရန်ပုံငွေ		
စာရင်းဖွင့်လက်ကျန်	၁၁၄,၈၅၀,၁၄၃	၁၁၄,၆၉၆,၄၁၂
နှစ်အတွင်းထပ်မံလျာထားမှု	၆၁၂,၇၃၁	၁၅၃,၇၃၁
စာရင်းပိတ်လက်ကျန်	၁၁၅,၄၆၂,၈၇၄	၁၁၄,၈၅၀,၁၄၃
အခြားရန်ပုံငွေများ		
စာရင်းဖွင့်လက်ကျန် - Computer Funds	၃,၄၇၈,၃၈၄,၇၄၉	၃,၄၇၈,၃၈၄,၇၄၉
စာရင်းပိတ်လက်ကျန်	၃,၄၇၈,၃၈၄,၇၄၉	၃,၄၇၈,၃၈၄,၇၄၉
စုစုပေါင်းရန်ပုံငွေများ	၂၈,၄၂၅,၈၃၉,၁၁၄	၂၅,၆၁၀,၆၂၆,၄၁၈

(၁) မြန်မာနိုင်ငံငွေရေးကြေးရေးဥပဒေပုဒ်မ ၃၅ (က) နှင့်အညီ ဝင်ငွေခွန်နှုတ်ပြီး အသားတင်အမြတ်၏ ၂၅% အား ဥပဒေပြဋ္ဌာန်း အထွေထွေသီးသန့် ရန်ပုံငွေအဖြစ် သီးသန့်ဖယ်ထားပြီး ငွေသားဖြင့် အမြတ်ဝေစုခွဲဝေခြင်းကို မပြုလုပ်ရပါ။

၁၄။ အခြားပေးရန်တာဝန်များ

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
၁ ငွေပေးအမိန့်	၁၀၈,၈၈၆,၉၀၀	၃၇,၀၇၁,၄၀၀
၂ ယာယီ အပ်ငွေ		
ရပ်တန့်ထားသောအတိုးဝင်ငွေ	၃,၆၂၄,၀၁၆,၅၅၂	၅,၆၂၃,၆၄၇,၉၈၀
Digital Banking	၄,၆၅၂,၆၉၆	၃,၃၃၉,၃၆၅
Deposits Unclaimed Liabilities	၃၂,၁၅၀,၈၅၁	၄၄၄,၅၈၂
Deposit Parking	၁၁၃,၄၂၅	၁၅,၇၃၈,၃၀၀
တံဆိပ်ခေါင်းခွန်	၅,၃၀၀	၁,၀၀၀
ဒဏ်ကြေး	၆၆၉,၅၉၉,၂၅၂	၁,၀၇၃,၉၀၅,၈၆၄
အခြား	၁,၃၆၉,၇၀၀,၄၆၇	၄၄၄,၂၅၆,၉၀၆
	၅,၇၀၀,၂၃၈,၅၄၄	၇,၁၆၁,၃၃၃,၉၉၇

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၁၄။ အခြားပေးရန်တာဝန်များ (အဆက်)

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
၃ ပေးရန်ရှိအမြတ်ဝေစု	၂၃၂,၂၂၆,၆၈၈	-
၄ ပေးရန်ရှိများ		
အခြားပေးရန်ရှိ	၅၁၆,၃၈၆,၁၉၂	၃၁၁,၂၄၀,၀၁၇
အတိုးပေးရန်ရှိ (အချိန်ပိုင်းအပ်ငွေ နှင့် အထူးအချိန်ပိုင်းအပ်ငွေစာရင်း)	၁,၅၄၈,၉၅၁,၉၂၈	၁,၀၄၀,၆၆၁,၈၆၆
	<u>၂,၀၆၅,၃၃၈,၁၂၀</u>	<u>၁,၃၅၁,၉၀၁,၈၈၃</u>
၅ တောင်းခံခြင်း မရှိသေးသည့် ပေးရန်ရှိများ		
တောင်းခံခြင်း မရှိသေးသည့် အမြတ်ဝေစုများ	၇၈,၉၃၇,၆၁၉	၈၅,၃၅၅,၁၁၉
တောင်းခံခြင်း မရှိသေးသည့်အခြားပေးရန်ရှိများ	၇,၇၈၆,၇၀၃	၈,၃၉၆,၁၅၇
	<u>၈၆,၇၂၄,၃၂၁</u>	<u>၉၃,၇၅၁,၂၇၆</u>
၆ အခွန်လျာထား		
ဝင်ငွေခွန်လျာထား	၂,၇၃၆,၄၄၂,၁၉၁	၂,၁၄၆,၄၈၁,၅၈၀
ကုန်သွယ်လုပ်ငန်းခွန်လျာထား	၈,၁၀၈,၄၆၉	၈,၁၀၈,၄၆၉
	<u>၂,၇၄၄,၅၅၀,၆၆၀</u>	<u>၂,၁၅၄,၅၉၀,၀၄၉</u>
၇ ပေးရန်ရှိလွှဲငွေ	၁၅၅,၅၃၈,၀၉၉	၇၆၅,၅၃၇,၄၀၂
	<u>၁၁,၀၉၃,၅၀၃,၃၃၃</u>	<u>၁၁,၅၆၄,၁၈၆,၀၀၇</u>

၁၅။ အတိုးဝင်ငွေ

	၂၀၂၅ - ၂၀၂၆ မြန်မာကျပ်	၂၀၂၄ - ၂၀၂၅ မြန်မာကျပ်
ချေးငွေနှင့် စာရင်းပိုထုတ်ချေးငွေ	၂၃,၉၆၆,၇၄၂,၃၂၄	၁၈,၅၀၃,၄၇၄,၈၂၉
အခြားဘဏ်များမှ ရရှိသည့်အတိုး	၂,၄၄၁,၀၁၆,၈၀၈	၁,၇၅၁,၈၇၅,၅၈၁
အစိုးရငွေတိုက်စာချုပ်များမှ အတိုး	၃,၀၃၂,၂၂၄,၈၉၈	၂,၇၉၇,၉၈၅,၉၅၀
	<u>၂၉,၄၃၉,၉၈၄,၀၃၀</u>	<u>၂၃,၀၅၃,၃၃၆,၃၆၀</u>

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၁၆။ အတိုးစရိတ်

	၂၀၂၅ - ၂၀၂၆ မြန်မာကျပ်	၂၀၂၄ - ၂၀၂၅ မြန်မာကျပ်
အတိုးစရိတ်		
ငွေစုစာရင်းအပ်ငွေ	၂,၁၉၈,၈၄၂,၉၈၆	၂,၂၇၈,၂၀၈,၄၄၀
ခေါ်ယူအပ်ငွေ	၁၆,၈၁၉,၈၃၀	၉,၇၄၈,၃၀၂
အချိန်ပိုင်းအပ်ငွေ	၅၁၂,၄၆၃,၅၂၈	၆၄၃,၆၇၆,၉၇၃
အထူးငွေစုစာရင်းအပ်ငွေ	၂,၉၃၈,၃၇၇,၂၁၅	၂,၂၇၀,၆၆၁,၇၆၉
အထူးခေါ်ယူအပ်ငွေ	၁,၂၀၁,၀၉၁,၀၉၂	၁,၀၀၂,၄၂၈,၀၅၈
အထူးအချိန်ပိုင်းအပ်ငွေ	၄,၂၅၈,၆၇၅,၄၅၇	၂,၇၇၅,၃၈၄,၇၆၃
Super call Deposit	၅၁၈,၈၀၇,၉၀၇	၂၉၀,၉၇၀,၈၂၈
Flexi income Fixed Deposit	၅၈၆,၅၈၃,၂၆၆	၁၃၆,၅၀၈,၉၄၄
Platinum Fixed Deposits	၃,၀၀၀,၁၇၄,၁၀၄	၂၄၃,၉၂၇,၉၀၆
Royal Saving Deposit	၂,၂၂၉,၄၂၈,၁၀၄	၈၅၉,၃၅၁,၂၆၄
Borrowing From CBM	၄၀,၆၈၄,၉၃၂	၃၀၈,၅၈၉,၀၄၁
	၁၇,၅၀၁,၉၄၈,၄၂၁	၁၀,၈၁၉,၄၅၆,၂၈၉

၁၇။ ကော်မရှင်ဝင်ငွေနှင့် အခကြေးငွေများ

	၂၀၂၅ - ၂၀၂၆ မြန်မာကျပ်	၂၀၂၄ - ၂၀၂၅ မြန်မာကျပ်
ကော်မရှင်		
Swift/TT	၃၇၀,၆၂၉	၂၆၀,၄၄၂
စီးအာမခံ	၁၂၁,၉၀၆,၇၃၁	၅၈,၁၉၁,၂၅၅
ဘဏ်အာမခံ	-	-
အခကြေးငွေ နှင့် ကော်မရှင် (အခြား)	၅၆,၃၂၉,၈၈၉	၄၅,၉၀၅,၁၅၃
Remittance	၁၀၇,၆၃၀,၃၉၀	၁၆၅,၀၉၉,၉၄၇
Commission on Payment Order	၃,၃၄၁,၉၅၀	၃,၄၉၁,၅၁၂
အထွေထွေဝင်ငွေ	၂၈,၃၂၃,၄၉၁	၁၃,၆၂၈,၉၄၅
အခြားစာရင်းများ (Services Charges for others)	၂,၂၃၄,၀၄၆,၃၅၂	၁,၃၆၅,၂၅၉,၂၀၆
	၂,၅၅၁,၉၄၉,၄၃၂	၁,၆၅၁,၈၃၆,၄၅၉

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၁၈။ ကော်မရှင်စရိတ်နှင့် အခကြေးငွေများ

	၂၀၂၅ - ၂၀၂၆ မြန်မာကျပ်	၂၀၂၄ - ၂၀၂၅ မြန်မာကျပ်
ဒါရိုက်တာလုပ်ခ၊ လစာနှင့် စရိတ်	၂၃၂,၈၆၄,၀၀၀	၁၈၀,၀၀၀,၀၀၀
ပညာရှင်စရိတ်	၃၄၀,၆၂၀,၀၀၀	၁၃၁,၁၁၅,၅၀၀
မှတ်ပုံတင်ကြေးနှင့် လိုင်စင်ခ	၄၃၀,၈၁၃,၉၉၇	၂၂၈,၉၉၁,၆၉၄
Fee and Commission Expense On SWIFT Charges	၂၆,၁၅၁,၀၃၂	၃၁,၇၀၅,၄၉၁
အခြား	၁၄၉,၇၃၁,၅၇၆	၃၁၈,၀၃၉,၃၀၁
	<u>၁,၁၈၀,၁၈၀,၆၀၅</u>	<u>၈၈၉,၈၅၁,၉၈၅</u>

၁၉။ အခြားဝင်ငွေ

	၂၀၂၅ - ၂၀၂၆ မြန်မာကျပ်	၂၀၂၄ - ၂၀၂၅ မြန်မာကျပ်
ငွေလဲလှယ်မှုအမြတ်	၁၃,၁၂၁,၅၁၆,၃၁၂	၂,၈၄၉,၇၃၈,၅၇၂
အခြားဝင်ငွေ (ပုံသေပိုင်ပစ္စည်းရောင်းရငွေ)	၁၁၁,၉၇၇,၉၇၃	၈,၉၈၅,၇၅၅,၂၁၂
	<u>၁၃,၂၃၃,၄၉၄,၂၈၅</u>	<u>၁၁,၈၃၅,၄၉၃,၇၈၄</u>

၂၀။ ဆုံးရှုံးမှုအတွက်လျာထားခြင်းများ

	၂၀၂၅ - ၂၀၂၆ မြန်မာကျပ်	၂၀၂၄ - ၂၀၂၅ မြန်မာကျပ်
အထွေထွေကြေးဆုံးလျာထားချက်	၉၂၀,၇၉၃,၀၈၃	၈၉၀,၅၆၇,၃၅၆
သီးသန့်ကြေးဆုံးလျာထားချက်	-	၈၁,၀၀၀,၀၀၀
	<u>၉၂၀,၇၉၃,၀၈၃</u>	<u>၉၇၁,၅၆၇,၃၅၆</u>

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၂၁။ စီမံခန့်ခွဲမှုနှင့်အထွေထွေစရိတ်

	၂၀၂၅ - ၂၀၂၆ မြန်မာကျပ်	၂၀၂၄ - ၂၀၂၅ မြန်မာကျပ်
ငှားခ၊ မိတာခနှင့် ရေမီတာ	၄၄,၇၅၃,၇၄၉	၂၄၅,၉၅၄,၂၃၉
ထိန်းသိမ်းပြုပြင်စရိတ်	၂၉၉,၈၃၈,၇၇၈	၂၂၀,၉၇၉,၈၆၂
နှစ်ပတ်လည်အထွေထွေအစည်းအဝေး	၂၁,၇၁၇,၉၅၀	၂၀,၉၁၆,၂၄၄
အာမခံ	၂၅,၄၁၈,၅၆၀	၁၅,၅၇၇,၆၈၇
အခွန်အခ	၁၉၄,၁၃၄,၇၆၇	၁၃၇,၅၆၂,၀၂၈
စာရေးကိရိယာနှင့် ထောက်ပံ့ပစ္စည်းများ	၁၁၇,၆၇၆,၀၀၆	၉၆,၈၅၀,၀၈၁
ဆက်သွယ်ရေးစရိတ်	၁,၀၇၇,၁၅၄,၃၂၅	၈၀၅,၁၄၉,၆၂၉
သယ်ယူပို့ဆောင်ရေးနှင့် ခရီးစရိတ်	၂၁၂,၀၅၂,၉၃၂	၃၀၄,၀၂၅,၉၉၀
အလှူငွေ - အခြား	၆၃,၆၅၄,၀၀၀	၄,၁၈၃,၅၀၀
General Banking အတွက် သင်တန်းစရိတ်	၁၁,၆၈၆,၄၉၇	၈,၉၂၄,၄၉၀
ဆုံးရှုံးမှုများ၊ ပျက်စီးမှုများနှင့်		
စာရင်းမှပယ်ဖျက်ခြင်းများ	၂၂၆,၄၁၉,၉၂၃	၂၁၁,၇၅၄,၂၅၀
ဘဏ္ဍာရေးဆိုင်ရာ-ချေးငွေအပေါ်ဆုံးရှုံးမှု	၂,၈၆၉,၁၃၁,၈၈၈	၂,၅၃၉,၈၂၇,၉၈၇
အထွေထွေစရိတ်	၃၇၄,၁၀၈,၆၉၈	၃၄၁,၈၄၉,၀၄၅
	၅,၅၃၇,၇၄၈,၀၇၁	၄,၉၅၃,၅၅၅,၀၃၁

၂၂။ တန်ဖိုးလျော့

	၂၀၂၅ - ၂၀၂၆ မြန်မာကျပ်	၂၀၂၄ - ၂၀၂၅ မြန်မာကျပ်
အဆောက်အဦး	၆၉,၄၂၄,၆၇၁	၆၀,၉၃၀,၅၆၇
ပရိဘောဂ	၄၉,၉၇၁,၄၈၄	၄၈,၇၅၄,၈၄၃
ရုံးသုံး စက်ပစ္စည်း	၁၀၅,၆၁၁,၄၇၁	၁၀၆,၀၇၇,၅၂၆
ကွန်ပျူတာ	၃၉၂,၇၂၆,၆၅၈	၂၀၃,၈၆၃,၇၇၆
မော်တော်ယာဉ်	၁၂၂,၇၇၃,၇၁၇	၇၈,၉၂၁,၂၁၇
မော်တော် ဆိုင်ကယ်	၁,၁၉၀,၅၂၅	၁,၂၈၃,၀၂၅
Right of use assets	၂၉၇,၁၁၆,၉၂၂	၂၅,၃၀၀,၀၀၀
ထိတွေ့ကိုင်တွယ်၍မရသောပစ္စည်း	၁၈၃,၀၀၄,၉၇၆	၁၂၃,၀၉၂,၀၆၈
Held for sale	၆၉၀,၁၁၇	-
	၁,၂၂၂,၅၁၀,၅၄၂	၆၄၈,၂၂၃,၀၂၁

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၂၃။ ဝင်ငွေခွန်စရိတ်

	၂၀၂၅ - ၂၀၂၆ မြန်မာကျပ်	၂၀၂၄ - ၂၀၂၅ မြန်မာကျပ်
ယခုနှစ်အတွက် ဝင်ငွေခွန် လျာထားမှု	၂,၅၃၇,၃၈၅,၇၄၈	၁,၂၅၆,၀၁၄,၅၂၇
အခြေပစ္စည်းရောင်းချခြင်းမှအမြတ်အပေါ်အခွန်	၁၁,၁၉၇,၇၉၈	၈၉၈,၅၇၅,၅၂၂
	<u>၂,၅၄၈,၅၈၃,၅၄၆</u>	<u>၂,၁၅၄,၅၉၀,၀၄၉</u>

၂၄။ အစုရှယ်ယာတစ်စု၏အခြေခံဝင်ငွေ

	၂၀၂၅ - ၂၀၂၆ မြန်မာကျပ်	၂၀၂၄ - ၂၀၂၅ မြန်မာကျပ်
ဘဏ္ဍာရေးကာလအတွင်း ဘဏ်၏အစုရှင်များသို့ ခွဲဝေပေးနိုင်သောအသားတင် အမြတ်/(အရှုံး) (ကျပ်)	၁၁,၄၁၈,၃၉၉,၈၅၉	၁၁,၉၇၆,၁၇၀,၈၂၇
ကာလအတွင်း		
ပျမ်းမျှသာမန်အစုရှယ်ယာအရေအတွက်	၂၉,၆၆၄,၆၁၃	၂၉,၆၆၄,၆၁၃
လျော့နည်းဖွယ်ရှိသော အကျိုးသက်ရောက်မှု	-	-
ညှိနှိုင်းပြီးပျမ်းမျှသာမန်အစုရှယ်ယာအရေအတွက်	<u>၂၉,၆၆၄,၆၁၃</u>	<u>၂၉,၆၆၄,၆၁၃</u>
	<u>၃၈၅</u>	<u>၄၀၄</u>

၂၅။ ပတ်သက်ဆက်နွယ်နေသော အဖွဲ့အစည်းများ၏ လက်ကျန်စာရင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
<u>(က)စာရင်းလုပ်ဆောင်ချက်များ</u>		
ဒါရိုက်တာများ၏ အခကြေးငွေနှင့် စရိတ်	၅၂၄,၅၀၀,၀၀၀	၃၃၃,၈၅၀,၀၀၀
<u>(ခ) လက်ကျန်စာရင်း</u>		
ချေးငွေနှင့် စာရင်းပိုထုတ်ချေးငွေ	၁,၁၅၃,၆၃၆,၃၈၁	၄,၆၄၃,၇၁၄,၀၄၁
အပ်နှံငွေများ	၇၂၃,၅၁၀,၅၇၅	၃၂၄,၉၁၇,၀၄၈

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၂၆။ အာမခံများ နှင့် ကတိကဝတ်များ

	Less than 1 year မြန်မာကျပ်	More than 1 year မြန်မာကျပ်	စုစုပေါင်း မြန်မာကျပ်
အာမခံများ :			
၂၀၂၅ - ၂၀၂၆			
လုပ်ဆောင်ချက်ပေါ်မူတည်သော အာမခံချက်များ	၃,၆၆၂,၀၇၁,၈၇၂	-	၃,၆၆၂,၀၇၁,၈၇၂
	<u>၃,၆၆၂,၀၇၁,၈၇၂</u>	<u>-</u>	<u>၃,၆၆၂,၀၇၁,၈၇၂</u>
၂၀၂၄ - ၂၀၂၅			
လုပ်ဆောင်ချက်ပေါ်မူတည်သော အာမခံချက်များ	၃,၁၁၂,၇၁၅,၉၇၀	-	၃,၁၁၂,၇၁၅,၉၇၀
	<u>၃,၁၁၂,၇၁၅,၉၇၀</u>	<u>-</u>	<u>၃,၁၁၂,၇၁၅,၉၇၀</u>

အာမခံခြင်း (Guarantees) ဆိုသည်မှာ ဖော်ပြထားသော ရပိုင်ခွင့် နှင့် ပေးရန်တာဝန်များ ပြောင်းလဲခြင်း သို့မဟုတ် ဖြစ်ရပ်တစ်ခုအတွက် ဘဏ်မှလိုအပ်သော ပေါ်ကောင်းပေါ်လာနိုင်သော ပေးချေမှုပြုလုပ်ရန် အတွက် ချုပ်ဆိုထားသော စာချုပ်များကိုဆိုလိုပါသည်။

အထက်ဖော်ပြပါ လုပ်ဆောင်ချက်အာမခံငွေ ၃,၆၆၂,၀၇၁,၈၇၂ တွင် မြတ်နိုးသူကုမ္ပဏီလီမိတက် (“MNTC”) သို့ ထုတ်ပေးသော ကျပ် ၂,၈၇၅,၇၃၃,၀၇၂ ပါဝင်သည်။ မြတ်နိုးသူကုမ္ပဏီလီမိတက်သို့ ထုတ်ပေးသော ဘဏ်အာမခံငွေ ပမာဏကို ၂၀၂၆ ခုနှစ် မေလ ၇ ရက်နေ့တွင် ပြေလည်အောင် ဖြေရှင်းခဲ့ပြီး အာမခံပစ္စည်းကို ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပေးခဲ့သည်။

	Less than 1 year မြန်မာကျပ်	More than 1 year မြန်မာကျပ်	စုစုပေါင်း မြန်မာကျပ်
ကတိကဝတ်များ			
၂၀၂၅ - ၂၀၂၆			
ထုတ်ယူခြင်းမရှိသေးသော စာရင်းပိုထုတ်ချေးငွေ	၁,၇၀၉,၂၁၈,၈၀၆	-	၁,၇၀၉,၂၁၈,၈၀၆
	<u>၁,၇၀၉,၂၁၈,၈၀၆</u>	<u>-</u>	<u>၁,၇၀၉,၂၁၈,၈၀၆</u>
၂၀၂၄ - ၂၀၂၅			
ထုတ်ယူခြင်းမရှိသေးသော စာရင်းပိုထုတ်ချေးငွေ	၂,၉၁၄,၄၀၄,၂၁၈	-	၂,၉၁၄,၄၀၄,၂၁၈
	<u>၂,၉၁၄,၄၀၄,၂၁၈</u>	<u>-</u>	<u>၂,၉၁၄,၄၀၄,၂၁၈</u>

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

နောက်ဆက်တွဲ - ခ

ပုံသေပိုင်ပစ္စည်းစာရင်း

မေြ	အဆောက်အဦး	ပရိဘောဂ	ရုံးသုံး စက်ပစ္စည်း	ကွန်ပျူတာ	မော်တော်ယာဉ်	မော်တော် ဆိုင်ကယ်	စုစုပေါင်း
မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်
၁-၄-၂၀၂၅ နေ့ရှိစာရင်းဖွင့်လက်ကျန်	၄,၇၃၃,၁၄၀,၄၉၉	၄,၆၅၆,၁၆၃,၆၄၄	၁,၀၄၃,၁၁၄,၃၁၃	၉၇၄,၄၀၃,၁၆၆	၆၃၁,၃၆၉,၇၃၆	၉,၁၂၄,၂၀၀	၁၂,၉၄၈,၂၆၅,၉၆၀
နှစ်အတွင်းဝယ်ယူခြင်း	၄၁၂,၉၀၀,၀၀၀	၈၉၇,၈၁၀,၀၆၅	၆၁,၄၄၀,၂၀၀	၅၃,၈၁၆,၇၃၀	၃၅၀,၈၂၀,၀၀၀	-	၁,၈၁၆,၀၂၃,၅၉၅
ရောင်းချခြင်း	-	-	(၂၀,၃၁၂,၄၅၀)	-	-	-	(၂၀,၃၁၂,၄၅၀)
ပယ်ဖျက်ခြင်း	-	(၁၆,၆၁၂,၄၁၉)	(၆၈,၀၇၄,၉၄၆)	(၂၃,၇၅၇,၈၈၈)	-	-	(၁၇၃,၇၄၁,၀၇၈)
စာရင်းညှိနှိုင်းခြင်း	၆၄၈,၁၅၉,၃၇၅	၄၂,၉၄၀,၆၂၅	-	၉၄၅,၄၉၂,၅၆၅	-	-	၁,၆၁၆,၅၉၂,၅၆၅
၃၁-၃-၂၀၂၆ နေ့ရှိလက်ကျန်	၅,၇၉၄,၁၉၉,၈၇၄	၅,၅၈၀,၃၀၁,၉၁၅	၈၇၄,၄၉၁,၁၇၈	၁,၉၄၉,၉၅၄,၅၇၂	၉၈၂,၁၈၉,၇၃၆	၉,၁၂၄,၂၀၀	၁၆,၂၀၆,၈၅၈,၅၉၂

တန်ဖိုးလျော့လျော့ထား

၁-၄-၂၀၂၅ နေ့ရှိစာရင်းဖွင့်တန်ဖိုးင	-	၇၉၂,၄၆၀,၇၂၉	၂၇၁,၆၉၉,၀၆၆	၅၅၁,၂၂၅,၄၂၈	၁၁၃,၃၇၈,၃၂၂	၄,၇၉၈,၇၁၃	၂,၀၇၈,၄၄၀,၃၅၆
နှစ်အတွင်းတန်ဖိုးလျော့	-	၆၉,၄၂၄,၆၇၁	၄၉,၉၇၁,၄၈၄	၃၉၂,၇၆၆,၆၅၈	၁၂၂,၇၇၃,၇၁၇	၁,၁၉၀,၅၂၅	၇၄၁,၆၉၈,၅၂၆
ရောင်းချခြင်း	-	-	-	(၁၁,၅၉၀,၄၂၃)	-	-	(၁၁,၅၉၀,၄၂၃)
ပယ်ဖျက်ခြင်း	-	(၁၄,၀၅၀,၇၇၉)	(၂၁,၄၀၇,၃၂၇)	(၂၃,၀၂၇,၃၅၂)	-	-	(၁၅၇,၀၅၉,၀၄၇)
စာရင်းညှိနှိုင်းခြင်း	-	-	-	-	-	-	-
၃၁-၃-၂၀၂၆ နေ့ရှိလက်ကျန်	-	၈၄၇,၈၃၄,၆၂၂	၃၀၀,၂၅၃,၂၂၄	၉၂၀,၉၂၄,၇၃၄	၂၃၆,၁၅၂,၀၃၉	၅,၉၈၉,၂၃၈	၂,၆၈၃,၄၈၉,၄၁၁

၃၁-၃-၂၀၂၆

နေ့ရှိအသားတင်တန်ဖိုး

၅,၇၉၄,၁၉၉,၈၇၄	၄,၇၃၂,၄၆၇,၂၉၃	၅၇၄,၂၃၇,၉၅၅	၆၄၃,၈၃၁,၅၆၂	၁,၀၂၉,၀၂၉,၈၃၈	၇၄၆,၀၃၇,၆၉၇	၃,၅၃၄,၉၆၃	၁၃,၅၂၃,၃၃၉,၁၈၁
၄,၇၃၃,၁၄၀,၄၉၉	၃,၈၆၃,၇၀၂,၉၁၄	၆၂၈,၈၆၁,၃၃၇	၆၉၈,၂၆၂,၂၁၆	၄၂၃,၁၇၇,၇၃၇	၅၁၇,၉၉၁,၄၁၄	၄,၇၂၅,၄၈၈	၁၀,၈၆၉,၈၂၅,၆၀၅

နေ့ရှိအသားတင်တန်ဖိုး

အထက်ဖော်ပြပါ ပုံသေပိုင်ပစ္စည်းများသည် ပုံသေပိုင်ပစ္စည်းမှတ်တမ်းစာအုပ်နှင့် ကိုက်ညီပြီး ဒါရိုက်တာများ၏အတည်ပြုချက်ဖြင့် ဝယ်ယူသောပုံသေပိုင်ပစ္စည်းများ အားလုံးပါဝင်ကြောင်း ပထမပုဂ္ဂလိကဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် က ပိုင်ဆိုင်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ တွင် အားလုံးတည်ရှိကြောင်း သက်သေခံပါသည်။



အမှုဆောင်အရာရှိချုပ်



ဒါရိုက်တာ



ဒါရိုက်တာ

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

နေ့ကော်ဆက်တွဲ - ခ							
ပုံသေပိုင်ပစ္စည်းစာရင်း							
မူလတန်ဖိုး	မြေ	အဆောက်အဦး	ပရိဘောဂ	ရုံးသုံးစက်ပစ္စည်း	ကွန်ပျူတာ	မော်တော်ယာဉ်	စုစုပေါင်း
	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်
၁-၄-၂၀၂၄ နေ့ရှိစာရင်းဖွင့်လက်ကျန်	၁၁,၃၁၄,၈၉၅,၄၅၁	၄,၄၄၈,၄၈၃,၇၇၇	၈၄၉,၀၇၇,၀၅၃	၅၈၂,၇၁၂,၄၁၀	၉၉၈,၈၆၀,၄၉၀	၁၄၆,၃၁၂,၇၃၆	၁၈,၃၅၀,၆၀၆,၁၁၇
နှစ်အတွင်းဝယ်ယူခြင်း	-	၄၈၈,၆၇၁,၁၆၂	၅၄,၆၆၈,၀၃၀	၅၁၁,၉၂၂,၀၅၃	၅၅,၈၃၂,၅၄၀	-	၁,၅၉၆,၁၄၇,၇၈၅
ရောင်းချခြင်း	(၅,၆၄၄,၉၅၄,၉၅၂)	(၇၅၂၅၁,၅၄၂)	-	-	-	-	(၅,၇၂၀,၂၀၆,၄၉၄)
ပယ်ဖျက်ခြင်း	-	(၇၃၉,၇၅၃)	(၁၃,၈၂၆,၁၈၀)	(၆၁,၈၀၁,၁၅၀)	(၈၉,၆၂၃,၉၄၄)	(၇၄၀,၀၀၀)	(၁၆၆,၇၃၁,၀၇၇)
စာရင်းညှိနှိုင်းခြင်း	(၉၃၆,၈၀၀,၀၀၀)	(၂၀၅,၀၀၀,၀၀၀)	၁၀,၆၃၄,၅၀၀	၁၀,၂၈၁,၀၀၀	၉,၃၃၄,၀၀၀	-	(၁,၁၁၁,၅၅၀,၄၂၀)
၃၁-၃-၂၀၂၅ နေ့ရှိလက်ကျန်	၄,၇၃၃,၁၄၀,၄၉၉	၄,၆၅၆,၁၆၃,၆၄၄	၉၀၀,၅၅၀,၄၀၃	၁,၀၄၃,၁၁၄,၃၁၃	၉၇၄,၄၀၃,၁၆၆	၉၁၂,၄၂၀	၁၂,၉၄၈,၂၆၅,၉၆၀
တန်ဖိုးလျော့လျာထား							
၁-၄-၂၀၂၄ နေ့ရှိစာရင်းဖွင့်တန်ဖိုးလျော့	-	၇၅၇,၆၈၇,၈၀၀	၂၃၅,၈၀၇,၁၂၃	၃၀၀,၂၄၇,၆၆၆	၄၃၆,၉၀၂,၆၀၅	၃၄,၄၅၇,၁၀၅	၁,၇၆၉,၃၅၈,၀၁၇
နှစ်အတွင်းတန်ဖိုးလျော့	-	၆၀,၉၃၀,၅၆၇	၄၈,၇၅၄,၈၄၃	၁၀၆,၀၇၇,၅၆၆	၂၀၃,၈၆၃,၇၆၆	၇၈,၉၂၁,၂၁၇	၄၉၉,၈၃၀,၉၅၃
ရောင်းချခြင်း	-	(၁၄,၂၆၆,၄၃၈)	-	-	-	-	(၁၄,၂၆၆,၄၃၈)
ပယ်ဖျက်ခြင်း	-	(၃၅၉,၉၄၉)	(၁၂,၈၇၂,၉၀၀)	(၆၁,၄၃၇,၁၂၅)	(၈၉,၅၄၀,၉၅၂)	-	(၁၆၄,၉၅၀,၉၅၆)
စာရင်းညှိနှိုင်းခြင်း	-	(၁၁,၅၃၁,၂၅၀)	-	-	-	-	(၁၁,၅၃၁,၂၅၀)
၃၁-၃-၂၀၂၅ နေ့ရှိလက်ကျန်	-	၇၉၂,၄၆၀,၇၂၉	၂၇၁,၆၈၉,၀၆၆	၃၄၄,၈၈၈,၀၉၇	၅၅၁,၂၂၅,၄၂၈	၄၁၃,၃၇၈,၃၂၂	၂,၀၇၈,၄၄၀,၃၅၆
၃၁-၃-၂၀၂၅ နေ့ရှိအသားတင်တန်ဖိုး	၄,၇၃၃,၁၄၀,၄၉၉	၃,၈၆၃,၇၀၂,၉၁၄	၆၂၈,၈၆၁,၃၃၇	၆၉၈,၂၂၆,၂၁၆	၄၂၃,၁၇၇,၇၃၇	၅၁၇,၉၉၁,၄၁၄	၁၀,၈၆၉,၈၂၅,၆၀၅

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

Right-of-use assets

နောက်ဆက်တွဲ - ၂

	၃၁.၃.၂၀၂၆ မြန်မာကျပ်	၃၁.၃.၂၀၂၅ မြန်မာကျပ်
မူလတန်ဖိုး		
စာရင်းဖွင့်လက်ကျန်	၅၅,၂၀၀,၀၀၀	-
နှစ်အတွင်း ထပ်တိုး	-	၅၅,၂၀၀,၀၀၀
ပယ်ဖျက်ခြင်း	(၅၅,၅၀၈,၄၀၀)	-
စာရင်းညှိနှိုင်း	၇၄၉,၃၃၀,၆၅၂	-
စာရင်းပိတ်လက်ကျန်	၇၄၉,၀၂၂,၂၅၂	၅၅,၂၀၀,၀၀၀
တန်ဖိုးလျော့လျာထား		
စာရင်းဖွင့်လက်ကျန်	၂၅,၃၀၀,၀၀၀	-
နှစ်အတွင်းတန်ဖိုးလျော့	၂၉၇,၁၁၆,၉၂၂	၂၅,၃၀၀,၀၀၀
စာရင်းပယ်ဖျက်	(၁,၆၃၂,၆၀၀)	-
စာရင်းညှိနှိုင်း	-	-
စာရင်းပိတ်လက်ကျန်	၃၂၀,၇၈၄,၃၂၂	၂၅,၃၀၀,၀၀၀
စာရင်းပိတ် အသားတင်လက်ကျန်တန်ဖိုး	၄၂၈,၂၃၇,၉၃၀	၂၉,၉၀၀,၀၀၀


အမှုဆောင်အရာရှိချုပ်


ဒါရိုက်တာ


ဒါရိုက်တာ

FIRST PRIVATE BANK PUBLIC COMPANY LIMITED

(Incorporated in the Republic of the Union of Myanmar)

**FINANCIAL STATEMENTS AND OTHER FINANCIAL INFORMATION
FOR THE YEAR ENDED 31 MARCH 2026**

**V ADVISORY LIMITED
CERTIFIED PUBLIC ACCOUNTANTS**

FIRST PRIVATE BANK PUBLIC COMPANY LIMITED*(Incorporated in the Republic of the Union of Myanmar)***CORPORATE INFORMATION AS AT 31 March 2026**

DIRECTORS

DAW HLA HLA WIN	Director
U THEIN LWIN	Director
U MYO TUN	Director
U THEIN MYINT	Director
U HTIN AUNG KYAW OO	Director
U LA SAN	Director
U TUN WIN NAING	Director
U THET SWE	Independent Director
DR. LE LE WIN	Independent Director

REGISTERED OFFICE

No.619/621, Merchant Street,
Corner of Bo Soon Pat Street and Merchant Street,
Pabendan Township,
Yangon Region, Myanmar

AUDITOR

V Advisory Limited
Certified Public Accountants

CONTENTS

	Page
REPORT OF THE DIRECTORS	1-3
INDEPENDENT AUDITOR'S REPORT	4-5
STATEMENT OF FINANCIAL POSITION	6
STATEMENT OF PROFIT OR LOSS AND OTHER COMPREHENSIVE INCOME	7
STATEMENT OF CHANGES IN EQUITY	8
STATEMENT OF CASH FLOWS	9
NOTES TO FINANCIAL STATEMENTS	10-34
ANNEXURE	35-37

FIRST PRIVATE BANK PUBLIC COMPANY LIMITED

REPORT OF THE DIRECTORS

The directors are pleased to present their statement to the members together with the audited financial statements of First Private Bank Public Company Limited ("the Bank") for the year ended 31 March 2026.

In our opinion

- The financial statements set out on pages 6 to 37 are drawn up so as to give a true and fair view of the financial position of the Bank as at 31 March 2026 and the financial performance, changes in equity and cash flows of the bank for year ended on that date.
- The books of accounts have been maintained in accordance with the Section 257 (a) and 258 (a) of Myanmar Companies Law 2017.
- at the date of this statement, there are reasonable grounds to believe that the Bank will be able to pay its debts as and when they fall due.

The Board of Directors has, on the date of this statement, authorized these financial statements for issue.

Directors

The directors in office at the date of this statement are as follows:

- 1 DAW HLA HLA WIN
- 2 U THEIN LWIN
- 3 U MYO TUN
- 4 U HTIN AUNG KYAW OO
- 5 U THEIN MYINT
- 6 U LA SAN
- 7 U TUN WIN NAING
- 8 U THET SWE
- 9 DR. LE LE WIN

Directors and their interests

The director in office in the year and their beneficial interests in the Bank at the end of financial year were as follows:

	Number of Shares	
	31.3.2026	31.3.2025
1 U KYAW TIN	11,200	11,200
2 DAW HLA HLA WIN	87,120	87,120
3 U THEIN LWIN	11,200	11,200
4 U MYO TUN	167,040	167,040
5 U HTIN AUNG KYAW OO	10,000	10,000
6 U THEIN MYINT	28,317	27,192
7 U LA SAN	60,000	60,000
8 U TUN WIN NAING	650,346	618,506
9 DR. LE LE WIN	3,499	1,419
10 U THET SWE	1,802	1,802

FIRST PRIVATE BANK PUBLIC COMPANY LIMITED

REPORT OF THE DIRECTORS

Since the end of the previous financial year, no director has received or become entitled to receive a benefit by reason of a contract made by the Bank of related corporation with the director or with a firm of which he is a member or with a company in which he has a substantial financial interest, except as disclosed in the accompanying financial statements and in this report.

Continuing Operations

None of the activities of the Bank were discontinued or acquired during the year.

Result of the Financial Year

In the opinion of the directors, the results of the operations of the Bank during the financial year have not been affected by any item, transaction or event of a material and unusual nature other than the exceptional items and extraordinary items disclosed in the report.

The Bank has no recognized gains or losses during the financial year other than the profit or loss stated in the report.

Dividends

During the year, dividend of MMK 9,077,371,578 was paid by the Bank with the approval of Central Bank of Myanmar.

Share options

During the financial year, there were:

- (i) no options granted by the Bank to any person to take up unissued shares in the Bank; and
- (ii) no shares issued by virtue of any exercise of option to take up unissued shares of the Bank.

As at the end of the financial year, there were no unissued shares of the Bank under options.

Charges and Contingent Liabilities

Since the end of the financial year no charge on the assets of the Bank has arisen which secures the liabilities of any other person. Since the end of the financial year no contingent liability of the Bank has arisen. No contingent of other liability of the Bank has become enforceable or is likely to become enforceable within a period of twelve months after the end of the financial year which, in the opinion of the directors, will or may substantially affect the ability of the Bank to meet their obligations as and when they fall due.

Anti-Money Laundering (AML) and Countering the Financing of Terrorism (CFT)

The Directors confirm that the Bank has maintained its commitment to full compliance with applicable Anti-Money Laundering (AML) and Countering the Financing of Terrorism (CFT) laws, regulations, and guidelines as issued by the Financial Intelligence Unit (FIU).

FIRST PRIVATE BANK PUBLIC COMPANY LIMITED

REPORT OF THE DIRECTORS

Related Party Transactions

The board of directors confirm that, except as disclosed in Note 25, no related party transactions were conducted by the Bank during the financial year ended 31 March 2026.

On behalf of the Management,



THU RA

Chief Executive Officer

First Private Bank Public Company Limited



Director, on behalf of Board of Directors

First Private Bank Public Company Limited

Date : **27 June 2026**



V ADVISORY
CREATING BETTER BUSINESS

Complex 45, Tower B, #B 406, 45 Street, Botahtaung, Yangon 11161, Myanmar.

☎ (+95) 9 795 155 155, 9 777 013 575 ✉ info@v-advisory.com.mm 🌐 www.v-advisory.com.mm

INDEPENDENT AUDITOR'S REPORT

To the Members of First Private Bank Public Company Limited

(Incorporated in the Republic of the Union of Myanmar)

Report on the Audit of the Financial Statements

Opinion

We have audited the financial statements of First Private Bank Public Company Limited (The Bank), which comprise the statement of financial position as at 31 March 2026, and the statements of profit or loss and other comprehensive income, changes in equity and cash flows for the year ended 31 March 2026, and notes to the financial statements, including a summary of significant accounting policies.

In our opinion, the accompanying financial statements of the Bank are properly drawn up so as to give a true and fair view of the financial position of the Bank as at 31 March 2026, and its performance, its changes in equity and its cash flows for the year then ended, in accordance with Myanmar Financial Reporting Standards (MFRSs).

Basis for opinion

We conducted our audit in accordance with Myanmar Standards on Auditing (MSAs). Our responsibilities under those standards are further described in the Auditor's Responsibilities for the Audit of the Financial Statements section of our report. We are independent of the Bank in accordance with the ethical requirements that are relevant to our audit of the financial statements in Myanmar, and we have fulfilled our other ethical responsibilities in accordance with these requirements. We believe that the audit evidence we have obtained is sufficient and appropriate to provide a basis for our opinion.

Key audit matters

Key audit matters are those matters that, in our professional judgment, were of most significance in our audit of the financial statements of the current period. These matters were addressed in the context of our audit of the financial statements as a whole, and in forming our opinion thereon, and we do not provide a separate opinion on these matters.

Other information

Management is responsible for the other information. The other information comprises the Directors' statement, but does not include the financial statements and the auditor's report thereon. Our opinion on the financial statements does not cover the other information and we do not express any form of assurance conclusion thereon.

Responsibilities of management and those charged with governance for the financial statements

Management is responsible for the preparation and fair presentation of these financial statements in accordance with Myanmar Financial Reporting Standards, and for such internal control as management determines is necessary to enable the preparation of financial statements that are free from material misstatement, whether due to fraud or error.

In preparing the financial statements, management is responsible for assessing the Bank's ability to continue as a going concern, disclosing as applicable, matters related to going concern and using the going concern basis of accounting unless management either intends to liquidate the Bank or to cease operations, or has no realistic alternative but to do so. Those charged with governance are responsible for overseeing the Bank's financial reporting process.



V ADVISORY
CREATING BETTER BUSINESS

Complex 45, Tower B, #B 406, 45 Street, Botahtaung, Yangon 11161, Myanmar.

☎ (+95) 9 795 155 155, 9 777 013 575 ✉ info@v-advisory.com.mm 🌐 www.v-advisory.com.mm

Auditor's responsibilities for the audit of the financial statements

Our objectives are to obtain reasonable assurance about whether the financial statements as a whole are free from material misstatement, whether due to fraud or error, and to issue an auditor's report that includes our opinion. Reasonable assurance is a high level of assurance, but is not guarantee that an audit conducted in accordance with MSAs will always detect a material misstatement when it exists. Misstatements can arise from fraud or error and are considered material if, individually or in the aggregate, they could reasonably be expected to influence the economic decisions of users taken on the basis of these financial statement. As part of an audit in accordance with MSAs, we exercise professional judgment and maintain professional skepticism throughout the audit. We communicate with those charged with governance regarding, among other matters, the planned scope and timing of the audit and significant findings, including any significant deficiencies in internal control that we identify during our audit. We also provide those charged with governance with a statement that we have complied with relevant ethical requirements regarding independence, and to communicate with them all relationships and other matters that may reasonably be thought to bear on our independence, and where applicable, related safeguards.

Report on other legal and regulatory requirements

In accordance with Section 280 of the Myanmar Companies Law 2017, we report that:

- (i) We have obtained all the information and explanations we have required
- (ii) The financial statements referred to in the report are drawn up in conformity with applicable law:
- (iii) The financial statements exhibit a true and fair view of the state of the company's affair according to the best of our information and the explanations given to us, as shown by the books of the Bank and
- (iv) The financial records have been kept by the Bank as required by section 257 (a) & 258 (a) of the Myanmar Companies Law 2017.

Also, in accordance with Section 89 of the Financial Institutions of Myanmar Law, we report that subject to our management letter, in opinion, the financial statements are complete and properly and fairly drawn up, they present fairly the operations of the Bank and the information obtained from the officers and representatives of the Bank are satisfactory.

Myat Noe Aung
Certified Public Accountant
PAPP Registered No. 196

V Advisory Limited
Complex 45, Tower B, #B 406, 45 Street,
Botahtaung, Yangon 11161, Myanmar

Date: 27 June 2026
Yangon, Myanmar

FIRST PRIVATE BANK PUBLIC COMPANY LIMITED

(Incorporated in the Republic of the Union of Myanmar)

STATEMENT OF FINANCIAL POSITION AS AT 31 MARCH 2026

	Notes	31 March 2026 MMK	31 March 2025 MMK
ASSETS			
Cash and cash equivalents	6	95,728,117,494	62,578,653,971
Loans and advances	7	208,881,795,886	162,842,141,724
Other Assets	8	10,438,457,397	14,689,305,806
Inventories		63,628,835	60,601,084
Held for sale		489,759,375	1,193,768,750
Investment Securities	9	45,201,300,000	36,201,300,000
Property and equipment	10	13,523,339,181	10,869,825,605
Right of use assets		428,237,930	29,900,000
Intangible asset	11	381,352,790	264,706,136
TOTAL ASSETS		375,135,988,889	288,730,203,075
EQUITY			
Paid-up share capital	12	29,664,613,000	29,664,613,000
Share Premium		11,845,878,597	11,845,878,597
Statutory Reserves	13	24,891,991,492	22,037,391,527
Contingency Reserve	13	115,462,874	114,850,143
Other Reserve	13	3,478,384,749	3,478,384,749
Retained Earning		17,689,917,096	18,203,488,780
Total equity		87,686,247,807	85,344,606,795
LIABILITIES			
Deposit from customers		262,060,371,222	176,504,144,110
Deposit from banks		10,115,830,609	12,058,023,329
Other liabilities	14	11,093,503,333	11,564,186,007
2%General provision on loans and advances		4,180,035,918	3,259,242,834
Total liabilities		287,449,741,082	203,385,596,280
TOTALY LIABILITIES AND EQUITY		375,135,988,889	288,730,203,075
Acceptance, Endorsement and Guarantee	26	3,662,071,872	3,112,715,970
Undrawn loan commitments	26	1,709,218,806	2,914,404,218

See accompanying Notes to the Financial Statements

Authenticated by Directors: -



Chief Executive Officer



Director



Director

FIRST PRIVATE BANK PUBLIC COMPANY LIMITED

(Incorporated in the Republic of the Union of Myanmar)

STATEMENT OF PROFIT OR LOSS AND OTHER COMPREHENSIVE INCOME FOR THE YEAR ENDED 31 MARCH 2026

	Notes	2025-2026	2024-2025
		MMK	MMK
Interest income	15	29,439,984,030	23,053,336,360
Interest expenses	16	(17,501,948,421)	(10,819,456,289)
Net interest income		11,938,035,609	12,233,880,071
Fee and commission income	17	2,551,949,432	1,651,836,459
Fee and Commission expenses	18	(1,180,180,605)	(889,851,985)
Net fees and commission income		1,371,768,827	761,984,474
Other income	19	13,233,494,285	11,835,493,784
Total Net Income		26,543,298,722	24,831,358,329
Allowance for credit losses	20	(920,793,083)	(971,567,356)
		25,622,505,639	23,859,790,973
Personnel expenses		(4,895,263,621)	(4,127,252,044)
General and Administrative Expenses	21	(5,537,748,071)	(4,953,555,031)
Depreciation and Amortization	22	(1,222,510,542)	(648,223,021)
Profit before income tax		13,966,983,405	14,130,760,877
Income tax expenses	23	(2,548,583,546)	(2,154,590,049)
Net Profit for the year		11,418,399,859	11,976,170,827
Other comprehensive income		-	-
Total comprehensive income for the year		11,418,399,859	11,976,170,827
 Earning Per Share	24	 385	 404

See accompanying Notes to the Financial Statements

Authenticated by Directors: -



Chief Executive Officer



Director



Director

FIRST PRIVATE BANK PUBLIC COMPANY LIMITED

(Incorporated in the Republic of the Union of Myanmar)

STATEMENT OF CHANGES IN EQUITY FOR THE YEAR ENDED 31 MARCH 2026

	Share Capital	Share Premium	Statutory Reserve	Other Reserve	Contingency Reserve	Retained Earnings	Total Equity
	MMK	MMK	MMK	MMK	MMK	MMK	MMK
2025-2026							
Balance at beginning of year	29,664,613,000	11,845,878,597	22,037,391,527	3,478,384,749	114,850,143	18,203,488,780	85,344,606,795
Transferred to Retained Earnings	-	-	-	-	-	-	-
Restated balance	29,664,613,000	11,845,878,597	22,037,391,527	3,478,384,749	114,850,143	18,203,488,780	85,344,606,795
Adjustment for the year	-	-	-	-	-	-	-
Provision for the year	-	-	2,854,599,965	-	612,731	(2,854,599,965)	612,731
Net profit for the year	-	-	-	-	-	11,418,399,859	11,418,399,859
Dividend paid	-	-	-	-	-	(9,077,371,578)	(9,077,371,578)
Balance as at end of year	29,664,613,000	11,845,878,597	24,891,991,492	3,478,384,749	115,462,874	17,689,917,096	87,686,247,807
2024-2025							
Balance at beginning of year	29,664,613,000	11,845,878,597	19,043,348,820	3,478,384,749	114,696,412	9,221,360,659	73,368,282,237
Transferred to Retained Earnings	-	-	-	-	-	-	-
Restated balance	29,664,613,000	11,845,878,597	19,043,348,820	3,478,384,749	114,696,412	9,221,360,659	73,368,282,237
Adjustment for the year	-	-	-	-	-	-	-
Provision for the year	-	-	2,994,042,707	-	153,731	(2,994,042,707)	153,731
Net profit for the year	-	-	-	-	-	11,976,170,827	11,976,170,827
Balance as at end of year	29,664,613,000	11,845,878,597	22,037,391,527	3,478,384,749	114,850,143	18,203,488,780	85,344,606,795

Authenticated by Directors: -



Chief Executive Officer



Director



Director

FIRST PRIVATE BANK PUBLIC COMPANY LIMITED

(Incorporated in the Republic of the Union of Myanmar)

STATEMENT OF CASH FLOWS FOR THE YEAR ENDED 31 MARCH 2026

	31 March 2026 MMK	31 March 2025 MMK
1 Cashflows from operating activities		
Profit before tax	13,966,983,405	14,130,760,877
Adjustments for:		
Depreciation	1,222,510,542	648,223,021
(Gain)/loss on disposal	(111,977,973)	(8,985,755,212)
Capital Gain Tax	(11,197,798)	(898,575,522)
Property and equipment written-off	110,925,458	1,780,101
General Provision on Doubtful Debts	920,793,083	-
Operating profit/(loss) before working capital changes	16,098,036,717	4,896,433,265
Working capital changes		
(Increase)/decrease in Inventory	(3,027,752)	(4,202,874)
(Increase)/decrease in Loans and advances	(46,039,654,163)	(44,377,364,342)
(Increase)/decrease in Other assets	4,397,847,648	(896,886,842)
(Increase)/decrease in Deposit from customers	85,556,227,112	26,655,695,571
(Increase)/decrease in Deposit from banks	(1,942,192,720)	12,000,000,000
(Increase)/decrease in Other liabilities	(2,179,634,964)	272,084,671
Cash generated from operation	55,887,601,878	(1,454,240,552)
Income tax paid	(2,460,777,634)	(700,170,000)
Net cash provided by/ (used in) operating activities	53,426,824,244	(2,154,410,552)
2 Cashflows from investing activities		
(Purchase)/ sale of government securities and investments	(9,000,000,000)	-
Proceed from sale of property and equipment	120,700,000	14,691,695,268
Purchase of property and equipment	(1,816,023,595)	(1,596,147,785)
Payments for Work-in-Progress Assets	(538,582,235)	(629,270,830)
Addition of intangible assets	-	-
Net cash provided by/(used in) investing activities	(11,233,905,830)	12,466,276,653
3 Cashflows from financing activities		
Received/ (repayment) of borrowings	-	-
Dividends paid	(8,845,144,890)	(55,200,000)
Lease payment	(198,310,000)	-
Net cash provided by/(used in) financing activities	(9,043,454,890)	(55,200,000)
Net increase/(decrease) in cash and cash equivalents	33,149,463,523	10,256,666,102
Cash and cash equivalents at beginning of the year	62,578,653,971	52,321,987,869
Cash and cash equivalents at end of the year	95,728,117,494	62,578,653,971

Authenticated by Directors: -


Chief Executive Officer


Director


Director

FIRST PRIVATE BANK PUBLIC COMPANY LIMITED

(Incorporated in the Republic of the Union of Myanmar)

NOTES TO FINANCIAL STATEMENTS FOR THE YEAR ENDED 31 MARCH 2026

1. General

First Private Bank Public Company limited (the Bank) was registered as a public company limited by shares as per Certificate of Registration No. 223/1991-1992 dated 9th September 1991. The Bank was re-registered with DICA under new Registration No.121543400 in accordance with the Myanmar Companies Law (2017).

The Bank was permitted to carry out banking business under license No. Ma Va Ba/P-1/ (5)1992 on May 25, 1992 issued by the Central Bank of Myanmar. The Bank was reissued License No. Ma Va Ba/Pa Ba(R)-02/08/2016 on August 18, 2016 by the Central Bank of Myanmar according to Section 176 of the Financial Institutions Law (2016).

The Bank was successfully listed on Yangon Stock Exchange under Registration No. 0004 dated 30 December 2016 in accordance with the Securities Exchange Law, Section 41(c).

The objectives of the Bank are to carry on financial services subject to the approval of the Central Bank of Myanmar.

The registered office of the Bank is No (619/621), Merchant Street, (Corner of Bo Soon Pat Street & Merchant Street), Pabedan Township, Yangon Region, Republic of the Union of Myanmar.

The bank has opened **41** branches as of 31 March 2026.

2. Basis of preparation and accounting policies

The financial statements for the year ended 31 March 2026, have been prepared in accordance with Myanmar Financial Reporting Standards (MFRSs) and Directives of the CBM. The financial statements have been prepared under the historical cost basis. The accounting policy adopted by the Bank are consistent with those adopted in the previous year.

Accounting Period

Accounting Period covers from 1 April 2025 to 31 March 2026. Balances of 31 March 2025 and transaction occurred for the financial year ended 31 March 2025 (1 April 2024 to 31 March 2025) in this report are for purpose of comparison only.

3 Summary of Significant accounting policies

3.1 Foreign currency transactions

The financial statements of the Bank are measured and presented in the currency of the primary economic environment in which the Bank operates (its functional currency). The functional currency of the Bank is assessed to be the Myanmar Kyat.

In preparing the financial statements for the Bank, transactions in currencies other than the Bank's functional currency (foreign currencies) are recognised at the rates of exchange prevailing at the dates of the transactions. At the end of each reporting period, monetary items denominated in foreign currencies are retranslated at the rates prevailing at that date. Non-monetary items carried at fair value that are denominated in foreign currencies are retranslated at the rates prevailing at the date, when the fair value was determined. Non-monetary items that are measured in terms of historical cost in a foreign currency are not retranslated.

Exchange differences arising on the settlement of monetary item and on the retranslation of monetary items are recognised in profit or loss for the year.

3.2 Interest income and expense

The effective interest method is a method of calculating the amortised cost of a financial instrument and of allocating interest income or expense over the relevant period. The effective interest rate is the rate that exactly discounts estimated future cash receipts or payments (including all fees on points paid or received that form an integral part of the effective interest rate, transaction costs and other premiums or discounts) through the expected life of the financial instrument, or where appropriate, a shorter period. Income and expense is recognised on an effective interest rate for debt instruments other than those financial instruments "at fair value through profit or loss". Efforts are underway with the Core-Banking Vendor to enable recording based on the Effective Interest Rate, as current practices utilize only the Nominal Interest Rate.

3.3 Fees and commission income

Fee income is earned from a diverse range of services provided by the Bank to its customers. Fee income is accounted for as follows:

- income earned on the execution of a significant act is recognised as revenue when the act is completed (for example, commission arising from issuance of payment orders, telegraphic transfer and remittance and other services);
- income earned from the provision of financial facilities to customers is recognised as revenue as the services are provided (for example, default fees on loans, service charges and commitment fee for loans overdrafts), usually on a time-apportion basis.

3.4 Dividend income

Dividend income is recognized when the right to receive payment is established.

3.5 Other income

Other income includes gains resulting from foreign exchange and other items of income from various sources.

3.6 Income Tax

Current Tax

The tax currently payable is based on taxable profit for the year. Taxable profit equates to 'profit before tax' as reported in the statement of profit or loss and other comprehensive income because there are minimal items of income or expense that are taxable or deductible in other years and items that are never taxable or deductible.

The Bank's current tax is to be calculated using tax rates at 17% at the end of the reporting period. Since the bank was listed on Yangon Stock exchange as mentioned in para 1, the bank is entitled tax benefit of 17% corporate income tax rate as granted by Union Tax law 2025 with effective from 1 April, 2025.

Deferred Tax

Deferred tax is recognized on temporary differences between the carrying amounts of assets and liabilities in the financial statements and the corresponding tax bases used in the computation of taxable profit. Deferred tax liabilities are generally recognized for all taxable temporary differences. Deferred tax assets are generally recognized for all deductible temporary differences to the extent that it is probable that taxable profits will be available against which those deductible temporary differences can be utilized.

Deferred Tax (Continued)

Such deferred tax assets and liabilities are not recognized if the temporary difference arises from the initial recognition (other than in a business combination) of assets and liabilities in a transaction that affects neither the taxable profit nor the accounting profit. In addition, deferred tax liabilities are not recognised if the temporary difference arises from the initial recognition of goodwill.

The carrying amount of deferred tax assets is reviewed at the end of each reporting period and reduced to the extent that it is no longer probable that sufficient taxable profit will be available to allow all or part of the asset to be recovered.

Deferred tax liabilities and assets are measured at the tax rates that are expected to apply in the period in which the liability is settled or the asset realized, based on tax rates (and tax laws) that have been enacted or substantively enacted by the end of the reporting period.

The measurement of deferred tax liabilities and assets reflects the tax consequences that would follow from the manner in which the Bank expects, at the end of the reporting period, to recover or settle the carrying amount of its assets and liabilities.

3.7 Financial instruments

Financial assets and financial liabilities are recognised when the Bank becomes a party to the contractual provision of instruments.

3.7.1 Financial assets

Financial assets are classified into the following specified categories: financial assets 'at fair value through profit or loss' ("FVTPL"), 'held-to-maturity' investment, 'available-for-sale' ("AFS") financial assets and 'loan and receivables'. The classification depends on the nature and purpose of the financial assets and is determined at the time of initial recognition.

(i) Financial Instruments at Fair Value through Profit or loss

Financial instruments classified in this category consist of financial assets held-for-trading. Financial assets are classified as held-for trading if they are acquired principally for the purposes of selling or repurchasing it in the near term.

Financial instruments included in this category are recognized initially at fair value and transaction costs are taken directly to profit or loss. Gains and losses from changes in fair value and dividend income are included directly in "Net gains and losses on financial instruments" in the statement of comprehensive income. Interest income is recognized as "interest income" in the statement of comprehensive income. Regular purchases and sales of financial assets held-for- trading are recognized at settlement date.

(ii) Loans and receivables

Loans and receivables refer to non-derivative financial assets with fixed or determinable payments that are not quoted in an active market. This category includes cash at banks, cash on hand, loans, and prepayments.

Initially, these are recorded and presented at fair value including directly attributable transaction costs. Subsequently, they are measured at amortized cost using the Effective Interest Method.

(ii) Loans and receivables (Continued)

Interest income earned on these assets is presented in the Profit and Loss statement under the heading "Interest Income." If there is any impairment (loss of value), it will be presented in the Profit and Loss statement under the heading "Impairment Loss Expense." Currently, these are recorded only at the Nominal Interest Rate, and interest income received from them is presented in the Profit and Loss statement as "Interest Income."

(iii) Held-to-maturity

Held-to-maturity financial assets are non-derivative financial assets with fixed or determinable payments and fixed maturities that the Bank's management has the positive intention and ability to hold to maturity.

If the Bank is to sell other than an insignificant amount of held-to-maturity financial assets, the whole category would be tainted and reclassified as available-for-sale. They are presented as non-current assets, except for those maturing within 12 months after the statement of financial position date which are presented as current assets. These financial assets are initially recognized at fair value including direct and incremental transactions costs, and subsequently measured at amortised cost using the effective interest method. Interest on investment held-to-maturity is included in the statement of income and is reported as "Interest income". Impairment losses, if any, are recognized in the statement of income as "Impairment on other assets".

(iv) Available-for-sale

Available-for-sale financial assets are financial assets that are designated as such or are not classified in any of the three preceding categories.

After initial recognition, available-for-sale financial assets are measured at fair value. Any gains or losses from changes in fair value of the financial assets are recognized in other comprehensive income, except that impairment losses, foreign exchange gains and losses on monetary instruments and interest calculated using the effective interest method are recognized in profit or loss. The cumulative gain or loss previously recognized in other comprehensive income is reclassified from equity to profit or loss as a reclassification adjustment when the financial asset is derecognized. Interest income calculated using the effective interest method is recognized in profit or loss. Dividends on an available-for-sales equity instrument are recognized in profit or loss when the Company's right to receive payment is established.

The current practices utilize only the Nominal Interest Rate.

The Bank's available-for-sale financial assets comprise investment in unquoted shares. Investments in unquoted share whose fair value cannot be reliably measured are measured at cost less impairment loss.

Available-for-sale financial assets which are not expected to be realised within 12 months after the financial period end are classified as non-current assets.

3.7.2 Financial liabilities

Other non-derivative Financial Liabilities

Other non-derivative financial liabilities are initially recognized at the fair value of consideration received less directly attributable costs. Subsequent to initial recognition, non-derivative financial liabilities are measured at amortised cost.

The Bank does not have any non-derivative financial liabilities designated at fair value through profit or loss. Financial liabilities measured at amortised cost included deposits from customers, deposits from banks, and other borrowed funds.

3.7.3 Recognition and Derecognition

The Bank initially recognized all financial assets and financial liabilities on the date that they are originated and measured initially at fair value.

The Bank derecognizes a financial asset when the contractual rights to the cash flows from the financial asset are expired or the rights to receive the contractual cash flows in a transaction in which substantially all the risks and rewards of ownership of the financial asset are transferred. The Bank derecognizes a financial liability when the contractual obligations are discharged, cancelled or expired.

3.8 Impairment of financial assets

Financial assets, other than those at fair value through profit or loss, are assessed for indicators of impairment at the end of each reporting period. Financial assets are considered to be impaired when there is objective evidence that, as a result of one or more events that occurred after the initial recognition of the financial assets, the estimated future cash flow of the investment have been affected, and an impairment loss recognised.

For all other financial assets, objective evidence of impairment could include:

- significant financial difficulty of the issuer or counterparty; or
- breach of contract, such as default or delinquency in interest or principal payment; or
- it becoming probable that the borrower will enter bankruptcy or financial re-organisation; or the disappearance of an active market for that financial assets because of financial difficulties.

For financial assets carried at amortised cost, the amount of the impairment loss recognised is the difference that is to be calculated between the asset's carrying amount and the present value of estimated future cash flows, discounted at the financial asset's original effective interest rate.

For financial assets that are carried at cost, the amount of the impairment loss is measured as the difference between the asset's carrying amount and the present value of the estimated future cash flows discounted at the current market rate of return for a similar financial assets. Such impairment loss will not be reversed in subsequent periods.

The carrying amount of the financial asset is reduced by the impairment loss directly for all financial assets with the exception of loans and advances, where the carrying amount is reduced through the use of an allowance account. When a loan and advance is considered uncollectible, it is written off against the allowance account. Subsequent recoveries of amounts previously written off are credited against the allowance account. Changes in the carrying amount of the allowance account are recognised in profit or loss.

Credit quality

The Bank categorizes its loans and advances in accordance with CBM's regulations. Based on the instructions and guidance issued by the CBM, the Bank generally classifies its loans and advances as "Sub-standard" when the counterparty has failed to make payments when contractually due, for more than 60 days but not more than 90 days. Loans and advances are generally further classified as "Doubtful" and "loss" where the loans and advances are past due by more than 91 days to 180 days and over 180 days respectively.

Performing loans

Pass grades indicate that the timely repayment of the outstanding credit facilities is not in doubt and the credit facility does not exhibit any potential weakness in repayment capability, business, cash flow or financial position of the borrower. As per the CBM's instruction, all loans with repayments made within one month is considered as "Pass".

Non-performing loans

Non-performing means a loan or advance that is no longer generating income and which is classified doubtful or loss defined by CBM.

Doubtful grades indicate that the credit facilities exhibit severe weaknesses such that the prospect of full recovery of the outstanding credit facilities is questionable and the prospect of a loss is high, but the exact amount remains undeterminable. As per the CBM's instruction, all loans with repayments between 91 to 180 days past due are classified as "Doubtful".

Loss grades indicate the amount of loan recovery is assessed to be insignificant. As per the CBM's instruction, all loans with repayments over 180 days past due are classified as "Loss".

In determining if the loan is non-performing, management also considers several factors such as expected future cash flows, the financial ability of the borrower to meet its obligations, and business and economic conditions.

For financial assets measured at amortised cost, if, in a subsequent period, the amount of the impairment loss decreases and the decrease can be related objectively to an event occurring after the impairment was recognized. The previously recognised impairment loss is reversed through profit or loss to the extent that the carrying amount of the investment at the date the impairment is reversed does not exceed what the amortised cost would have been had the impairment not been recognised.

3.9 Impairment of non-financial assets

Non-financial assets, such as property and equipment, investment properties and foreclosed properties, are reviewed for impairment annually, or whenever events or changes in circumstances indicate that the carrying amount may not be recoverable. Where such indications exist, the carrying amount of the assets is written down to its recoverable amount, which is the higher of the fair value less costs to sell and the value-in-use. An impairment loss is recognized for the amount by which the asset's carrying amount exceeds its recoverable amount.

3.10 Cash and cash equivalents

Cash and cash equivalents comprise cash at bank and on hand, demand deposits, and short-term, highly liquid investments that are readily convertible to known amount of cash and which are subject to an insignificant risk of changes in value.

3.11 Property and equipment and depreciation

All items of property and equipment are initially recorded at cost. The cost of an item of property and equipment is recognized as an asset if, and only if, it is probable that future economic benefits associated with the item will flow to the Bank and the cost of the item can be measured reliably. The carrying amounts of replaced parts are derecognized. All other repairs and maintenance are charged to profit or loss when they are incurred.

When significant parts of an item of property and equipment have different useful lives, they are accounted for as separate items (major components) of property and equipment.

Subsequent to initial recognition, property and equipment other than freehold land and buildings are measured at cost less accumulated depreciation and any accumulated impairment losses, if any.

Freehold land has an unlimited useful life and therefore is not depreciated.

Depreciation is computed on a straight-line basis calculated to write off the cost of each asset to its residual value over the term of its estimated useful lives of the assets at the following annual rates:

Land	-
Building	1.25%
Motor Vehicles & Motorcycle	12.5%
Office equipment	6.25% - 10%
Computer and Accessories	20%
Furniture and other equipment	5% - 6.25%

The carrying values of property, plant and equipment are reviewed for impairment when events or changes in circumstances indicate that the carrying value may not be recoverable. The policy for the recognition and measurement of impairment losses is in accordance with Note 3.9.

The residual value, useful life and depreciation method are reviewed at each financial year-end, and adjusted prospectively, if appropriate.

An item of property, plant and equipment is derecognized upon disposal or when no future economic benefits are expected from its use. Any gain or loss on de-recognition of the asset is included in profit or loss in the year the asset is derecognized.

3.12 Share capital

Ordinary shares are classified as equity when there is no contractual obligation to transfer cash or other financial assets.

3.13 Other liabilities

Other payables represent liabilities for services provided to the Bank prior to the end of financial period which are unpaid. They are classified as current liabilities if payment is due within one year or less (or in the normal operating cycle of the business if longer). Otherwise, they are presented as non-current liabilities.

Other payables are initially recognized at fair value, and subsequently carried at cost.

3.14 Provisions

Provisions are recognized when the Bank has a present legal or constructive obligation as a result of past events. It is probable that the Bank will be required to settle the obligation, and a reliable estimate of the amount of the obligation can be made.

3.14 Provisions (Continued)

Provisions are reviewed at each financial year end adjusted to reflect the current best estimate. If it is no longer probable that an outflow of economic resources will be required to settle the obligation, the provision is reversed.

If the effect of the time value of money is material, provisions are discounted using a current pre-tax rate that reflects, where appropriate, the risks specific to the liability. When discounting is used, the increase in the provision due to the passage of time is recognized as a finance cost.

3.15 Contingent liabilities

Where it is not probable that an outflow of economic benefits will be required, or the amount cannot be estimated reliably, the obligation is not recognized in the statements of financial position and is disclosed as a contingent liability, unless the probability of outflow of economic benefits is remote. Possible obligations, whose existence will only be confirmed by the occurrence or non-occurrence of one or more future events, are also disclosed as contingent liabilities unless the probability of outflow of economic benefits is remote.

Contingent liabilities and assets are not recognized in the statements of financial position of the Bank in the current and previous financial period ends.

3.16 Fair Value Measurement

Fair value is the price that would be received to sell an asset or paid to transfer a liability in an orderly transaction between market participants at the measurement date. The fair value measurement is based on the presumption that the transaction to sell the asset or transfer the liability takes place either in the principal market for the asset or liability or in the absence of a principal market, in the most advantageous market for the asset or liability. The principal or the most advantageous market must be accessible by the Bank.

The fair value of an asset or a liability is measured using the assumptions that market participants act in their economic best interest when pricing the asset or liability.

The Bank uses valuation techniques that are appropriate in the circumstances and for which sufficient data are available to measure fair value, maximizing the use of relevant observable inputs and minimizing the use of unobservable inputs.

All assets and liabilities for which fair value is measured or disclosed in the financial statements are categorized within the fair value hierarchy based on the lowest level input that is significant to the fair value measurement as a whole.

For assets and liabilities that are recognized in the financial statements on a recurring basis, the Bank determines whether transfers have occurred between levels in the hierarchy by re-assessing categorization (based on the lowest level input that is significant to the fair value measurement as a whole) at the financial period end.

3.17 Related parties

A related party is defined as follows:

- (a) A person or a close member of that person's family is related to the Bank if that person:
 - (i) Has control or joint control over the Bank;
 - (ii) Has significant influence over the Bank; or

3.17 Related parties (Continued)

- (iii) Is a member of the key management personnel of the Bank or of a parent of the Bank;
- (b) An entity is related to the Bank if any of the following conditions applies:
 - (i) The entity and the Bank are members of the same group (which means that each parent, subsidiary and fellow subsidiary is related to the others);
 - (ii) One entity is an associate or joint venture of the other entity (or an associate or joint venture of a member of a group of which the other entity is a member);
 - (iii) Both entities are joint ventures of the same third party;
 - (iv) One entity is a joint venture of a third entity and the other entity is an associate of the third entity;
 - (v) The entity is a post-employment defined benefit plan for the benefit of employees of either the Bank or an entity related to the Bank. If the Bank is itself such a plan, the sponsoring employers are also related to the Bank;
 - (vi) The entity is controlled or jointly controlled by a person identified in (a);
 - (vii) A person identified in (a)(i) has significant influence over the entity or is a member of the key management personnel of the entity (or of a parent of the entity).

3.18 Leases

The Bank has applied IFRS 16 starting from 31 March 2025. The Impact of changes are disclosed in Annexure 2.

At inception of a contract, the Bank assesses whether a contract is, or contains, a lease. A contract is, or contains, a lease if the contract conveys the right to control the use of an identified asset for a period of time in exchange for consideration. To assess whether a contract conveys the right to control the use of an identified asset, the Bank assesses whether.

- the contract involves the use of an identified asset-this may be specified explicitly or implicitly and should be physically distinct or represent substantially all of the capacity of a physically distinct asset. If the supplier has a substantive substitution right, then the asset is not identified;
- the Bank has the right to obtain substantially all of the economic benefits from use of the asset throughout the period of use; and
- the Bank has the right to direct the use of the asset. The Bank has this right when it has the decision-making rights that are most relevant to changing how and for what purpose the asset is used. In rare cases where all the decisions about how and for what purpose the asset is used are predetermined, the Bank has the right to direct the use of the asset if either:
 - the Bank has the right to operate the asset; or
 - the Bank designed the asset in a way that predetermines how and for what purpose it will be used.

At inception or on reassessment of a contract that contains a lease component, the Bank allocates the consideration in the contract to each lease component on the basis of their relative stand-alone prices. However, for the leases of land and buildings in which it is a lessee, the Bank has elected not to separate non-lease components and account for the lease and non-lease components as a single lease component.

FIRST PRIVATE BANK PUBLIC COMPANY LIMITED*(Incorporated in the Republic of the Union of Myanmar)***NOTES TO FINANCIAL STATEMENTS FOR THE YEAR ENDED 31 MARCH 2026**

3.18 Leases (Continued)

The bank leases many assets including land and buildings. Information about leases for which the bank is a lessee is presented below;

1.	Branch 22- Mdy	Chan Aye Tha San Township, Mandalay.
2	Branch 12-Latha	No.(132/134), Ground Floor, Latha Road, Latha Tsp.,
3	Branch 36- Hlaing	No.(19), Ground Floor and First Floor, Yangon-Insein Road, Hlaing Township, Yangon.
4	Branch 37-Sanchaung	No.122(B), Bargayar Road, San/North Ward, Sanchaung Tsp., Yangon.
5	Branch 38-Shwegontaing	No.125(C), Room No(2), Ground Floor, Shwegontaing Road, Bahan Tsp., Yangon.
6	Branch 39- Tamwe	No.(327/329), Room No(B), Ground Floor, Kyaikkasan Road, Tamwe Tsp, Yangon.
7	Branch 40- North Dagon	No.(33/A), (34) Ward, U Wisara Road, North Dagon Tsp, Yangon.
8	Branch 2- Mdy	(85)Street, Between 31 and 32 Street, Aung Nan Yeik Thar Ward, Chan Aye Thar San Tsp., Mandalay.

Leases as Lessor

The bank does not have any leases as lessor.

Operation Leases

Except for the above leased asset, all other leases are classified as an Operation Lease during the year.

4. Critical accounting judgments and key sources of estimation uncertainty

In the application of the Bank's accounting policies, which are described in Note 3, the directors of the Bank are required to make judgments, estimates and assumptions about the carrying amounts of assets and liabilities that are not readily apparent from other factors that are considered to be relevant. Actual results may differ from these estimates.

The estimates and underlying assumptions are reviewed on an ongoing basis. Revisions to accounting estimates are recognized in the period in which the estimate is revised if the revision affects only that period or in the period of the revision and future periods if the revision affects both current and future periods.

Critical judgments in applying accounting policies

The following are the critical judgments, apart from those involving estimations that the directors have made in the process of applying the Bank's accounting policies and that have the most significant effect on the amount recognized in the financial statements.

Key sources of estimation uncertainty

The following are the key assumptions concerning the future, and other key source of estimation uncertainty at the end of the reporting period that may have a significant risk of causing a material adjustment to the carrying amounts of assets and liabilities within the next financial year.

Impairment losses on loans and advances

A loan is impaired when there is objective evidence that events since the loan was granted, have affected expected cash flows from the loan. The impairment loss is the difference between the carrying value of the loan and the present value of estimated future cash flows at the loan's original effective interest rate.

The Bank reviews its loans and advances to assess impairment on a regular basis. In determining whether an impairment loss should be recorded in profit or loss, management exercises judgment on whether there is any observable data indicating that there is a measurable decrease in the estimated future cash flows from the loan before the decrease can be identified within an individual loan.

All impaired loans that exceed specific thresholds are individually assessed for impairment. Impairment losses are recognized as the difference between the carrying value of loan and the discounted value of management's best estimate of future cash repayments and proceeds from any collateral held.

These estimates take into account the customer's debt capacity and financial flexibility; the amount and sources of cash flow; and the realizable value of any security held. Estimating the quantum and timing of future recoveries involves significant judgment. The size of receipts will depend on the future performance of borrower and the value of security, both of which will be affected by future economic conditions. Additionally, collateral may not be readily marketable. The actual amount of future cash flows and the date they are received may differ from these estimates. Consequently, actual losses incurred may differ from those recognized in these financial statements.

Useful life of Property, Plant and Equipment

Property, plant and equipment are depreciated over their useful lives, using the straight-line method. Management estimates the useful lives of property, plant and equipment, based on expected usage and industry norms. Changes in the expected level of maintenance, usage and technological developments could impact the useful lives and residual values of these assets, therefore future depreciation charges could be revised.

5. Financial Risk Management

The Bank's activities are principally related to extending loans and advances, accepting deposits and carrying out transactions. These expose the Bank to a variety of financial risks, including foreign exchange risk, interest rate risk, credit risk and liquidity risk.

Managing these financial risks forms an integral part of the Bank's business. The Bank adopts the risk management set out in accordance to the risk appetite of the Bank, which encompass a variety of controls and reporting processes. These not only include risk parameters for the various financial instruments that the Bank may undertake, but also directions on the types of business that the Bank may engage in, guidelines for the acceptance of customers for all types of financial instruments and terms under which customer business is conducted.

The Bank believes that it has effective processes in place to identify measure, monitor and ultimately, mitigate these financial risks.

A discussion on the main financial risks that the Bank is exposed to and how these risks are managed is set out below.

5.1 Interest rate risk

Sensitivity to interest rates in banking activities arises from mismatches in the interest rate characteristics of the assets and their corresponding liability funding. One of the major causes of these mismatches is timing differences in the re-pricing of the assets and the liabilities.

Financial instruments which are issued at fixed rates expose the Bank to fair value interest rate risk. However, changes in market interest rates will not have an impact on the statement of profit or loss and other comprehensive income as all financial instruments are accounted for on an amortised cost basis.

The interest rates charged or granted by the Bank are determined by a committee with oversight by Board of Directors. These interest rates are set within a bank determined by the Central Bank of Myanmar. As at 31 March 2026, the interest rates on loans are subject to the following maximum caps:

- Loans and advances: 13% - 15% per annum
- Overdraft: 13% per annum
- Staff Loan 8% per annum
- SME 7.5% - 15% per annum

As at 31 March 2026, the interest rates on deposits are subject to the following minimums:

- Saving deposit: 8.5% per annum
- Fixed deposit: 9.5% - 10.5% per annum
- Call deposit: 6.5% per annum
- Special saving deposit: 9.5% per annum
- Special fixed deposit: 9.75% - 12% per annum
- Special call deposit: 6.75% per annum
- Super call deposit: 7% per annum
- Royal Saving deposit: 9.5% - 11% per annum
- Flexi Income Fixed deposit: 11% per annum
- Platinum Fixed deposit: 11% - 12.5% per annum

5.2 Credit Risk

Credit Risk is considered to be the risk of loss due to inability or unwillingness of the counterparty to fulfill its payment obligations to the Bank. Management has a credit policy in place. The Bank generally holds full collateral against the credit facilities granted and the right to dispose of the collaterals when certain exposure thresholds are exceeded. The Bank generally only accepts lands and building as collaterals, with other types of collaterals such as gold and machineries making up the minority of the population of collateral held. Credit evaluations to derive the Bank's risk exposures according to internal policies are performed on all clients at the inception of the loans and at loan roll over dates.

The Bank employs a range of policies and practices to mitigate credit risk. The most traditional of these is the taking of security for loans and advances, which is common practice. The Bank implements guidelines on the acceptability of specific classes of collateral or credit risk mitigation. The principal collateral types for loans and advances include charges over land and buildings, gold, equipment and contract financing, guarantees, project contracting and residential properties are also acceptable for security of loan.

All credit lending to non-bank customers are generally secured. In addition, in order to minimize credit loss, the Bank will seek additional collateral from the counterparty as soon as impairment indicators are noticed for the relevant individual loans and advances.

FIRST PRIVATE BANK PUBLIC COMPANY LIMITED*(Incorporated in the Republic of the Union of Myanmar)***NOTES TO FINANCIAL STATEMENTS FOR THE YEAR ENDED 31 MARCH 2026****5.2 Credit Risk (Continued)**

The fair value of collateral is valued by an independent assessor is based on valuation techniques commonly used for the corresponding assets, done before the inception of the loan. Loans are usually given the margins of 30% to 70% of the forced sale value, which is also independently estimated. There is no revaluation of the collaterals in subsequent periods but at the renewal/roll-over of a loan, the customer is questioned about any changes to the collateral at which point the need for a reappraisal will be decided.

The credit risk management and control are centralized with the Credit Committee, which report to the Board of Directors on a monthly basis. Exposure to credit risk is also managed through regular analysis of the ability of borrowers and potential borrower to meet interest and capital repayment obligations and by changing these lending limits where appropriate.

The Bank's policy required the review of individual credit facility on a periodic basis or when individual circumstances require. Impairment allowances on individually assessed accounts are determined by an evaluation of the incurred loss on a case-by case basis and subject to the approval of Credit Committee.

Maximum exposure to credit risk

The following table presents the Bank's maximum exposure to credit risk at the end of reporting period in respect of on-balance sheet and off-balance sheet financial instruments, without taking into account the value of any collateral of or other security held, in the event the counterparties fail to perform their obligations. The maximum exposure to credit risk to on-balance sheet is carrying amount of these instruments as reported in the statement of financial position. For contingent liabilities, the maximum exposure to credit risk is the maximum amount the Bank would have to pay if obligations of the instruments issued are call upon. For commitments, the maximum exposure to credit risk is the full amount of undrawn credit facilities granted to customers.

	31 March 2026	31 March 2025
	(MMK in million)	(MMK in million)
Cash and cash equivalents	95,728	62,579
Loan and advances	208,882	162,842
Investment Securities	45,201	36,201
Other assets	-	-
	349,811	261,622
Off-Balance Sheet		
Contingent Liabilities		
- Guarantees	3,662	3,113
- Undrawn loan commitments	1,709	2,914
	5,371	6,027
Total maximum exposure to credit risk	355,183	267,649

FIRST PRIVATE BANK PUBLIC COMPANY LIMITED*(Incorporated in the Republic of the Union of Myanmar)***NOTES TO FINANCIAL STATEMENTS FOR THE YEAR ENDED 31 MARCH 2026****Credit risk by industry**

The following table sets out the Bank's Loan and Advances based on exposure by industry as at the end of the reporting period:

	31 March 2026 (MMK in million)	31 March 2025 (MMK in million)
Agricultural/livestock & Fishery	3,266	950
Construction	18,372	10,990
Manufacturing/Production	19,897	24,198
Service	43,163	39,162
Trade	92,578	68,323
Transportation	4,717	7,382
General (HP)	5,278	1,888
Housing loan	5,098	773
SME Loan	16,441	9,060
Staff Loan	192	236
Total	209,002	162,962

Credit quality of loans and advances

Loans and advances are graded by the Bank against an internally developed credit rating scale, which generally corresponds to the credit ratings set out in the instructions and guidance issued by the CBM. The following tables sets out the credit ratings of the Bank's loans and overdrafts,

	31 March 2026 (MMK in million)	31 March 2025 (MMK in million)
Sub-standard	720	175
Doubtful	55	816
Loss	6,667	13,999
	7,442	14,990

Based on the instructions and guidance issued by the CBM, the Bank generally classifies its loans and advances as "Sub-standard" when the counterparty has failed to make payments when contractually due, for more than 60 days but not more than 90 days. Loans and advances are generally further classified as "Doubtful" and "Loss" where the loans and advances are past due by more than 91 days to 180 days and over 180 days respectively. Doubtful and Loss are defined as non-performing loans (NPL). As per report to the CBM, NPL ratio is 3.22% as at 31 March 2026. (9.09% as at 31 March 2025).

Loan and advance past due

The following table sets out an aging analysis of these loans and advances which is either past due or where the facility contracts have expired, banded based on the time periods these are past the contractual due date, as at the end of the reporting period.

	31 March 2026 (MMK in million)	31 March 2025 (MMK in million)
61 to 90 days past due	720	175
91 to 180 days past due	55	816
Over 180 days past due	6,667	13,999

FIRST PRIVATE BANK PUBLIC COMPANY LIMITED*(Incorporated in the Republic of the Union of Myanmar)***NOTES TO FINANCIAL STATEMENTS FOR THE YEAR ENDED 31 MARCH 2026****5.3 Liquidity risk and cash flow risk**

Liquidity risk is the risk that the Bank is unable to meet its financial obligations as and when they fall due, such as upon maturity of deposits and draw-down of loans. Senior Management reviews its assets & liabilities position on a daily regular basis.

The Bank manages cash flow risk by maintaining daily cash flow position and also forecasting its future cash flow on a daily basis. The Bank also has a plan of how to mitigate the risk. The Bank is also required by Central Bank of Myanmar to set aside 3% of total deposits in the form of cash for unforeseen liquidity requirements.

The tables below set out the remaining contractual maturities of the Bank's non-derivative financial assets and financial liabilities on an undiscounted basis.

	Less Than 1 year	More Than 1 year	No- Specific maturity	Total
	MMK (Million)	MMK (Million)	MMK (Million)	MMK (Million)
Balance at 31 March 2026				
Non-derivative financial assets				
Cash in hand and at bank	1,050		94,678	95,728
Loans and advances	143,559	65,443		209,002
Investments	-	45,000	201	45,201
Total assets	144,609	110,443	94,879	349,931
Non-derivative financial liabilities				
Deposits from Banks	10,000	-	116	10,116
Deposits from customers	91,160	2,247	168,653	262,060
Total liabilities	101,160	2,247	168,769	272,176
Net liquidity gap	43,449	108,196	-73,890	77,755

As per report to the Central Bank of Myanmar, the Bank's liquidity ratio as of 31 March 2026 was 50.91%, which is higher than standard ratio 20% set by the Central Bank of Myanmar Notification No.19/2017.

FIRST PRIVATE BANK PUBLIC COMPANY LIMITED*(Incorporated in the Republic of the Union of Myanmar)***NOTES TO FINANCIAL STATEMENTS FOR THE YEAR ENDED 31 MARCH 2026****5.4 Foreign exchange risk**

Foreign exchange risk is the risk to earnings and economic value of foreign currency assets, liabilities and financial derivatives caused by fluctuations in foreign exchange rates.

The Bank's foreign exchange exposures comprise banking (non-trading) foreign exchange exposures. Non-trading foreign exchange exposures are principally derived from investments and funding activities and customer businesses.

The tables below analyse the net foreign exchange positions of the Bank as at 31 March 2026 by major currencies, which are mainly in Myanmar Kyat, US Dollar, Euro and Singapore Dollar.

	MMK MMK (Million)	USD MMK (Million)	EURO MMK (Million)	SGD MMK (Million)	Total MMK (Million)
Assets					
Cash and balances with Banks	73,760	21,375	347	246	95,728
Loan and advances to customer					
-Not Impaired	202,335	-	-	-	202,335
-Impaired	6,667	-	-	-	6,667
Investment securities	45,201	-	-	-	45,201
Inter Bank Lending	-	-	-	-	-
Total Assets	327,963	21,375	347	246	349,931
Liabilities					
Deposits from Customers	246,450	15,607	2		262,060
Deposits from bank	10,116	-	-		10,116
Total liabilities	256,566	15,607	2	-	272,176
Net open position	71,397	5,768	345	246	77,755

Sensitivity analysis of foreign exchange risk

The following table demonstrates the sensitivity analysis of the Bank's pre-tax profit to a reasonably possible change in the USD, EURO and SGD against the respective functional currencies of the Bank, with all other variables held constant.

	USD MMK (Million)	EURO MMK (Million)	SGD MMK (Million)
Strengthened by 10%	577	34	25
Weakened by 10%	(577)	(34)	(25)

5.5 Operational risk

Operational risk, which is inherent in all business activities, is the potential for financial loss, and business instability arising from failures in internal controls, operational processes or the systems that support them.

5.5 Operational risk (Continued)

The goal of operational risk management is to balance cost and risk within the constraints of the risk appetite of the Bank and to be consistent with the prudent management required of a large financial organization.

It is recognized that such risk can never be entirely eliminated and that the cost of controls in minimizing these risks may outweigh the potential benefits. Accordingly, the Bank continues to invest in risk management and mitigation such as business continuity management and incident management. In reinforcement of the implementation of the Bank's risk strategy, independent checks on risk issues are undertaken by the internal audit function.

5.6 Legal and compliance risk

Legal risk is the risk that the business activities of the Bank have with unintended or unexpected legal consequences. It includes risk arising from:

1. Inadequate documentation, legal or regulatory incapacity, insufficient authority of a counterparty and uncertainty about the validity or enforceability of a contract in counterparty insolvency;
2. Actual or potential violations of law or regulation (including activity unauthorized for a bank and which may attract a civil or criminal fine or penalty);
3. Failure to protect the Bank's property;
4. The possibility of civil claims (including acts or other events which may lead to litigation or other disputes); and
5. Loss or increased charges associated with changes in, or errors in the interpretation of, taxation rates or law.

Compliance risk arises from a failure or inability to comply with the laws, regulations or codes applicable to the financial services industry. Non-compliance can lead to fines, public reprimands, and enforced suspension of operations or, in extreme cases, withdrawal of authorization to operate.

The Bank identifies and manages legal and compliance risk through effective use of its internal and external legal and compliance advisers.

5.7 Capital management

The primary objectives of the Bank's capital management are to diversify its sources of capital, and to maintain an optimal level of capital which is adequate to support business activities and commensurate with the Bank's risk profile, and to meet its regulatory requirements.

"Capital funds" is defined as listed below:

	(Kyat in Million)	
	31 March 2026	31 March 2025
Paid-up ordinary share capital	29,665	29,665
Share premium	11,846	11,846
Retained earnings/ (Loss)	17,690	18,203
Reserves	28,486	25,631

As per report to the Central Bank of Myanmar, the Bank's Tier (1) capital ratio as of 31 March 2026 was 34.96% and regulatory capital adequacy ratio as of 31 March 2025 was 36.72% respectively, as against 4% of minimum tier (1)'s capital and 8% of capital adequacy ratio, as set out by the Central Bank of Myanmar Notification No.16/2017.

FIRST PRIVATE BANK PUBLIC COMPANY LIMITED*(Incorporated in the Republic of the Union of Myanmar)***NOTES TO FINANCIAL STATEMENTS FOR THE YEAR ENDED 31 MARCH 2026****6. Cash & Cash Equivalents**

	31 March 2026	31 March 2025
	MMK	MMK
Cash in Hand	21,774,801,457	14,234,347,798
Cash and balances with Central Bank	53,624,760,231	8,227,324,895
Cash and balances with banks and other financial institutions	20,328,555,806	40,116,981,278
	95,728,117,494	62,578,653,971

7. Loans and Advances to customer

	31 March 2026	31 March 2025
	MMK	MMK
Loan	187,838,714,693	148,157,795,942
Overdraft	4,531,781,194	4,224,095,782
Term Loan	190,000,000	1,520,500,000
SME	16,441,300,000	9,059,750,000
	209,001,795,886	162,962,141,724
Specific provision for loan loss	(120,000,000)	(120,000,000)
	208,881,795,886	162,842,141,724

(i) Loans and advances by types of industry provided are as follows:

	31 March 2026	31 March 2025
	MMK	MMK
Industrial Manufacturing	30,771,776,029	28,967,671,682
Transportation	4,716,919,440	7,382,444,148
Trading	96,122,813,793	70,959,876,255
Service	47,174,604,504	41,055,408,999
Construction	19,097,131,985	11,699,700,204
Agriculture	550,000,000	-
Hire Purchase	5,277,715,993	1,887,727,324
Staff Loan	192,370,000	235,992,500
Home Loan	5,098,464,144	773,320,612
	209,001,795,886	162,962,141,724

(ii) Specific provisions for loan loss by type of industry are as follows

	31 March 2026	31 March 2025
	MMK	MMK
Trading	-	-
Services	-	-
Construction	120,000,000	120,000,000
	120,000,000	120,000,000

FIRST PRIVATE BANK PUBLIC COMPANY LIMITED*(Incorporated in the Republic of the Union of Myanmar)***NOTES TO FINANCIAL STATEMENTS FOR THE YEAR ENDED 31 MARCH 2026****8. Other Assets**

	31 March 2026	31 March 2025
	MMK	MMK
Accrued Interest Receivable from Loan and overdraft	4,655,756,234	8,667,327,481
Accrued Interest Receivable from other Banks	816,669	84,821,918
Accrued Interest Receivable from Government Securities	927,442,446	1,607,670,799
Premium for T bond	1,316,098,623	-
Prepaid expenses	875,727,155	778,107,447
Prepaid for 2 years Fixed Deposit Interest	165,156,570	40,666,702
Advanced Tax	1,877,942,578	1,365,100,602
Claim A/C	70,263,060	82,117,190
Inward Remittance	-	652,343,121
Suspenses	12,173,280	152,159,433
Work in progress	537,080,782	1,258,991,112
	10,438,457,397	14,689,305,806

9. Investment Securities

	31 March 2026	31 March 2025
	MMK	MMK
Available-for-sale investments at amortised cost:		
Government-bond	45,000,000,000	36,000,000,000
	45,000,000,000	36,000,000,000
Unquoted equity share at cost:		
Myanmar Payment Union	200,000,000	200,000,000
Credit Bureau	1,300,000	1,300,000
	201,300,000	201,300,000
	45,201,300,000	36,201,300,000

10. Property and Equipment

Details of property and equipment were presented in Annexure 1.

FIRST PRIVATE BANK PUBLIC COMPANY LIMITED

(Incorporated in the Republic of the Union of Myanmar)

NOTES TO FINANCIAL STATEMENTS FOR THE YEAR ENDED 31 MARCH 2026

11. Intangible Asset

	31 March 2026	31 March 2025
	MMK	MMK
Original cost		
Balance at beginning of the year	615,460,341	615,460,341
Additions	-	-
Transfer	-	-
Write off	(1,306,386)	-
Interbank Transfer	-	-
Adjustment	300,000,000	-
Balance at the end of the year	914,153,955	615,460,341
Accumulated amortization		
Balance at beginning of the year	350,754,205	227,662,137
Amortization during the year	183,004,976	123,092,068
Transfer from WIP	-	-
Write off	(958,016)	-
Interbank Transfer	-	-
Adjustment	-	-
Balance at the end of the year	532,801,165	350,754,205
Net book value at the end of the year	381,352,790	264,706,136

12. Share Capital

	Number of Ordinary Share		Amount	
	31 March 2026	31 March 2025	31 March 2026	31 March 2025
	shares	shares	MMK	MMK
Issued and fully paid				
Ordinary shares	29,664,613	29,664,613	29,664,613,000	29,664,613,000
Add: Additions-Bonus Share	-	-	-	-
Closing balance	29,664,613	29,664,613	29,664,613,000	29,664,613,000

FIRST PRIVATE BANK PUBLIC COMPANY LIMITED

(Incorporated in the Republic of the Union of Myanmar)

NOTES TO FINANCIAL STATEMENTS FOR THE YEAR ENDED 31 MARCH 2026

13. Reserves

The details are as follows:

	31 March 2026 MMK	31 March 2025 MMK
Statutory Reserve ⁽¹⁾		
Opening	22,037,391,527	19,043,348,820
Addition for the year	2,854,599,965	2,994,042,707
Closing Balance	24,891,991,492	22,037,391,527
Reserve for Contingencies		
Opening	114,850,143	114,696,412
Addition for the year	612,731	153,731
Closing Balance	115,462,874	114,850,143
Other Reserves		
Opening - Computer Funds	3,478,384,749	3,478,384,749
Closing Balance	3,478,384,749	3,478,384,749
Total Reserves	28,485,839,114	25,630,626,418

⁽¹⁾ In compliance with Section 35(a) of the Financial Institutions Law, 25% of the net profit after tax has been set aside as statutory reserve fund.

14. Other Liabilities

	31 March 2026 MMK	31 March 2025 MMK
1 Payment Order	108,886,900	37,071,400
2 Sundry Deposit		
Interest in Suspense	3,624,016,552	5,623,647,980
Digital Banking	4,652,696	3,339,365
Deposits Unclaimed Liabilities	32,150,851	444,582
Deposit Parking	113,425	15,738,300
Stamp Duty	5,300	1,000
Penalty	669,599,252	1,073,905,864
Others	1,369,700,467	444,256,906
	5,700,238,544	7,161,333,997
3 Dividend Payable	232,226,688	-

FIRST PRIVATE BANK PUBLIC COMPANY LIMITED

(Incorporated in the Republic of the Union of Myanmar)

NOTES TO FINANCIAL STATEMENTS FOR THE YEAR ENDED 31 MARCH 2026

14. Other Liabilities (Continued)

	31 March 2026 MMK	31 March 2025 MMK
4 Accrued Liabilities		
Other Liability	516,386,192	311,240,017
Accrued interest Payable (Fixed, Special & Platinum Fixed A/C and Saving A/C)	1,548,951,928	1,040,661,866
	2,065,338,120	1,351,901,883
5 Unclaimed Liability		
Unclaimed Dividend	78,937,619	85,355,119
Unclaimed Other	7,786,703	8,396,157
	86,724,321	93,751,276
6 Provision for Tax		
Provision for Income Tax	2,736,442,191	2,146,481,580
Provision for Commercial Tax	8,108,469	8,108,469
	2,744,550,660	2,154,590,049
7 Outward Remittance	155,538,099	765,537,402
	11,093,503,333	11,564,186,007

15. Interest Income

	2025-2026 MMK	2024-2025 MMK
Loan and overdraft	23,966,742,324.40	18,503,474,829
Interest on other Banks	2,441,016,808.17	1,751,875,581
Interest on Government Securities	3,032,224,897.88	2,797,985,950
	29,439,984,030.00	23,053,336,360

16. Interest Expense

	2025-2026 MMK	2024-2025 MMK
Interest on		
Savings deposit	2,198,842,986	2,278,208,440
Call Deposit	16,819,830	9,748,302
Fixed deposit	512,463,528	643,676,973
Special Saving deposit	2,938,377,215	2,270,661,769
Special Call Deposit	1,201,091,092	1,002,428,058
Special Fixed deposit	4,258,675,457	2,775,384,763
Super call Deposit	518,807,907	290,970,828
Flexi income Fixed Deposit	586,583,266	136,508,944
Platinum Fixed Deposit	3,000,174,104	243,927,906
Royal Saving Deposit	2,229,428,104	859,351,264
Borrowing From CBM	40,684,932	308,589,041
	17,501,948,421	10,819,456,289

FIRST PRIVATE BANK PUBLIC COMPANY LIMITED*(Incorporated in the Republic of the Union of Myanmar)***NOTES TO FINANCIAL STATEMENTS FOR THE YEAR ENDED 31 MARCH 2026****17. Fees and Commission Income**

	2025-2026	2024-2025
	MMK	MMK
Commission on		
Swift/TT	370,629	260,442
Fire Insurance	121,906,731	58,191,255
Fees and Commission (Other)	56,329,889	45,905,153
Remittance	107,630,390	165,099,947
Commission on Payment Order	3,341,950	3,491,512
Miscellaneous Income	28,323,491	13,628,945
Other Transactions(Services Charges for others)	2,234,046,352	1,365,259,206
	2,551,949,432	1,651,836,459

18. Fees and Commission Expenses

	2025-2026	2024-2025
	MMK	MMK
Directors' Remuneration & Emolument	232,864,000	180,000,000
Professional fee	340,620,000	131,115,500
Registration & License	430,813,997	228,991,694
Fee and Commission Expense On SWIFT Charges	26,151,032	31,705,491
Other	149,731,576	318,039,301
	1,180,180,605	889,851,985

19. Other Income

	2025-2026	2024-2025
	MMK	MMK
Exchange Gain	13,121,516,312	2,849,738,572
Other income (sale of assets)	111,977,973	8,985,755,212
	13,233,494,285	11,835,493,784

20. Allowance for credit losses

	2025-2026	2024-2025
	MMK	MMK
General Provision on Doubtful Debts	920,793,083	890,567,356
Specific Provision on Doubtful Debts	-	81,000,000
	920,793,083	971,567,356

FIRST PRIVATE BANK PUBLIC COMPANY LIMITED*(Incorporated in the Republic of the Union of Myanmar)***NOTES TO FINANCIAL STATEMENTS FOR THE YEAR ENDED 31 MARCH 2026****21. General and Administrative Expenses**

	2025-2026	2024-2025
	MMK	MMK
Rental, Electricity & Water Bill Charge	44,753,749	245,954,239
Repairs & Maintenance	299,838,778	220,979,862
Annual General Meeting	21,717,950	20,916,244
Insurance	25,418,560	15,577,687
Duty & Taxes	194,134,767	137,562,028
Stationery & Supplies	117,676,006	96,850,081
Communication Expenses	1,077,154,325	805,149,629
Transportation & Travelling Expenses	212,052,932	304,025,990
Donation-(Other)	63,654,000	4,183,500
Training for General Banking	11,686,497	8,924,490
Losses,Damages and Write_off	226,419,923	211,754,250
Impairment on Financial Assets-Loans	2,869,131,888	2,539,827,987
Miscellaneous Expenses	374,108,698	341,849,045
	5,537,748,071	4,953,555,031

22. Depreciation and Amortization

	2025-2026	2024-2025
	MMK	MMK
Building	69,424,671	60,930,567
Furniture & Fixture	49,971,484	48,754,843
Office Equipment	105,611,471	106,077,526
Computer	392,726,658	203,863,776
Motor Vehicle	122,773,717	78,921,217
Motor Cycle	1,190,525	1,283,025
Right of Use Assets (Buildings)	297,116,922	25,300,000
Intangible Assets	183,004,976	123,092,068
Held for Sales	690,117	-
	1,222,510,542	648,223,021

23. Income Tax Expense

	2025-2026	2024-2025
	MMK	MMK
Current tax on ordinary income for the period /year	2,537,385,748	1,256,014,527
Capital Gain Tax	11,197,798	898,575,522
	2,548,583,546	2,154,590,049

FIRST PRIVATE BANK PUBLIC COMPANY LIMITED

(Incorporated in the Republic of the Union of Myanmar)

NOTES TO FINANCIAL STATEMENTS FOR THE YEAR ENDED 31 MARCH 2026

24 Earnings per share

	2025-2026 MMK	2024-2025 MMK
Basic and diluted earnings per share		
Net profit attributable to equity holders of the Bank	11,418,399,859	11,976,170,827
Weighted average number of ordinary shares in issue	29,664,613	29,664,613
Effects of dilution	-	-
Adjusted weighted average number of ordinary shares in issue	29,664,613	29,664,613
	385	404

25. Related party transactions and Balances

	31 March 2026 MMK	31 March 2025 MMK
<u>(A) Related Parties Transactions</u>		
Directors' Fees and Allowance	524,500,000	333,850,000
<u>(B) Related Parties' Balances</u>		
Loan & Overdraft	1,153,636,381	4,643,714,041
Deposit	723,510,575	324,917,048

26. Guarantees and commitments

	Less than 1 year MMK	More than 1 year MMK	Total MMK
<u>Guarantees :</u>			
Balance at 31 March 2026			
Performance guarantees	3,662,071,872	-	3,662,071,872
	<u>3,662,071,872</u>	<u>-</u>	<u>3,662,071,872</u>
Balance at 31 March 2025			
Performance guarantees	3,112,715,970	-	3,112,715,970
	<u>3,112,715,970</u>	<u>-</u>	<u>3,112,715,970</u>

Guarantees are contracts that contingently require the Bank to make payments to a guaranteed party based on an event or a change in an underlying asset and liability.

Of the above-mentioned Performance Guarantees amounting to 3,662,071,871 include 2,875,733,072 that were issued to Myat Noe Thu Company Limited ("MNTC").

The amount of Bank Guarantee issuing to Myat Noe Thu Company Limited was settled on 7 May 2026. And then The collateral was issued on 1 June 2026.

Commitments:

	Less than 1 year MMK	More than 1 year MMK	Total MMK
Balance at 31 March 2026			
Undrawn overdraft	1709218806		1,709,218,806
	<u>1,709,218,806</u>	<u>-</u>	<u>1,709,218,806</u>
Balance at 31 March 2025			
Undrawn overdraft	2914404218		2,914,404,218
	<u>2,914,404,218</u>	<u>-</u>	<u>2,914,404,218</u>

FIRST PRIVATE BANK PUBLIC COMPANY LIMITED
(Incorporated in the Republic of the Union of Myanmar)
NOTES TO FINANCIAL STATEMENTS FOR THE YEAR ENDED 31 MARCH 2026

										Annexure -1
Property and equipment										
	Land	Building	Furniture & Fixture	Office Equipment	Computer	Motor Vehicle	Motor Cycle	TOTAL		
	MMK	MMK	MMK	MMK	MMK	MMK	MMK	MMK	MMK	
Original Cost										
At 1 April 2025	4,733,140,499	4,656,163,644	900,550,403	1,043,114,313	974,403,166	631,369,736	9,524,200	12,948,265,960		
Additions	412,900,000	897,810,065	39,236,600	61,440,200	53,816,730	350,820,000	-	1,816,023,595		
Disposal	-	-	-	(20,312,450)	-	-	-	(20,312,450)		
Write Off	-	(16,612,419)	(65,295,825)	(68,074,946)	(23,757,888)	-	-	(173,741,078)		
Adjustment	648,159,375	42,940,625	-	-	945,492,565	-	-	1,636,592,565		
At 31 March 2026	5,794,199,874	5,580,301,915	874,491,178	1,016,167,117	1,949,954,572	982,189,736	9,524,200	16,206,828,592		
Accumulated depreciation										
At 1 April 2025	-	792,460,729	271,689,066	344,888,097	551,225,428	113,378,322	4,798,713	2,078,440,356		
For the year	-	69,424,671	49,971,484	105,611,471	392,726,658	122,773,717	1,190,525	741,698,526		
Disposal	-	-	-	(11,590,423)	-	-	-	(11,590,423)		
Write Off	-	(14,050,779)	(21,407,327)	(66,573,590)	(23,027,352)	-	-	(125,059,047)		
Adjustment	-	-	-	-	-	-	-	-		
At 31 March 2026	-	847,834,622	300,253,224	372,335,555	920,924,734	236,152,039	5,989,238	2,683,489,411		
Net Book value as at 31 March 2026	5,794,199,874	4,732,467,293	574,237,954	643,831,562	1,029,029,838	746,037,697	3,534,963	13,523,339,181		
Net Book value as at 31 March 2025	4,733,140,499	3,863,702,914	628,861,337	698,226,216	423,177,737	517,991,414	4,725,488	10,869,825,605		

We hereby certify that above assets are the properties of the "First Private Bank Public Company Limited", in existence at 31 March 2026 and agreed with the details as per Assets Register. All assets were purchased or acquired with proper approvals either of the board of directors or the authorised officials of the Bank.



Chief Executive Officer



Director



Director

FIRST PRIVATE BANK PUBLIC COMPANY LIMITED

(Incorporated in the Republic of the Union of Myanmar)

NOTES TO FINANCIAL STATEMENTS FOR THE YEAR ENDED 31 MARCH 2026

										Annexure -1
Property and equipment										
	Land	Building	Furniture & Fixture	Office Equipment	Computer	Motor Vehicle	Motor Cycle	TOTAL		
	MMK	MMK	MMK	MMK	MMK	MMK	MMK	MMK	MMK	
Original Cost										
At 1 April 2024	11,314,895,451	4,448,483,777	849,077,053	582,712,410	998,860,490	146,312,736	10,264,200	18,350,606,117		
Additions	-	488,671,162	54,665,030	511,922,053	55,832,540	485,057,000	-	1,596,147,785		
Disposal	(5,644,954,952)	(75,251,542)	-	-	-	-	-	(5,720,206,494)		
Write Off	-	(739,753)	(13,826,180)	(61,801,150)	(89,623,944)	-	(740,000)	(166,731,027)		
Adjustment	(936,800,000)	(205,000,000)	10,634,500	10,281,000	9,334,080	-	-	(1,111,550,420)		
At 31 March 2025	4,733,140,499	4,656,163,644	900,550,403	1,043,114,313	974,403,166	631,369,736	9,524,200	12,948,265,960		
Accumulated depreciation										
At 1 April 2024	-	757,687,800	235,807,123	300,247,696	436,902,605	34,457,105	4,255,688	1,769,358,017		
For the year	-	60,930,567	48,754,843	106,077,526	203,863,776	78,921,217	1,283,025	499,830,953		
Disposal	-	(14,266,438)	-	-	-	-	-	(14,266,438)		
Write Off	-	(359,949)	(12,872,900)	(61,437,125)	(89,540,952)	-	(740,000)	(164,950,926)		
Adjustment	-	(11,531,250)	-	-	-	-	-	(11,531,250)		
At 31 March 2025	-	792,460,729	271,689,066	344,888,097	551,225,428	113,378,322	4,798,713	2,078,440,356		
Net Book value as at 31 March 2025	4,733,140,499	3,863,702,914	628,861,337	698,226,216	423,177,737	517,991,414	4,725,488	10,869,825,605		

FIRST PRIVATE BANK PUBLIC COMPANY LIMITED*(Incorporated in the Republic of the Union of Myanmar)***NOTES TO FINANCIAL STATEMENTS FOR THE YEAR ENDED 31 MARCH 2026****Right-of-use assets**

	31 March 2026	(Annexure 2) 31 March 2025
	MMK	MMK
Original cost		
Balance at beginning of year/period	55,200,000	-
Additions	-	55,200,000
Write Off	(55,508,400)	-
Adjustment	749,330,652	-
Balance at the end of the year/period	749,022,252	55,200,000
Accumulated amortization		
Balance at beginning of year/period	25,300,000	-
For the period	297,116,922	25,300,000
Write Off	(1,632,600)	-
Adjustment	-	-
Balance at the end of the year/period	320,784,322	25,300,000
Net book value at the end of the year/period	428,237,930	29,900,000

**Chief Executive Officer****Director****Director**